

**မြန်မာနိုင်ငံ  
ကက်သလစ်  
ဆရာတော်များ  
အဖွဲ့ချုပ်  
သတင်းဂျာနယ်**

the  
**CBCM**  
**Herald**

ကမ္ဘာအရပ်ရပ်သို့  
သွားကြ၍ ဝေနေယျ  
သတ္တဝါအပေါင်းတို့အား  
ဝေဂေလိတရားတော်ကို  
ဟောပြောကြလော။

ရှင်မာကု ၁၆:၁၅

အောက်တိုဘာလ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၄) အမှတ် (၁၀)

**ပုဂံရဟန်းမင်းကြီး ဖရန်စစ်၏ အာဖရိက သုံးနိုင်ငံ ခရီးစဉ်**

၈ - ၁၂



**ဆရာတော်ကြီး အာဗြဟမ်သန်း ၏ ၉၂ ပြည့် မွေးနေ့**



ကျိုင်းတုံကက်သလစ်သာသနာဆရာတော် (ငြိမ်း) အေသန်း၏ သက်တော် ၉၂ နှစ်ပြည့် (၉၃ ကြိမ်မြောက်) မွေးနေ့၊ ရဟန်းဝါတော် ၆၂ ဝါနှင့် ဆရာတော်ဘိသိက် မင်္ဂလာ နှစ် (၅၀) ပြည့် ရွှေရတုဂျာနယ်လီပွဲတော်ကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၆:၃၀ အချိန်တွင် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းခြင်း မဏ္ဍားတရားတော် မြတ်ကို ဆရာတော် အေသန်းနှင့်အတူ ရဟန်းတော်များ၊ ဘာသာတူများမှ ပါဝင်ပူဇော် ဆုတောင်းပေးခဲ့ကြသည်။

ဆရာတော်ကြီးသည် ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက် ၁၉၆၈ ခုနှစ်တွင် ကျိုင်းတုံသာသနာ၏ လက်ထောက် ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၆၉ ခု မေလ ၁၁ ရက်နေ့တွင် ဆရာတော်သိက္ခာခံယူခဲ့သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျိုင်းတုံသာသနာ၏ ဂိုဏ်းအုပ် ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်၊ သက်တော် ၇၄ နှစ်တွင် ကျိုင်းတုံသာသနာ၏ ဂိုဏ်းအုပ် ဆရာတော် အဖြစ်မှ အနားယူခဲ့သည်။

ဆရာတော်ကြီးသည် ကာဒီနယ် ချားလ်စ်ဘို အပါအဝင် မြန်မာနိုင်ငံ ရှိ ဆရာတော် ၇ ပါးအား တွဲဖက် သိက္ခာတင် ပေးခဲ့သည့် ဆရာတော်ဖြစ်သည်။

ကျေးဇူးရှင် အဖ ဆရာတော်ဘုရား သက်တော်ရာကျော် ရှည်ပါစေ။

KTG & CBCM - OSC



**သာသနာ ပြန့်ပွားရေး  
ဗုဒ္ဓိစိတ်ကြံ့ခိုင်ခိုင်  
ထောက်ရှု ဆင်ခြင်ရန်  
နက်နဲရာ အချက်များ**

၈ - ၂၃



### အယ်ဒီတာ့ အာစော

#### သာသနာပြု အသင်းတော်

၂၀၁၉ ခုနှစ် အောက်တိုဘာလကို အထူးသာသနာပြုလအဖြစ် ကက်သလစ် အသင်းတော် တစ်ဝှမ်းလုံး ကျင်းပပြုလုပ်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၇ ခု အောက်တိုဘာ ၂၂ ရက်နေ့တွင် ကြေငြာနှိုးဆော်ခဲ့သည်။

ယခုနှစ်သည် အသင်းတော်၏ သာသနာပြု လုပ်ငန်းများကို လမ်းကြောင်းသစ် အပေါ် တင်ပေးခဲ့သည့် စာချွန်တော် "Maximum Illud" "ကြီးမြတ်သော ထိုအချိန်" ၏ ရာပြည့်နှစ်ဖြစ်သည်။ ထိုစာချွန်တော်ကို ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဘယ်နဒပ် (၁၅) မှ ထုတ်ပြန်ခဲ့သည်။ ပထမကမ္ဘာစစ်အပြီး ထုတ်ပြန်ခဲ့သော ဤစာချွန်တော်သည် အသင်းတော်၏ သာသနာပြု လုပ်ငန်းများနှင့် ကိုလိုနီစနစ်ကို ရှင်းလင်းစွာ ခွဲခြားပေးပြီး ဒေသတွင်း အသင်းတော်များကို မွေးဖွားပေးခဲ့သည်။ ဘုန်းတော်ကြီးများနှင့် ဆရာတော်ကြီးများအဖြစ် ဒေသခံ ဘာသာဝင်များကို သိက္ခာတင်ပေးရန်၊ ဒေသခံ ယုံကြည်သူတို့၏ ဓလေ့ထုံးတမ်းများကို လေးစားကြရန် နှိုးဆော်သွန်သင်ခဲ့သည်။ ဤသို့ဖြင့် အသင်းတော်အား အနောက်နိုင်ငံများမှ လွှမ်းမိုးထားမှုကို ဖယ်ရှားနိုင်ခဲ့သည်။ သာသနာပြုများအား နိုင်ငံအလိုက်လည်းကောင်း၊ အသင်းရိုက်အလိုက်လည်းကောင်း နယ်မြေ သတ်မှတ်ပေးခြင်းများကို ဖျက်သိမ်းကာ ပုပ်ရဟန်းမင်းကြီးနှင့်သာ တိုက်ရိုက် ဆက်သွယ် စေခြင်းဖြင့် တစ်ခုတည်းဖြစ်သော အသင်းတော်၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခဲ့သည်။ ဤစာချွန်တော်ဖြင့် စတင်ခဲ့သော ပြုပြင်ပြောင်းလဲခြင်းများသည် နှစ်အနည်းငယ် အတွင်း အသီးအပွင့်များရရှိခဲ့သည်။ ရဟန်းမင်းကြီး ပီအူး (၁၁) လက်ထက်တွင် အနီယ (၁၉၂၃)၊ တရုတ် (၁၉၂၆)၊ ဂျပန် (၁၉၂၇)၊ အင်ဒိုချိုင်းနား (၁၉၃၇)၊ အာဖရိက (၁၉၃၇) ဒေသခံဆရာတော်များအား သိက္ခာပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဒုတိယ ဗာတီကန် ကောင်စီ ညီလာခံကြီးတွင် ဆရာတော် ၂၆၆၀ ပါးတွင် အာရှပစိဖိတ်ဒေသဖွဲ့ ၂၀ ရာခိုင်နှုန်း၊ အာဖရိက ၁၀ ရာခိုင်နှုန်းနှင့် လက်တင်အမေရိက ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သီအော်လော်ဂျီပညာရှင် ကားလ်ရာနားက ဒုတိယ ဗာတီကန်ကောင်စီအား ကမ္ဘာတဝှမ်းလုံးနှင့်ဆိုင်သော အသင်းတော် မွေးဖွားခြင်းဟု အမည်ပေးခဲ့သည်။

ကက်သလစ် အသင်းတော်၏ သာသနာပြုများသည် အနောက်နိုင်ငံသားများ ဖြစ်သည်ဟူသော အယူအဆကို ဤစာချွန်တော်မှ ပယ်ဖျက်ခဲ့ပြီး ယုံကြည်ခြင်း၏ ကိုလိုနီစနစ်ကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။ အသင်းတော်သည် ဒေသတွင်းရှိ ယုံကြည်သူများနှင့် ဒေသခံ ဘာသာရေး ဦးဆောင်သူများနှင့် ရှင်သန်ကြရမည်။ ထိုထက်မက ထိုယုံကြည်သူများသည်လည်း သာသနာပြုများ ဖြစ်ကြရမည်။

"ကမ္ဘာအရပ်ရပ်သို့ သွားကြ၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလီတရားတော်ကို ဟောပြောကြလော့" (ရှင်မာကု ၁၆:၁၅) ဟူသည့် မိန့်မှာချက်အတိုင်း ခရစ်တော်၏ အသင်းတော်သည် ကမ္ဘာပေါ်တွင် သာသနာပြုနေဆဲ ဖြစ်သည်။ ထိုအချက်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မီးမောင်းထိုးပြပြီး ဆေးကြောခြင်းခံ ယူထားသူတိုင်းသည် မိမိတို့ ယုံကြည်ခံယူထားသော ဧဝံဂေလီ သတင်းကောင်းကို ဟောပြောရန် စေလွှတ်ခြင်းခံရသူများ ဖြစ်ကြောင်း သူ၏ သဝဏ်လွှာတွင် ရေးသား သတိပေးထားသည်။

ခရစ်တော်၏ မိန့်မှာချက်သည် ယုံကြည်သူ တစ်ဦးစီတိုင်းအား ကိုယ်တိုင်ကိုယ်ကျ နာယူကြရမည့် အရာဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသူသည် ရပ်တန့်နေရန် မဖြစ်နိုင်ပေ။ မေတ္တာတရားက သူ့အား ဆွဲငင်ခေါ်ဆောင်ပေးလိမ့်မည်။ အပြန်အလှန်ဆွဲဆောင်မှုဖြင့် အသက်တာကို မွေးဖွားပေးနိုင်စွမ်းရှိသည်။ ယုံကြည်သူ ဘာသာဝင် တစ်ဦးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို မိမိကိုယ်တိုင် ဦးစွာ ရယူခံစားရသူ ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာတော်ကို မိမိအတွက်သာ သိမ်းဆည်း မထားဘဲ အများနှင့် ဝေမျှရမည် ဖြစ်သည်။ မိမိခံစားရရှိသော ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သူတပါးတို့နှင့် ဝေမျှရန် ချစ်ခြင်းမေတ္တာက တွန်းပို့ပေးခြင်းဖြစ်သည်။

သာသနာပြုခြင်းဆိုသည်မှာ ခရစ်တိုင်း၏ ကြင်အန်လက္ခဏာပင်ဖြစ်သည်။ "ခမည်းတော်သည် ငါ့ကို စေလွှတ်သကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်သည်။ ဝိညာဉ်တော်နှင့် ပြည့်ဝကြလော့။ လူများအား ငါ၏ တပည့်ဖြစ်စေကြလော့" (ယောဟန် ၂၀:၂၁၊ မာတေဦး ၂၈:၁၉) ဟူသည့် ရှင်ပြန် တော်မူသော ခရစ်တော်၏ မိန့်မှာစကားမှာ ဆေးကြောခြင်းခံယူထားသူတိုင်း လိုက်နာရမည့် မိန့်မှာချက်ဖြစ်သည်။ ဤတာဝန်သည် အဖခမည်းတော် ဖြစ်တော်မူသော ဘုရားသခင်နှင့် မိခင်ဖြစ်တော်မူသော အသင်းတော်မှ အပ်နှင်းထားသော တာဝန်ဖြစ်သည်။

အထူးသာသနာပြုလအဖြစ်သော ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျွန်ုပ်တို့ တစ်ဦးစီတိုင်း မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကြရမည်။ မိမိခံယူထားသော ဆေးကြောခြင်းကို စုံလင် ပြည့်ဝစွာ ရှင်သန်ခြင်းဖြင့် ယုံကြည်ခြင်းကို ခိုင်မာစေလျက် ဧဝံဂေလီ သတင်းကောင်းကို လက်ဆင့်ကမ်း မျှဝေသူများ ဖြစ်ကြပါစို့။

**၂၀၁၉ ခု အောက်တိုဘာလ အတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာ ရည်ရွယ်ချက်**

**the breath of the Holy Spirit engender a new missionary "spring" in the church**

**ဝိညာဉ်တော်ဘုရား၏ အသက်ပေးသော မှတ်တော်မူခြင်းသည် အသင်းတော်အတွင်း အသစ်သော သာသနာပြုခြင်း နွေဦးကို မွေးဖွားပေးပါမည့်အကြောင်း**

### အောက်တိုဘာ စိပ်ပုတီး လ



၁၅၇၁ ခုနှစ် အောက်တိုဘာလ ၇ ရက် နေ့တွင် မှတ်ဆလင်များ တပ်များအား အနိုင်ခဲ့သော လပန်တိုတိုက်ပွဲတွင် စိပ်ပုတီး စိပ်ခြင်းဖြင့် အနိုင်ရခဲ့ခြင်းကို အောက်မေ့ သတိရကာ ပုပ်ရဟန်းမင်းကြီး ပီအူး (၅) မှ ဤပွဲကိုသတ်မှတ်ကျင်းပစေခဲ့သည်။

စိပ်ပုတီးစိပ်သည့် နည်းကိုလည်း ရဟန်းမင်းကြီး ပီအူး (၅) က ပင် ၁၅၆၉ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယခုချိန်တိုင် ထိုနည်းလမ်းဖြင့် ကျွန်ုပ်တို့ စိပ်ပုတီး စိပ်နေကြသည်။

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗမာပလ္လရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ကုန်၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ရိုမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း။ ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
ဒီဇိုင်း၊ ဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင်၊ ရီစီမေရီ	
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

# တမန်တော်ကြီးများ၏ ကာနုဦး အသင်းတော်

သီကီရှင်း



ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ကအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုပရိသတ်အားဘုရားစကားသင်ကြားရာတွင် ရှေးဦးခရစ်ယာန်အဖွဲ့အစည်းတွင် တွေ့ရသော ပါရမီကျင့်စဉ်လေးတွေနဲ့ စပ်လျဉ်းပြီး ဝေမျှသွန်သင်တော်မူခဲ့ပါတယ်။

ခရစ်ယာန်အဖွဲ့အစည်းလေးက သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်လာခြင်းအားဖြင့် မွေးဖွားလာခဲ့ပါတယ်။ ခရစ်တော်၌ တစ်လုံးတစ်ဝတ်တည်းရှိပြီး ရက်ရောစွာ ဝေမျှခြင်းတွေကြောင့် ရှင်သန်ကြီးထွားလာခဲ့တယ်။ အဲဒီမှာမိသားစုလို အသင်းတော်ကိုတည်ဆောက်ပေးတဲ့ အချင်းချင်း ကူညီဝေမျှခြင်းဆိုတာက မရှိမဖြစ်အရေးပါတယ်။ အားလုံး ဘုံကောင်းကျိုးအတွက် ရှိသမျှကိုစုပြီး ဝေမျှတယ်။ တစ်သီးပုဂ္ဂလမဟုတ်တော့ဘဲ မိသားစုဆန်လာတယ်။ အသင်းတော်အစပိုင်းမှာ ဒါကိုထင်ထင်ရှားရှားတွေ့ရတယ်။ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကိုတည်ဆောက်ကြတယ်။ ညီရင်းအစ်ကိုစိတ်ဓါတ်နဲ့ ပိုင်ဆိုင်သူမျှကို ပုံအပ်ပြီးအတူနေထိုင်ခဲ့ကြတယ်။

ခရစ်ယာန်ကောင်းတစ်ယောက် ပီသချင်တယ်ဆိုရင်ဆုတောင်းတတ်ရုံနဲ့ မပြီးသေးဘူး။ အဖွဲ့အစည်းနဲ့လည်း နေတတ်ရသေးတယ်။ စည်းလုံးခြင်းကိုလည်းတည်ဆောက်ရတယ်။ အကူညီလိုသူ၊ အားနည်းသူတွေကိုဖေးမလက်တွဲရတယ်။ စကားလုံးနဲ့ခရစ်ယာန်ဖြစ်လို့ မရဘူး။ ရှေးဦးခရစ်ယာန်တွေလည်းဒီအတွေ့အကြုံကိုထိတွေ့ ခံစားခဲ့ရလို့ ကောင်းကောင်းကြီးသိတယ်။ အတူတူ ဝေမျှတဲ့အတွက် အကူညီဆိုတာက ထူးထူးခြားခြားကြီးလိုအပ်နေတာမျိုးမရှိခဲ့ဘူး။ တစ်ယောက်ရဲ့ လိုအပ်မှုက ကျန်တဲ့သူတွေရဲ့ဖြည့်ဆည်းမှု၊ တစ်ယောက်ရဲ့ ကြွယ်ဝခြင်းက ကျန်တဲ့သူအားလုံးရဲ့ ပိုင်ဆိုင်ခြင်းဖြစ်နေခဲ့တာပဲ။ ပစ္စည်းဥစ္စာတင်မက၊ တမန်တော်ကြီးတွေကသူတို့ရဲ့ အချိန်၊ ကိုယ်ပိုင်ဘဝတွေပါ အချင်းချင်းအတွက် ပေးနိုင်ခဲ့တယ်။ ဒါဟာဘယ်လောက် တောင်လှလိုက်လဲ။ စဉ်းစားကြည့်ပါဦး။ ဒါကြောင့်လည်းတခြား ဘာသာပစ္စည်းက ပြောခဲ့ကြတာပေါ့။ "ခရစ်ယာန်တွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပုံကို ကြည့်စမ်းပါဦး" ဆိုပြီးအားကျ အတုယူဖွယ် ပြောစမှတ်ကို ဖြစ်ခဲ့တယ်။ အဓိက နည်းလမ်းကတော့ ချစ်ခြင်းမေတ္တာတရားပါပဲ။ မေတ္တာမပါဘဲ စကားကအမှားအတိနဲ့ တရားမရှိပါဘူး။ ဖေးမခြင်း၊ စည်းလုံးခြင်း၊ ဝေမျှခြင်းတွေအားဖြင့် သူတို့တွေကမေတ္တာတရားရဲ့ လှပမှုကိုဖော်ထုတ်ခဲ့ကြတယ်။

ဒီလိုမှမဟုတ်ဘဲ သူပြုသနာကို ကိုယ့်ပြုသနာလို မခံယူ၊ သူ့အလုပ် ကိုယ့်အလုပ်ခွဲခြားထားရင်တော့ သနားစရာကောင်းတဲ့ ခရစ်ယာန်တွေဖြစ်မှာပဲ။ မေတ္တာရှိမှ တစ်သားတည်းဖြစ်မှာ။ မေတ္တာရှိမှ ပေါင်းစည်းနေနိုင်မှာ။ မေတ္တာရှိမှ ဝေမျှပေးဆပ်ရဲမှာပါ။

(ဩဂုတ်လ၊ ၂၁ရက်၊ ၂၀၁၉)

တမန်တော်ဝတ္ထုမှာ ဖော်ညွှန်းထားတဲ့ အသင်းတော်က အင်မတန် ကြွယ်ဝတဲ့အသင်းတော်လို့ ပြောလို့ရတယ်။ ဘုရားသခင်က ရက်ရောတဲ့သူဖြစ်တာမို့ အသင်းတော်ရဲ့ အစပိုင်းမှာဘုရားရဲ့ ရက်ရောခြင်းကို မြင်တွေ့ရတယ်။ အရေအတွက်အားဖြင့် တိုးလာတယ်။ ဝေမျှခြင်းတွေ၊ ဆုတောင်းခြင်းတွေနဲ့ အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာခဲ့တာကိုကအံ့ဩစရာပါပဲ။ အယောက်တိုင်းက အချင်းချင်း ဖေးမကူညီကြတယ်။ အထူးသဖြင့် အားနည်းသူကိုပိုပြီးအာရုံစိုက်ကြတယ်။ တမန်တော်ဝတ္ထု အခန်းကြီး ၅ မှာဆိုရင် အသင်းတော်ကို ဆေးရုံသဖွယ်တင်စားတာကိုတွေ့ရတယ်။ များစွာသော နေမကောင်းနာမကျန်းဖြစ်သူတွေ၊ ရောဂါဖိစီးသူတွေကို သက်သာပျောက်ကင်းစေခဲ့ကြတယ်။ ရွှေ၊ ငွေပိုင်ဆိုင်မှုတွေ မရှိပေမဲ့ ယေရူးဇာလမ်မှာ ခိုင်မာအစွမ်းထက်ခဲ့ကြတယ်။ သူတို့ရဲ့ မျက်စိရှေ့မှာ နေမကောင်းတဲ့သူက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်အကြောင်းကို ပိုပြီး ကြားသိဖို့ လိုနေသူတွေပဲ။ နာမကျန်းတဲ့သူတွေရဲ့ အထဲမှာ ခရစ်တော်ရှိနေတာကို မြင်တွေ့ခဲ့တယ်။ ဒါကြောင့် ဖျားနာသူတွေဟာ အသင်းတော်အတွက် အထူးဂရုစိုက်ရမယ့်သူတွေပဲ။ ရဟန်းနည်းလမ်းနဲ့ပယ်ကျဉ်မထားဘဲစောင့်ရှောက်ဖို့ လိုအပ်တယ်။ သူတို့တွေရဲ့ ဝေဒနာကို ကုစားပေးရမယ်။ သူတို့တွေဟာ ခရစ်ယာန်တိုင်း ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေပါပဲ။

အသင်းတော်ကြီးကို ဦးဆောင်တဲ့ တမန်တော်ကြီး ပီတာကိုယ်တိုင်ကလည်း နေမကောင်းတဲ့သူအများကြီးကုသပေးခဲ့တယ်။ လက်ခြေသေတဲ့သူ၊ ရောဂါခံစားနေရသူတွေကို ခရစ်တော်အားဖြင့် ကုသခြင်းပေးခဲ့တယ်။ ခရစ်တော်အားဖြင့် ကုသပေးတိုင်းခရစ်တော်ကနောက်တစ်ကြိမ် ရှင်သန်လာသလိုပဲ။ ခရစ်တော်ကသူတို့ကြားမှာရှင်သန်ပြီး တန်ခိုးလက္ခဏာတွေ ပြုလုပ်နေတယ်။ ခရစ်တော်ရဲ့ အလုပ်ကို တမန်တော်ကြီးတွေက ဆက်လုပ်တယ်။ ခရစ်တော်ပြုလုပ်ခဲ့တဲ့ ကုသခြင်း၊ ဟောပြောခြင်း၊ ဂရုစိုက်ခြင်းတွေကို ဆက်လက်အမွှင်ရှည်စေခဲ့တယ်။ နေမသာတဲ့ ဝေဒ

နာမှာ ဒဏ်ရာတွေရှိတယ်။ အဲဒီဒဏ်ရာတွေက ဘဝရှင်သန်ဖို့ အတားဆီးလေးတွေ ဖြစ်နေတတ်တယ်။ ဘဝကို ကောင်းကောင်းရပ်တည်လျှောက်လှမ်းဖို့ ဒဏ်ရာတွေ ပျောက်ကင်းဖို့ လိုတယ်။ ခရစ်တော်ကသူ့ရဲ့ ဒဏ်ရာတွေနဲ့ လူ့ဒဏ်ရာတွေကိုကုစားပေးတယ်။ အားအင်ဖြည့်ဆည်းပေးပါတယ်။ ဒါကြောင့်မို့ နေမကောင်းတဲ့သူ ဝေဒနာသည်တွေကို ကုစားပျောက်ကင်းစေဖို့ ကူညီနိုင်ဖို့ ကြိုးစားရပါမယ်။

(ဩဂုတ်လ၊ ၂၈ ရက်၊ ၂၀၁၉)

ခရစ်တော်ရဲ့ နာမည် ဟောပြောသွန်သင်ခြင်းတွေ မပြုဖို့ တားဆီးထားတဲ့ကြားကပီတာနဲ့ တမန်တော်ကြီးတွေကသတ္တိရှိစွာ ဆက်လက်ပြုလုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းစဉ်ကိုဆန့်ကျင်တဲ့သူ ဘယ်သူကိုမဆို ကြောက်စရာမလို၊ နာခံဖို့လည်း တာဝန်မရှိ၊ လူထက်ဘုရားရဲ့စကားကို သာနားထောင်ပါမည်လို့ ရဲဝံ့စွာ ချီတက်ခဲ့ကြတဲ့ သူတို့ရဲ့ ခြေလှမ်းတွေက အံ့မခမ်းလိလိပါပဲ။ ထူးခြားတဲ့ တန်ခိုးတွေ ကြုံတွေ့ခဲ့ရလို့လားမသိ၊ လုပ်ရပ်တွေကလည်း ထူးခြားလို့ နေတယ်။ ငါတစ်ဦးထဲလို့မဆိုဘဲအများနဲ့စုစည်းလုပ်နေတာကိုက သူတို့ရဲ့ အားအင်စုစည်းခြင်းပဲလား။ သူတို့လည်း တစ်ချိန်တုန်းက သတ္တိကြောင့်ခွဲဖူးတဲ့ သူတွေ။ အများနည်းတူ ထွက်ပြေးခဲ့ဖူးတယ်။ သူရဲဘောကြောင့်ခြင်းကနေသူရဲကောင်းစိတ်ဓါတ်တွေ ဘယ်လိုများ ဖြစ်တည်လာခဲ့တာလဲ။ အဓိကကတော့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကြောင့်ပါ။ ဝိညာဉ်တော်ဘုရားက အတွင်းမှာရှိရင် တိုက်ပွဲတိုင်းကို ရင်ဆိုင်ရတဲ့ သတ္တိရှိမယ်။ ခရစ်တော်ကိုလည်း ရဲရဲဝံ့ဝံ့ခံသက်သေပြုရဲတယ်။ ညှင်းပမ်းနှိပ်စက်ခြင်းတွေ၊ လိုက်လံသတ်ဖြတ်ခြင်းတွေကိုလည်း မမူအားဘဲယုံကြည်ရာကိုသာ စွဲစွဲမြဲမြဲကုတ်ခြစ်တည်နိုင်လာပါတယ်။

လူ့အစီအစဉ်ထက် ဘုရားရဲ့ အစီအမံကိုပိုပြီးမြင်လာနိုင်တယ်။ လူ့အကြံအစည်ကတစ်ခဏသာပဲ။ ဘုရားအစီအမံက ထာဝရတည်တံ့တယ်။ သမိုင်းမှာအောင်မြင်ခဲ့တဲ့ အင်ပါယာဘုရင်တွေ၊ အာဏာရှင်တွေကိုပဲကြည့်ပါ။ ဘယ်လောက်ပဲ ဩဇာကြီးမားပါစေ၊ သူတို့ရဲ့ အာဏာဟာကာလပိုင်းခြားတစ်ခုအထိပဲ တည်ခဲ့တယ်။ လောကကြီးကိုလွှမ်းမိုးမယ်လို့ ကြိုးဝါးခဲ့တဲ့ ဩဇာတွေခုတော့ရော တိုးဝင်ပျောက်ကွယ်သွား ပြီမဟုတ်လား။ ခရစ်ယာန်သမိုင်းကိုကြည့်ရင်အသင်းတော်မှာ အားနည်းချက်အနာအဆာတွေ ရှိခဲ့ပေမဲ့ လည်းခထိတိုင် မပျောက်ကွယ်သေးဘူး။ ဘာဖြစ်လို့လဲ။ ဘုရားရှိနေလို့။ ဘုရားတည်ထောင်ထားလို့။ ဘုရားရဲ့ အစီအစဉ်တွေ ပါဝင်နေလို့ပဲ။ ငါတို့ကိုခွန်အားပေးတဲ့ဘုရားကငါတို့နဲ့အတူရှိတယ်။ ဒီဘုရားကြောင့်တို့မှာ အင်အားတွေရှိတယ်။ သတ္တိတွေရှိတယ်။ ဝိညာဉ်တော်ဘုရားရဲ့ အလင်းပြဦးဆောင်မှုကိုခံယူရင်းအသက်ရှင်နေသောဘုရားကိုလူသားတိုင်းရှာဖွေတွေ့ရှိအောင် ကြိုးစားတည်ဆောက်ကြဖို့။

(စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၉)

သီကီရှင်း



# ပျိုမြစ်သောရွှင်လန်းဝမ်းမြောက်သော သာသနာပြုများဖြစ်ကြပါ ဟု မောရစ်ရှပ်၌ ပုဂံရဟန်းမင်းကြီး ဖရန်စစ်ပြောကြား

ရဟန်းမင်းကြီး ဖရန်စစ်သည် မောရစ်ရှားနိုင်ငံ Port Louis ရှိ ငြိမ်းချမ်းခြင်း၏ဘုရင်မဘွဲ့ခံ မယ်တော်သခင်မိမိမာန်ရှိရာ တောင်ကုန်းတွင်ဟောကြားသောမိတ္တူတရားတော်တွင် လူတစ်သိန်းခန့်ပါဝင်ခဲ့ရာ နိုင်ငံလူဦးရေ၏ ၁၀% ခန့်ဖြစ်သည်။

ရဟန်းမင်းကြီး မိတ္တူတရားဟောသော ထိုနေရာသည် တောင်ကုန်းပေါ်မှာ တည်ရှိ၍ တစ်မြို့လုံးကိုမြင်ရသည်။ ပထမကမ္ဘာစစ်အတွင်း စစ်ဒဏ်မှ လွတ်ကင်းခဲ့သောကြောင့် ကျေးဇူးဆပ်တင်ခြင်းအထိမ်းအမှတ်အဖြစ် ဤမယ်တော်မိမိမာန်တော်ကို ငြိမ်းချမ်းခြင်း၏ ဘုရင်မဘွဲ့အမည်တပ်ကာ ၁၉၄၀ ခုနှစ်ကဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဤကျွန်းနိုင်ငံ၏ ယခုနေရာ၌ပင် ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) သည်လည်း ၁၉၈၉ ခုနှစ်တွင် ကြွလာကာမိတ္တူတရားဟောကြားခဲ့သည်ကို အထူးခြေရာကောက် လိုက်လျှောက်သည့် အမှတ်လက္ခဏာအဖြစ် ထိုစဉ်က စိန့်ဂျွန်ပေါ်(၂) ကိုင်ဆောင်ခဲ့သော သိုးထိန်းတုတ်ကောက် (crozier)ကိုပင် ရဟန်းမင်းကြီးဖရန်စစ်မှ သူ၏ ယခု ခရီးစဉ်တွင် ကိုင်ဆောင်လာလျက် တမန်တော်ခရီးပြုခဲ့သည်။

ငြိမ်းချမ်းခြင်း၏ ဘုရင်မမယ်တော်အမည်မပေးရသေးမီအချိန်ကာလကတည်းကထိုတောင်ကုန်းသည် တစ်မြို့လုံးသာမကပင်လယ်သို့ပင် ကျော်၍ ကြည့်မျှော်နိုင်သောနေရာဖြစ်သည်နှင့်အညီ မောရစ်ရှားအပါအဝင် အနွယ်သမုဒ္ဒရာနယ်များ တိုင်အောင်ဆီသို့ ခရစ်တော်၏ မင်္ဂလာတရားတော်ကို ကြေညာဟောပြောနိုင်သည့် နေရာလေးပင်ဖြစ်နေပေသည်။

ထိုနေ့ကရဟန်းမင်းကြီးဖရန်စစ်၏ တရားတော်မှာ မင်္ဂလာတရားရှစ်ပါးဖြစ်လေရာ ၎င်းတရားတော်သည် ခရစ်ယာန်တို့၏



မှတ်ပုံကဒ်ကိုသို့ဖြစ်သည်။ ကောင်းသောခရစ်ယာန်တစ်ဦးဖြစ်ရန် မည်သည့်အရာလုပ်ရမည်နည်းဟူပါက အဖြေမှာ ရှင်းပါသည်။ သခင်ခရစ်တော် ဟောကြားခဲ့သော တောင်ပေါ် ဒေသနာတော် (မင်္ဂလာရှစ်ပါး) ကို မိမိတို့ဘဝတွင် ထည့်သွင်း ကျင့်ကြံကြရန်ဖြစ်သည်။ ထိုတရားတော်တွင် သခင်ဘုရား၏ အသွင်သဏ္ဍန်အတိုင်း ကျွန်ုပ်တို့နေ့စဉ်ဘဝထဲတွင် ရောင်ပြန်ဟပ်နေရန်ဖြစ်သည်။

ထိုဒေသတွင်၏ သူတော်စင်ကဲ့သို့ ဖြစ်သောဘုန်းတော်ကြီး Blessed Jacques-Désiré Lavalသည် "အရာရာအားဖြင့် လူအားလုံးဆီသို့"နည်းလမ်းနှင့်လုပ်ဆောင်ခဲ့ခြင်းဖြင့် ထိုရောက်သော သာသနာပြုရာရောက်သည့်သဘောကို သိနားလည်ခဲ့သူဖြစ်ကာ မောရစ်ရှားလူမျိုးများ ညီညွတ်စည်းလုံးရေး တမန်တော်ကဲ့သို့ ဖြစ်ခဲ့သော ထိုရဟန်းတော်အကြောင်းကိုလည်း ရဟန်းမင်းကြီးက အတုယူဖွယ်အဖြစ် ထည့်သွင်းပြောဆိုသွားသည်။ "သူဟာ လွတ်မြောက်လာခါစ ကျေးကျွန်များရဲ့ ဘာသာစကားကို သင်ယူတတ်မြောက်ပြီး ဘုရားသခင်ရဲ့

ကယ်တင်ခြင်း သတင်းကောင်း တရားတော်ကို ထိုလူများအား ရိုးစင်းသော စကားလုံးများနဲ့ သွန်သွင်ပေးနိုင်ခဲ့ပါတယ်။"

Father Laval သည်သူ၏ လူများအပေါ် သိုးထိန်းတာဝန်ပီသစွာ စောင့်ရှောက်မှုများကြောင့် ထိုဒေသဆင်းရဲ သားများ အပယ်ခံများထံမှ ယုံကြည်အားထားမှုကိုရရှိခဲ့သည့်အပြင် မောရစ်ရှားသာသနာတော်ကိုရှင်သန်လှုပ်ရှားမှု ပြန်လည်ဆန်းသစ်လာစေသည်ဖြစ်၍ ထိုလုပ်ငန်းကိုဆက်လက်ထွန်းကားစေရန် ယနေ့ကျွန်ုပ်တို့ အားပုခုံးပြောင်းတာဝန်ပေးခဲ့ပြီဟုဆိုသည်။

ဤနယ်၏သာသနာအရှိန်အဟုန်မှာ နပျိုအားအင်ပြည့်ဝသည့် အသွင်အပြင်ရှိကာခရစ်ယာန်အဖွဲ့အစည်းကြီးကိုသစ်လွင်သည့် လမ်းကြောင်းသို့ လှမ်းချီရန် တောင်းဆိုနေပေသည်။ သို့သော်ဤအရာများသည် လွယ်ကူမည်မဟုတ်။ ထို့အပြင် ငယ်ရွယ်သူများကိုအသိအမှတ်ကြရန်၊ လူ့အဖွဲ့အစည်းအတွင်းတွင် သူတို့အား နေရာပေးရန်လိုအပ်မည်။

လူငယ်လူရွယ်များတို့သည်လည်း

အလုပ်လက်မဲ့ပြဿနာကြောင့် အနာဂတ်မရေမရာဖြစ်နေလျှင် လူ့အသိုင်းအဝိုင်းထဲ မဝင်ဆန့်တော့ဘဲ စိတ်ဒဏ်ရာများခံစားရကာ၊ အကူအညီကင်းမဲ့လျက် ၂၁ ရာစု၏ ခေတ်သစ်ကျွန်စနစ် လက်တွင်းသို့ကျဆင်းသွားနိုင်သည်။ လူငယ်များအရေးသည် ရှေ့ဦးဆုံးလုပ်ဆောင်ရမည့်ကိစ္စဖြစ်ကာလူငယ်များကိုအရေးတယူမရှိပစ်မယ်ထားမှုများမရှိသင့်ပါ။ သူတို့၏စရိုက်ကိုလေ့လာပါ။ သူတို့၏အကြောင်းကိုနားထောင်ပေးပါ။ သူတို့ကို အချိန်ပေးပါ။ သူတို့သည်လည်းဘုရားရှင်၏ကောင်းချီးခံပုဂ္ဂိုလ်များဖြစ်သည်ဟုခံစားရစေပါ။

ပျော်ရွှင်ဝမ်းမြောက်သည့် သက္ကာန်ရှိသော ခရစ်ယာန်များသာ သူတစ်ပါးကို ခရစ်တော်မိန့်ကြားသည့် မင်္ဂလာရှိသူများ၊ ဘဝရှင်များဖြစ်လာရန် ဆွဲဆောင်နိုင်မည်။ မင်္ဂလာရှိခြင်းဟူသည်မှာ ပျော်ရွှင်ခြင်းဟု ခေါ်ဆိုနိုင်သည်။ သန့်ရှင်းစင်ကြယ်ခြင်းဟူသော အဓိပ္ပါယ်လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်၏ မိန့်မှာချက်များကိုဘဝမှာ သစ္စာရှိရှိ လိုက်လျှောက်ခြင်းဖြင့်စစ်မှန်သော ပျော်ရွှင်မှုကိုရရှိပိုင်ဆိုင်နိုင်ကြသောကြောင့်ပင်။ ခရစ်ယာန်တို့သည် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း နေထိုင်ပြုလျှင်၎င်းသည် လူငယ်လူရွယ်များကိုစိတ်ဝင်စားလာစေနိုင်မည်သာဖြစ်ပြီးသူတို့သည်လည်း မင်္ဂလာတရား ဟောကြားရာ၌ တောင်ပေါ်သို့ တက်လာရန် ဆန္ဒဖြစ်ပေါ်လာစေကာ ခရစ်တော်ထံမှ အနီးကပ်ချဉ်းကပ်သင်ယူခွင့်ရရှိ၍ စစ်မှန်သည့်ပျော်ရွှင်မှုလမ်းစဉ်ကို ရှာတွေ့နိုင်ကြပါလိမ့်မည်ဟု ရဟန်းမင်းကြီးမှဟောကြားသွားခဲ့သည်။

Ref: Vatican News  
ဘာသာပြန် - စတုတ္ထရီဒီနစ် ဂျာတောင် (SJA)  
CBCM-OSC

## UNITALSI အဖွဲ့သို့ ပုဂံရဟန်းမင်းကြီး ဆုတောင်း မေတ္တာ သဝဏ်လွှာ ပေးပို့

UNITALSI အသင်းသည် အီတလီနိုင်ငံတဝှမ်းရှိ နာမကျန်းဖြစ်သူများအား ပြင်သစ်နိုင်ငံ လုဒ် မြို့ရှိ မယ်တော်သခင်မထင်ရှားပြခဲ့ရာ နေရာသို့ ပို့ဆောင်ပေးသော အသင်းအဖြစ်သည်။

ထို အသင်းသည် ထူးခြားသော တန်ခိုး တစ်ခုကြောင့် ပေါ်ပေါက် လာခြင်းဖြစ်သည်။ ၁၉၀၃ ခုနှစ်က ရောဂါသည် အမျိုးသားတစ်ဦးသည် လုဒ်မယ်တော်ဂူလိုက်သို့ သွားရောက် ဆုတောင်းခဲ့သည်။ သူ၏ ရောဂါ မပျောက်ကင်းပါက မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်ထားသည်။

ထို သို့သွားရာ က ဆုတောင်းခဲ့သော်လည်း သူ၏ခန္ဓာကိုယ်တွင် ခံစားနေရသော အဆစ်အမြစ်ကို ကျော်လွန်ရောဂါမှာ ပျောက်ကင်းမသွားခဲ့။ သို့သော် သူ၏ စိတ်

စိတ်နှင့် ဝိညာဉ်မှာ ကုသခြင်း ခံခဲ့ရသည်။ သူသည် ယုံကြည်ခြင်းကိုတွေ့ရှိခဲ့သည်။ မျှော်လင့်ခြင်းကို တွေ့ရှိခဲ့သည်။ ချစ်ခြင်း မေတ္တာကို တွေ့ရှိခဲ့သည်။

ထိုသူမှာ ဂျီတန် ဘာတစ္စတား တိုမာဖီ ဖြစ်သည်။ သူရရှိခဲ့သော ကုသခြင်းမျိုး အခြားသူများလည်း ရရှိစေလိုသော ဆန္ဒဖြင့် အသင်းတစ်ခု ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်း၏ အမည်မှာ အီတာလျံ ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်မှာ ဖျားနာသူများအား လုဒ် မယ်တော် ဝိမာန်နှင့် အခြားသော ကမ္ဘာအရပ်ရပ်ရှိ ဘုရားဖူးနေရာများသို့ ပို့ဆောင်ပေးသော အီတာလီ နိုင်ငံလုံးဆိုင်ရာ အသင်းဖြစ်သည်။

ပုဂံရဟန်းမင်းကြီး၏ ကိုယ်စား ကာဒီနယ် ပါရိုလင်းက လက်မှတ်ထိုးပေးပို့



သော သဝဏ်လွှာတွင် ပုဂံရဟန်းမင်းကြီးသူလုဒ်မြို့သို့ ထွက်ခွါမည့် အသင်းသားများ လူနာများနှင့်အတူ ဆုတောင်းခြင်းဖြင့် အတူ ရှိနေမည်ဟု ဖော်ပြထားသည်။ အသင်း

သားများမှာ ကျန်းမာရေးဝန်ထမ်းများ၊ လူငယ်များ နှင့် ကရုဏာရေး လုပ်ဆောင်သူများက လုပ်အားပေးဆက်ကပ်သူများ ဖြစ်ကြသည်။

# အမှန်တရားကို သက်သေခံသော ခရစ်ယာန်များ ဖြစ်ကြပါ ဟု ဆက်သွယ်ရေး ဌာနအား ပုဂံရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း



ပုဂံရဟန်းမင်းကြီး ဖရန်စစ်သည် ဗဟိုကော်မရှင် ဆက်သွယ်ရေး ဌာန၏ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ၊ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ စုစုပေါင်း ၅၀၀ တို့အား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ဆုံကာ မိန့်ခွန်းစကား ပြောကြားခဲ့သည်။ ထိုဌာနထဲတွင် မြန်မာနိုင်ငံမှ ရန်ကုန် ဝိဇ္ဇာတက္ကသိုလ်မှ ကာဒီနယ်များလည်း အမှုဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဗဟိုကော်မရှင် ဆက်သွယ်ရေး ဌာနသည် အထွေထွေ ညီလာခံ ကျင်းပပြုလုပ်လျက်ရှိရာ ပုဂံရဟန်းမင်းကြီးအား သွားရောက် တွေ့ဆုံကာ သြဝါဒ ခံယူခဲ့ကြခြင်းဖြစ်သည်။

ပုဂံရဟန်းမင်းကြီးက သူ၏မိန့်ခွန်းပြောကြားရာတွင် စာရွက်များကို ပြုကာ "ကျွန်ုပ် မိန့်ခွန်း ပြောကြားတာ စာမျက်နှာ ၇ မျက်နှာရှိပါတယ်။ ဒါကို ဖတ်မယ်ဆိုရင် ပထမ စာမျက်နှာမပြီးခင် သင်တို့ တော်တော်များများ အိပ်ပျော်သွားပါလိမ့်မယ်။ ဒီလိုဆို ကျွန်ုပ်တို့ ဆက်သွယ်နိုင်ကြမှာ မဟုတ်ပါဘူး။" ဟု ဆိုဟာသနောက စတင်ခဲ့သည်။ ထို့နောက် စာရွက်များကို ဘေးချကာ "ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်ုပ် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောကြားလိုပါတယ်" ဟုဆိုကာ လွတ်လပ်စွာပင် မိန့်ခွန်း ပြောကြားခဲ့သည်။

အသင်းတော်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် သက်သေခံ ဖြစ်လာပါက ထိရောက်သော သာသနာပြု လုပ်ငန်း တစ်ခု ဖြစ်လာသည်။ ထိုသက်သေခံခြင်းဖြင့် ဝိညာဉ်တော်ဘုရား၏ အစီအမံအတိုင်း ဖွဲ့စည်းထားသော အသင်းတော်အတွင်း မိမိသည် အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင် ကာ အခြား အသင်းသားများနှင့် ဆက်နွယ် နေကြောင်းကိုလည်း သိသာ ထင်ရှားစေမည် ဖြစ်သည်။

ပုဂံရဟန်းမင်းကြီး၏ ရုံးတော်များအား အသစ်ပြန်လည် ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံ

အား ပြုပြင်ခြင်း ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် ဆက်သွယ်ရေး ရုံးအား ၂၀၁၅ ခုနှစ်မှ စတင်ကာ အတွင်းရေး မှူးတစ်ဦး ခန့်အပ်ထားသော ရုံးတစ်ခု အဖြစ် ထားရှိခဲ့သည်။ ယခင်က ပုဂံရဟန်း မင်းကြီး တိုက်ရိုက်ကွပ်ကဲသော ကော်မရှင် တစ်ခု ဖြစ်ခဲ့ပြီး ကာဒီနယ် တစ်ပါးက ကော်မရှင်၏ နာယကဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဌာနတစ်ခုအဖြစ် ဖွဲ့စည်းကာ ဗဟိုကော်မရှင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ လုပ်ငန်း ၉ ခုလုံးအား တစ်စုတည်း ဖွဲ့စည်းခဲ့သည်။

ရေဒီယို၊ တယ်လီဗစ်ရှင်း၊ ပုံနှိပ်စာပေများနှင့် ဒစ်ဂျစ်တယ် ပိုင်းတွင် ဝတ်ဆိုင်မှုများနှင့် ဆိုရှယ်မီဒီယာများ စသည့် ကဏ္ဍမျိုးစုံဖြင့် အသင်းတော်၏ အကြောင်းအရာများအား ဘာသာစကား အမျိုးပေါင်း ၄၀ ဖြင့် ဗဟိုကော်မရှင် ဆက်သွယ်ရေး က ထုတ်ဝေလျက်ရှိသည်။

အသင်းတော်အတွက် အလွန် အရေးပါသော လုပ်ငန်းများကို လုပ်ဆောင်နေကြသည့်အတွက် ပုဂံ ရဟန်းမင်းကြီး က ကျေးဇူးတင်စကား ဆိုခဲ့ပြီး မိန့်ခွန်း အပြီးတွင်လည်း တက်ရောက်လာ ကြသူများအား တစ်ဦးချင်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ပုဂံရဟန်းမင်းကြီး ပေးခဲ့သော မိန့်ခွန်းအား မိန့်ခွန်းအား ဆက်သွယ်ရေး ဌာန၏ ဥက္ကဋ္ဌ ပေါင်လို ရှူဖီနီ က အောက်ပါ အတိုင်း ထုတ်နှုတ်ဖော်ပြထားသည်။

- ဆက်သွယ်ခြင်းကို နှလုံးသာဖြင့်လုပ်ပါ။ ပုဂံရဟန်းမင်းကြီးသည် ကြိုတင်ရေးသား ပြင်ဆင်ထားသော စာရွက်ကို ဖတ်ပြသည်ထက် စိတ်ထဲက ရှိသည်အတိုင်း ရိုးစင်းစွာ ပြောခဲ့သည်။
- မချွန်းမချန်ဘဲ ဆက်သွယ်ပါ။ ဆက်သွယ်ရာတွင် မိမိတို့၏ စိတ်နေသဘောထားကို ဦးစွာပြင်ဆင်ရန်လိုကြောင်း သတိပေးခဲ့သည်။ အဖေမည်းတော် ဘုရားသည် လူသားများအား ဆက်သွယ်ရန်တွင်

မိမိကိုယ်ကို လုံးလုံးလျားလျား ပေးအပ်ခဲ့သည်။ ထိုနည်းတူပင် ဆက်သွယ်သူများသည် ဆက်သွယ်ရေး လုပ်ငန်းတွင် အပြည့်အဝ မြှုပ်နှံလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

- ပြည့်ဝစုံလင်စွာ ဆက်သွယ်ခြင်း "မှန်ကန်ခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်း၊ လှပခြင်း များ အားလုံးကို" ဆက်သွယ်ရန် လိုအပ်ကြောင်း ပုဂံ ရဟန်းမင်းကြီးက အထူး သတိပေးခဲ့သည်။ အသိဉာဏ်နှင့် နှလုံးသား၊ ဦးခေါင်းနှင့် လက် အရာအားလုံးကို အသုံးပြုရန်လိုအပ်သည်။ အထူး သဖြင့် ချစ်ခြင်းမေတ္တာဥှာ စုံလင်သော ဆက်သွယ်ခြင်း ရှိသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

- ဆက်သွယ်ခြင်းသည် အနိုင်အထက် ဘာသာ သွင်းခြင်း မဟုတ် ဆက်သွယ်ခြင်းကို ပညာသည်ဆန်စွာ လုပ်ကိုင်ကြရမည့်အကြောင်း တိုက်တွန်းခဲ့သော်လည်း လူများအား ဇွတ်အတင်း ဘာသာ သွင်းခြင်းမျိုး မဖြစ်စေရန်သတိပေးသည်။ ပုဂံရဟန်းမင်းကြီး (ငြိမ်း) ဘယ်နှစ် ၁၆ မိန့်ခွဲသည်အတိုင်း "အသင်းတော်သည် အ

နိုင်အထက် ဘာသာသွင်းခြင်းကြောင့် မဟုတ်ဘဲ သက်သေခံခြင်းကြောင့်သာ ရှင်သန်တိုးပွားလာခြင်း ဖြစ်သည်။"

- သက်သေခံခြင်းဖြင့် ဆက်သွယ်ခြင်း အမှန်တရားကို ဆက်သွယ်ခြင်းဆို သည်မှာ ဘဝနှင့်ရင်းပြီး သက်သေခံခြင်း ဖြစ်သည်။ ခရစ်ယာန် ဖြစ်ခြင်းဆိုသည်မှာ သက်သေခံ ဖြစ်ခြင်း၊ တရားတော်အတွက် အသက်ပေးခြင်း ဖြစ်သည်။

- ဆက်သွယ်ခြင်းသည် မျောပါခြင်းမဟုတ် လောကီ၏ပုံစံများနောက်တွင် မျောပါနေပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထောက်ရှုနိုင်မည် မဟုတ်ပေ။ အသင်းတော်သည်လူနည်းစုဖြစ်နေသော်လည်း ထိတ်လန့်ခြင်းမရှိဘဲ ရပ်တည်ရမည်။


- ဧဝံဂေလီတရားတော်၏ ဝမ်းမြောက်ခြင်းကို ဆက်သွယ်ပါ။ တမန်တော်ဝတ္ထုတွင် ဖတ်ရှုကြရသည် အတိုင်း တမန်တော်ကြီးများနှင့် ရေးဦး ခရစ်ယာန်များကဲ့သို့ ဧဝံဂေလီသတင်းကောင်းကို ပျော်ရွှင်စွာ သက်သေခံ ဟောပြောကြရန် တိုက်တွန်းခဲ့သည်။



# ရဟန္တာ ပါဒရေပီးအို ၏ ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ထူးဆန်းစွာ ရောဂါပျောက်ကင်းခဲ့သော လူငယ်တစ်ဦး သက်သေခံ

စပိန်နိုင်ငံ မဒရိဒ်တွင် Matteo Pio Colella ဆိုသူ အသက် ၇ နှစ်အရွယ် ကလေးသည် ကုသ၍မရတော့သည့် ရောဂါခံစားနေသည်။ သူ့အားကုသပေးသောပါရဂူဆရာဝန်များက မျှော်လင့်ချက် မရှိတော့ကြောင်း အတည်ပြု မှတ်ချက်ပေးခဲ့ကြသော်လည်း ကလေးမှာ ထူးဆန်းစွာပြန်လည် ပကတိ ကျန်းမာလာခဲ့သည်။ သူ၏ ကျန်းမာလာခြင်းက ပါဒရေပီးအိုအား ၂၀၀၂ ခုနှစ်တွင် ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ် (စိန့်ဂျွန်ပေါလ် -၂) မှ ရဟန္တာတင်မြှောက်နိုင်ရန် သက်သေအထောက်အကူ တစ်ခုဖြစ်ခဲ့ပေသည်။

ယခု အသက် ၂၇ နှစ်ရှိပြီဖြစ်သော Colella သည် ဤသူ၏အဖြစ်အပျက်ကို CNA ၏သတင်းဌာန ဖြစ်သော ACI Prensa, မှ တွေ့ဆုံမေးမြန်းသည်များကို ဖြေကြားပေးခဲ့သည်မှာ `ကျွန်တော် အဲဒီတုန်းက တော်တော်နေလို့မကောင်းဘူးပျ။ အမေ့ကို ကျွန်တော် စာသင်ကျောင်း မသွားချင်ဘူးလို့ ပြောတယ် ဒါပေမယ့်မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီအတောအတွင်း ကျွန်တော်က စာသင်ဖို့ ပျင်းနေတာလေ။ ဒါကိုသိတဲ့ အမေက ဟန်ဆောင်တယ် ထင်နေခဲ့တာ။ အဲဒီညပဲ မအိပ်ခင်လေးမှာ အမေက ကျွန်တော်အိပ်ပြီလားဆိုတာ လာကြည့်တော့ ကျွန်တော်သတိလစ်ခါနီးဖြစ်နေတာ အမေ့ကိုတောင် မသိတော့ဘူး။ ချက်ခြင်းပဲ ကျွန်တော့်ကို ဆေးရုံတင်လိုက်ကြတယ်။ ၂၀၀၀ ခုနှစ် ဇန်နဝါရီ ၂၀ မှာ သိလိုက်ရတာက ဘက်တီရီးယား ပိုးတစ်မျိုးကြောင့် ကျွန်တော့် ဦးနှောက်အမြှေး ရောင်နေပြီဆိုတာပဲ။ အဲဒါရဲ့ ဆိုးကျိုးဆက်အနေနဲ့ ကျောက်ကပ် တွေလည်း ထိခိုက်နေပြီး အသက်ရှူ



လမ်းကြောင်းမှာလည်း သွေးခဲမှုဖြစ်လို့ ပိတ်ဆို့စပြုလာတယ်။ ဒါနဲ့ ကျွန်တော့်ကို ပါဒရေပီးအို တည်ထောင်ခဲ့တဲ့ "Casa Sollievo della Sofferenza" (ဝေဒနာသက်သာရာဂေဟာ) ဆေးရုံကို အမြန်ဆုံးပို့လိုက်တယ်။ နောက်နေ့တွေမှာ ကျွန်တော် သတိလစ်နေတာပေါ့။ စိုးရိမ်စရာကောင်းအောင်ပိုဆိုးဝါးလာတာကြောင့် ဆရာဝန်တွေလက်လျှော့ရပြီး ကျွန်တော့်ကို နာရီပိုင်းပဲခံတော့မယ်လို့ ထင်ထားကြတယ်တဲ့။ ဒီလိုခက်ခဲလှတဲ့အခြေအနေမှာပဲ ကျွန်တော့်အမေ Maria Lucia က ပါဒရေပီးအိုရဲ့ဂုဏ်ကိုသွားပြီး သူ့သား ကျွန်တော်ပြန် ကျန်းမာလာဖို့ ဆုတောင်းခဲ့တာ။ ကျွန်တော်သတိလစ်နေတဲ့ အချိန်မှာ ပါဒရေပီးအိုကို အိမ်မက်လိုလိုနဲ့မြင်ရတယ်။ ကျွန်တော့်ညာဖက်မှာပါဒရေပီးအိုရပ်နေပြီး၊ ဘယ်ဖက်မှာက ကောင်းကင်တမန်တော်

သုံးပါးရပ်နေတာမြင်ရတယ်။ တစ်ပါးက ရွှေတောင်ပံနဲ့ဝတ်ရုံဖြူ ဝတ်ထားတယ်။ ကျန်နှစ်ပါးက တောင်ပံအဖြူနဲ့ ဝတ်ရုံအနီဝတ်ထားတယ်။ ကျွန်တော့်ညာဖက်မှာရပ်နေတဲ့ပါဒရေပီးအိုက ဘာမှမစိုးရိမ်နဲ့သား မင်းမကြာခင်နေကောင်းသွားမှာလို့ ကျွန်တော့်ကိုပြောတာ။ တကယ်လည်း ကျွန်တော်မသေခဲ့ဘူး။ ကျွန်တော့်ရဲ့ရောဂါပျောက်ပုံက တကယ်ကို လာဇရူးရဲ့ပြန်ရှင်လာခြင်းမျိုးပါပဲ။ ဆရာဝန်တွေက သူတို့ဆေးပညာအရ ကျွန်တော် သေဆုံးပြီလို့ ယူဆခဲ့ကြရာက အသက် ပြန်ဝင်လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အင်မတန်ကြီးမားလွန်းတဲ့ ကျေးဇူးတော်ကို ခံရတယ်ဆိုတာ အမြဲသိနေမှာပါ။ မယုံကြည်သူ တစ်ယောက်ယောက်နဲ့ စကား ပြောဆိုမိရင် ကျွန်တော်သက်သေခံပါတယ်။ ဘုရားဆိုတာ မယုံမရှိနဲ့ ဒီမှာ

ကျွန်တော် အသက်ရှင်နေတာ သက်သေပဲ။ သိပ္ပံပညာနဲ့ရှင်းမပြနိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ နားမလည်နိုင်တဲ့ ဖော်ပြမှုရဲ့အဖြေရှင်းရှင်းလေးက ရှိနေပါတယ်လို့ ကျွန်တော်အိုင်အမာ ပြောပြလေ့ရှိပါတယ် `ဟူ၍ပြန်လည်ပြောဆိုခဲ့သည်။

ထိုလူငယ် Colella သည် သူ့အတွက် ကြားဝင်ဆုတောင်းပေးခဲ့သော ပါဒရေပီးအိုအား အလွန်ပင် ကျေးဇူးတင်လျက်ရှိသည်။ ပါဒရေပီးအိုသည် သူ့အားကိုးအားထားပြုနိုင်သည့် အဖိုးတစ်ဦးကဲ့သို့ဖြစ်သည် ဟုလည်း လူငယ်ကပြောဆိုခဲ့သည်။

(CNA News)  
ဘာသာပြန် - စစ္စတာရ် ဒဲနစ် ဂျာတောင် (SJA)  
CBCM-OSC

## ကိုရီးယားရဟန္တာ အန်ဒြူး ဝိမ်တော့နွန် နှင့် ပေါလ် ရောဂါပျောက်

ကိုရီးယားနိုင်ငံ၏ ကက်သလစ် အသင်းတော်သည် တထူးတခြားဖြစ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းကိုလူဝတ်ကြောင်းများကသာသနာပြု ထူထောင်ခဲ့ကြ၍ဖြစ်သည်။ ဤသို့ အစပျိုးလာသည့် ကိုးရီးယား အသင်းတော်ကလေးသည် နနယ်သေးသော်လည်း ပြင်းပြနိုင်စွမ်းသည့်ယုံကြည်ခြင်းရှိကြသည်။ ကြောက်မက်ဖွယ်ညှဉ်းပမ်းနှိပ်ကွပ်မှုများ တစ်ခုပြီးတစ်ခုကို ကြံ့ကြံ့ခံ ကျော်လွှားခဲ့ကြသည်။ သို့နှင့် နှစ်ပေါင်း တစ်ရာမတိုင်မီပင် တရားတော်အတွက် အသေခံ မွေအာဇာနည်အရေအတွက် တစ်သောင်းအထိရှိခဲ့သည်။ ၁၇၉၁ မှ ၁၈၆၆ ခုနှစ်အထိမှာမူ သင်တို့လူမျိုး မွေအာဇာနည်များ၏ သွေးဖြင့်သာသနာသမိုင်းရေးထိုးခဲ့ကြသည်ကို သင်တို့၏နလုံးထဲတွင် မှတ်ကျောက်တင်လျက် ရှိနေမည် ဖြစ်သည်။ ဤမြောက်မြားလှစွာသော ဘာသာတူများ၏အသေခံခြင်း အသွေးများသည်



အသင်းတော်အတွက် တဆေးသဖွယ်ဖြစ်စေလျက် ကိုးရီးယားနိုင်ငံတွင် သာသနာအမြစ် တွယ်တိုးပွားလာသည်ကို ယနေ့မြင်တွေ့ကြရပေပြီ။ သူတို့၏ မသေမပျောက်နိုင်သော ဝိညာဉ်များက ဘာသာတူခရစ်ယာန်များကို ထောက်မအားပေးလျက် ဝမ်း

နည်းဖွယ် ခံစားကြုံတွေ့ခဲ့ရသည့် ဤသီးခြား မြေပေါ်သို့ ကယ်တင်ခြင်းတရားလွှမ်းမိုးတည်တံ့ စေနိုင်ခဲ့ပေသည်။ `ဟုရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ်(၂)က ပြောကြားခဲ့သည်။

ဤဒေသသို့ခရစ်ယာန် ယုံကြည်

ခြင်းရောက်ရှိလာသည့် မူလလမ်းကြောင်းသည် တရုတ်ပြည်မှ တစ်ဆင့်သယ်ဆောင်ခဲ့သော ခရစ်ယာန် စာအုပ်စာပေများကြောင့် ဖြစ်သည်။ ၁၇၈၄ ခုနှစ်ခန့်တွင် ပီကင်းမှ ရောက်လာသော စာအုပ်များဖတ်ပြီး ဘာသာဝင် ဆေးကြောခြင်းခံယူခဲ့သည့် ကိုးရီးယား လူမျိုးအနည်းငယ်မှ စတင်ခဲ့ကာ နောက်ထပ်ရာစုနှစ် တစ်ဝက်ခန့်အတွင်း ကိုးရီးယားနိုင်ငံအတွင်း ခရစ်ယာန်အသိုင်းအဝန်း လျင်မြန်စွာ တိုးပွားလာခဲ့ပေသည်။ ၎င်းတို့ကို တရုတ်ပြည်မကြီးမှ ကက်သလစ် ရဟန်းနှစ်ပါးတည်းမှသာ စက္ကရမင်တူးများ ပေးကာလာရောက်စောင့်ရှောက် ခွန်အားပေးခဲ့ရသည်။ သို့နှင့် ပြင်သစ်ပြည်မှဘုန်းတော်ကြီးများကို ကြွလာရန်နှစ်ပေါင်းများစွာ တောင်းခံခဲ့ရာ ရောက်ရှိလာခဲ့သော်လည်း ထိုသာသနာပြု ရဟန်းဘုန်းတော်ကြီးများမှာလည်း ကိုးရီးယားမြေတွင် တရားတော်

စာမျက်နှာ ၇ သို့

# အမေရိကန် နိုင်ငံ၏ ကက်သလစ် ဝိန်းချပ်ဆရာတော်ကြီး Jose H Gomez မှရွှေ့ပြောင်းနေထိုင်သူများအတွက် ဖောကြားပေးသော မစ္စားတရားတွင် ကျွန်ုပ်တို့သည် ဗျာဏ်ပြားနေသော အမေရိကားကို ကုစားပေးသူများ ဖြစ်နိုင်ကြသည် ဟု ပြောကြားခြင်း

Cathedral of Our Lady of the Angels in Los Angeles တွင် စက်တင်ဘာလ (၇) ရက်နေ့၌ ရွှေ့ပြောင်းဝင်ရောက်လာသူတစ်ဦးစီတိုင်းအား အသိအမှတ်ပြုကြိုဆိုသည့်မစ္စားတရားအတွင်းပြောကြားခြင်းဖြစ်သည်။ သင်တို့သည် ဤနိုင်ငံသားများဆီသို့ သခင်ခရစ်တော်၏ ကုသမှုချစ်ခြင်းမေတ္တာတော်က တိုင်းနိုင်ငံပြုပေးမှုများကို ပေါင်းဆုံစည်းလုံး ပေးနိုင်သည့် အင်အားတန်ခိုးရှိကြောင်းသက်သေခံပြသကြရန် ဆရာတော်ကြီးက ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ လက်ရှိစိန်ခေါ်မှုများစွာ ရှိနေသော ဤနိုင်ငံတွင် ခရစ်တော်၏ တပည့်နှောက်လိုက်များ ဖြစ်ကြသည့် သင်တို့သည် သခင်ခရစ်တော်၏ ချစ်ခြင်းလမ်းစဉ်ဖြင့် ပတ်ဝန်းကျင်မှလူများအား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကိုပြသပေးကြရန်လိုအပ်သည်။



ကျွန်ုပ်တို့အား ရန်သူကဲ့သို့ မြင်နေသူများအတွက် အထူးဆုတောင်းပေးကြရန် ခရစ်တော်မှ ကမ်းလှမ်းနေပြီ ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု၊ စာနာမှုသဘောထားများရှင်သန်လာစေရန်၊ ဘုံလူသားဆန်သည့်အယူအဆများရှိလာရန်၊ မိမိနှင့်မတူသူများ၏ ဂုဏ်သိက္ခာကို လေးစားလက်ခံတတ်ရန် သက်သေခံကြပါစို့။ ထို့အတွက် လက်ကမ်းရမည့်တစ်ခုတည်းသောအရာမှာ ချစ်ခြင်းမေတ္တာတရားဖြစ်သည်။

ပြုခဲ့သည်။ ထိုသို့ခြေလျင်သွားလာခြင်းအားဖြင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် တစ်လုံးတစ်ဝတ်တည်းရှိကြောင်းဖော်ပြခဲ့သည်။

မုန်းတီးနေသူကို အမုန်းဖြင့်မအောင်မြင်နိုင်၊ ချစ်ခြင်းဖြင့်သာအောင်မြင်ပြောင်းလဲစေနိုင်မည်။ ခရစ်ယာန် ချစ်ခြင်းသည် အားကောင်းလှသည်ဖြစ်၍ သဘောထား၊ အမြင်မတူညီမှုများကို ကျော်လွှားနိုင်စေမည်။ သူတစ်ဖက်သားကိုလေးစားကြင်နာမှုပြသနိုင်မည်။ သူတို့၏အမြင်ဖြင့်ကြည့်မြင်ပေးမှုပြုလာနိုင်မည်ဖြစ်သည်။ ယခုကျွန်ုပ်တို့အဖွဲ့တရား၌ ပါဝင်နေသူ တစ်ဦးစီတွင်အဖြစ်အပျက်ကိုယ်စီ ကိုယ့်အကြောင်းနှင့်ကိုယ်ရှိနေမည်၊ စိုးရိမ်မှု၊ မရေရာမှု၊ မျှော်လင့်ချက်၊ စိတ်ကူးထားသောအရာများနှင့်ပြည့်နေကြမည်ကို သိမြင်ပါသည်။ အမေရိကန်နိုင်ငံသည် တမူထူးခြားသောနိုင်ငံဖြစ်ပြီး ရွှေ့ပြောင်း နေထိုင်သူများကိုလည်းမျှော်လင့်ချက်ပေးသော နိုင်ငံအဖြစ်ရပ်တည် နေခဲ့သော်လည်းနောက်ပိုင်းတွင် အိမ်ရှင်နိုင်ငံသားနှင့် ရွှေ့ပြောင်းနေထိုင်သူအကြားကွဲ

ပြား၊ ခွဲခြားမှုအယူအဆ ဝင်လာသည်။ သို့သော်လည်း ယနေ့ ဤမစ္စားယင်ပလ္လင်ရှေ့ရှိနေသူကျွန်ုပ်တို့မှာ ခွဲခြားကွဲပြားမှုမထား၊ မရှိသည်ကို သိမြင်ကြပေသည်။ မည်သူဖြစ်စေ၊ မည်သည့်နေရာမှ လာရောက်ခဲ့သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး တစ်မိသားစုဝင်များဖြစ်ကြသည်။ အားလုံး အပြစ်သားများပင်ဖြစ်၍ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ သနားကရုဏာကို လိုအပ်သူချည်းပင်ဖြစ်သည်။ ခရစ်တော်၏သေခြင်းသည် ကယ်တင်ခြင်း လမ်းကြောင်း၌ ပြောင်းလဲနှောင်တယူစေကာ ယုံကြည်သူအားလုံးကို စုစည်းပေးပါသည်။ ခရစ်တော်၌ အတားအဆီးမှန်သမျှနှင့် ခွဲခြားထားမည့် တံတိုင်း နံရံများပင် ပြုလုစေပြီးမက္ကဆီကန်လူမျိုးမရှိ၊ ဗီယက်နမ်လူမျိုးမရှိ၊ ကိုးရီးယား၊ ဖိလစ်ပိုင်လူမျိုး၊ ရုရှား၊ ဗင်နီဇွဲလားလူမျိုးမခွဲခြား၊ ရွှေ့ပြောင်းနေထိုင်သူ၊ မူလဒေသခံမခွဲခြားဘုရားနှင့် ပုံသဏ္ဍာန်တူညီသည့် သားသမီးများပင်ဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများကိုစွဲသည် နိုင်ငံရေးသာမဟုတ် ဝိညာဉ်ရေးဆိုင်ရာ ကိစ္စလည်းဖြစ်သည့်အပြင် နိုင်ငံနယ်နိမိတ်ကိစ္စမျှသာမဟုတ် မိမိနှင့်မတူသော လူများကို မနှစ်သက် စိုးရွံ့လက်မခံသည် လူသားမဆန်သောလူသားတို့၏ စိတ်နှလုံးသားကိစ္စလည်းဖြစ်သည်ဟု ဆရာတော်ကြီး Gomez ကပြောဆိုသွားသည်။ ဤသို့မျှော်လင့်အားရ ဖွယ်မရှိသည့် အနေအထားတွင် ကျွန်ုပ်တို့ သတိရအားယူရန်မှာသခင်ခရစ်တော်သည် သဘာဝ လောကကြီး၏ အရှင်သခင်ဖြစ်ကြောင်း ဤလောကကို သူပိုင်ဆိုင်သကဲ့သို့ ကျွန်ုပ်တို့ တစ်ဦးစီကိုလည်း သူပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့တစ်ဦးစီကို နေအိမ်ဟုခေါ်ဆိုနိုင်သည့် မှီတင်းနေထိုင်ရာတစ်ခုကို ကျွန်ုပ်တို့ရရှိစေရန် အလိုတော်ရှိကြောင်းယုံကြည်ကြပါစို့ ဟုပြောဆိုခဲ့သည်။

Ref: Catholic World Report  
ဘာသာပြန် - စစ္စတာဒဲနစ်ဂျာတောင် (SJA)  
CBCM-OSC

ဤရှုထောင့်ဖြင့်ကြည့်လိုက်လျှင်

စာမျက်နှာ ၆ မှ အဆက်အတွက် အသတ်ခံခဲ့ကြရသည်။ အဆိုပါ ရဟန္တာ အန်ဒြူးကိမ်နှင့် ပေါလ် ချောင်ဟာ ဆန် တို့သည် ကိုးရီးယားကက်သလစ်အသင်းတော်ကို ဦးဆောင်ခဲ့ကြရင်း အသတ်ခံခဲ့ကြရခြင်းဖြစ်သည်။

ခန့်ဝေးသော ရဟန်းဖြစ်သင်ကျောင်းသို့ တက်ရောက်ကာ ပထမဆုံး ကိုးရီးယားရဟန်းတစ်ပါးဖြစ်လာခဲ့ပေသည်။ ၁၈၄၆ခုနှစ်တွင် ဖမ်းဆီးနှိပ်စက်ကာခေါင်းဖြတ်အသတ်ခံခဲ့ရသည်။

ပေါလ်ချောင်ဟာဆန်မှာ ကက်သလစ်ဘာသာတူများကို ဦးဆောင်ခဲ့သောလူဝတ်ကြောင်ဖြစ်သည်။ မိမိ၏ယုံကြည်ခြင်းကိုကိုးရီးယား အစိုးရများ ရှေ့မှောက်တွင် သက်သေခံကာကွယ်ခဲ့သူဖြစ်ကာ ဘာသာတူများ တစည်းတလုံးရှိကြရန် ကြိုးပမ်းခဲ့

ရင်း၊ ညှဉ်းပမ်းနှိပ်ကွပ်မှုများကြားမှ မိမိတို့ ယုံကြည်ခြင်းကို စွဲကိုင်ကြရန်အားပေးခဲ့သူဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဒဿမမြောက် ဂရေဂေါရီ (GREGORY X) ထံသို့ တိုက်ရိုက် တောင်းခံပေးခဲ့မှုကြောင့် ကိုးရီးယားမြေသို့ ပြည်ပမှ ရဟန်းတော်များစေလွှတ်ပေးခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် တရားတော်အတွက် အသတ်ခံခဲ့ရသည်။

Ref: CNA  
ဘာသာပြန်- စစ္စတာဒဲနစ်ဂျာတောင် (SJA)  
CBCM-OSC



# SIGNIS ASIA (စီးညစ်အာရှ) ကက်သလစ် သတင်းစာ အယ်ဒီတာများ၏ အလုပ်ရုံဆွေးနွေးပွဲ

အာရှနိုင်ငံအသီးသီးမှ ကက်သလစ် မီဒီယာနှင့် ပါတ်သက်ပြီးလူထုဆက်သွယ်ရေး တာဝန်ခံများ၏ နှစ်ပတ်လည် တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၄ မှ ၁၆ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံမှ (၅) ဦး၊ ကမာဒေးယားနိုင်ငံမှ (၂) ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၂) ဦး၊ ဗီယက်နမ်နိုင်ငံမှ (၁) ဦး၊ အိန္ဒိယနိုင်ငံမှ (၁) ဦး၊ ပါကစ္စတန်နိုင်ငံမှ (၁) ဦး၊ သီရိလင်္ကာနိုင်ငံမှ (၁) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၁) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၁) ဦး၊ ထိုင်းနိုင်ငံမှ (၁) ဦး၊ ကိုးရီးယားနိုင်ငံမှ (၁) ဦးနှင့် မြန်မာနိုင်ငံမှ (၁) ဦး စသည်ဖြင့် အာရှနိုင်ငံ (၁၂) နိုင်ငံမှ မိမိတို့၏ နိုင်ငံကိုယ်စားပြု (၁၈) ဦးပါဝင်သည့်အပြင် ဒီတော့ဆွေးနွေးပွဲကို ဦးစီးဦးဆောင်ပေးသော အမေရိကန်နိုင်ငံမှ Helen Osman (Signis World President) ၊ ဗဟိုကန်နိုင်ငံမှ Rev. Fr. Paul Samasumo (Signis World Vice President & In Charge of Vatican Radio) ၊ ဗဟိုကန်နိုင်ငံမှ Rev. Fr. Pakkam Michael (Signis Consultant & In charge of Vatican News, Vatican Dicastery for Communication) ၊ ထိုင်းနိုင်ငံမှ Dr. Peter Rachada (Executive Director and In Charge of UCANews) တို့နှင့် အတူမလေးရှားနိုင်ငံမှ Signis Board Members (၄) ဦးတို့ကိုလည်းပါဝင်ခဲ့ကြရာစုစုပေါင်း (၂၆) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။



နိုင်ငံလုံး အတိုင်းအတာ(မျိုးကြီးသူ) စာစောင်နှင့် (CBCM- Herald) ကိုသာထုတ်နိုင်ခဲ့ပြီး သာသနာအတိုင်းအတာဖြင့် သာသနာ (၄) ခု မိမိတို့ ဘာသာစကားနှင့် ထုတ်ဝေခဲ့ကြောင်းနှင့် မျိုးကြီးသူ စာစောင်ထုတ်ဝေခဲ့တာ အနှစ်(၅၀) ပြည့်ပြီဖြစ်ကြောင်းနှင့် CBCM-Herald စာစောင်သည် ၂၀၁၅ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ကြောင်း၊ ဒီစာစောင်များထဲတွင်စာမူများသည် ကဏ္ဍအလိုက်ခွဲခြားကြောင်း ၊ ဒီစာစောင်များတွင် နိုင်ငံရေးနှင့် စိတ်ဝမ်းကွဲစေမည့် လူမျိုးရေးများကို မပါသည့်အတွက် နိုင်ငံတော် အစိုးရနှင့်လည်း အဆင်ပြေသည့်အကြောင်း၊ ဒီစာစောင်များထုတ်ရခြင်း၏ ရည်ရွယ်ချက်သည် ဘာသာတူများအတွက် ဝိညာဉ်ခွန်အားနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေဖို့ ရန်နှင့် ဘာသာရေးအသိပညာများ တိုးပွားစေဖို့ရန်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

bookတို့ကနေလည်း ဘာသာရေးသတင်းများရယူနိုင်ကြောင်းနှင့် မြန်မာနိုင်ငံကက်သလစ်မီဒီယာအနေနှင့် ဘယ်လောက်ပဲအခက်အခဲရှိနေပါစေ စာစောင်နှင့် အွန်လိုင်း နှစ်ခုစလုံးကို ပြင်ပမီဒီယာများနှင့် ရင်ဘောင်တန်းနိုင်အောင် ဆက်လက်ကြိုးစားသွားဖို့ ဆန္ဒရှိကြောင်းတင်ပြခဲ့ပါသည်။ ထို့ပြင်သီရိလင်္ကာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ တင်ပြချက်မှကက်သလစ်မီဒီယာသည် သူတို့၏နိုင်ငံတွင် နိုင်ငံတော်အဆင့်နှင့် ဆုချီးမြှင့်ခြင်းခံရတယ်ဆိုတဲ့အချက်များကြား သိရအားကျမိကြောင်းကိုလည်းပြောကြားခဲ့ပါသည်။

ဆောင်နိုင်အောင်အဖွဲ့လိုက် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် ၎င်းဆွေးနွေးပွဲမှ ရလာတဲ့ရလဒ်များအပေါ်သုံးသပ်ပြီး ၁။ စာစောင်သည်ရောင်းအားကျဆင်းသော်လည်းမဖြစ်မနေ ထုတ်ဖို့ရန်လိုအပ်ကြောင်း ၂။ အာရှတိုက် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့် Signis Asia Level မှာ Printing Press ရှိသင့်ကြောင်း ၃။ Signis World ၏ကူညီပံ့ပိုးမှုဖြင့် သင်တန်းများများ ဖွင့်ပေးနိုင်ဖို့ လိုအပ်ကြောင်းအစရှိသဖြင့် ထုတ်ပြန်ချက် (၉) ချက်ထုတ်ပြန်လိုက်ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၏ ပထမနေ့တွင် နိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံ၏ လက်ရှိဘာသာရေးနှင့် နိုင်ငံရေးအခြေအနေများနှင့် ကက်သလစ် မီဒီယာအကြောင်းများကို တင်ပြခဲ့ကြပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ (CBCM- OSC) လူထုဆက်သက်သွယ်ရေးတာဝန်ခံ Fr. Mariano Soe Naing ကိုယ်စား ကလေးသာသနာမှ လူထုဆက်သွယ်ရေးတာဝန်ခံ Fr. Joseph Thang Nen Zo Mung တက်ရောက်ပြီး သူသည် မြန်မာနိုင်ငံနှင့် ကက်သလစ်မီဒီယာအကြောင်းများကို အောက်ပါအတိုင်း တင်ပြသွားခဲ့ပါသည်။

အခက်အခဲအနေနှင့် အွန်လိုင်းခေတ်ဖြစ်တဲ့အတွက် စာဖတ်အား ကျဆင်းလာတဲ့အကြောင်း၊ ရောင်းအားနှင့် ထုတ်အား ဝင်ငွေလည်ပတ်နိုင်ဖို့ အခက်အခဲရှိတဲ့အကြောင်း၊ Trained Journalist ဒီစာစောင်တွေအတွက် သင်တန်းတက်ပြီး ကျွမ်းကျင်တဲ့ သတင်းထောက် သီးသန့်မရှိတဲ့အတွက် စာပေရဲ့ အရည်အသွေး ဆွဲဆောင်မှုနည်းပါးနေသေးကြောင်းနှင့်တစ်နိုင်ငံလုံးအတိုင်းအတာနှင့်သော်လည်းကောင်း၊ သာသနာအတိုင်းအတာနှင့်သော်လည်းကောင်း သင်တန်းများဖွင့်လှစ်နိုင် ဖို့ရန်နှင့် အွန်လိုင်းမီဒီယာအတွက်ပါ လိုအပ်သောပစ္စည်းများ ကူညီပံ့ပိုးပေးဖို့ရန်လိုအပ်ကြောင်း၊ အခုချိန်မှာ CBCM-OSC Website, Diocese Website များနှင့် RVA-Myanmar Service နှင့် အတူ အခြားတိုင်းရင်းသား ဘာသာစကားများဖြင့်လည်း Website, YouTube, Face-

နိုင်ငံတိုင်းမှ ကိုယ်စားလှယ်များသည်မိမိတို့၏လုပ်ဆောင်ချက်များတင်ပြခဲ့ပြီးနောက် UCA News ဦးဆောင်သူ Dr. Peter သည်သူတို့၏ လုပ်ဆောင်မှုများကို တင်ပြရင်း ခေတ်နှင့်အလိုက် မီဒီယာအကြောင်းသိကောင်းစရာများကို ပြောပြသွားခဲ့ပါသည်။ ထို့နောက် ဗဟိုကန်ရုံးချုပ်မှ ကြွလာကြသော Fr. Paul နှင့် Fr. Pakkam တို့သည် ဗဟိုကန် မီဒီယာအကြောင်းကို ပြောကြားရာတွင် ဗဟိုကန်မီဒီယာသည် သတင်းသက်သက် မဟုတ်ပဲအသင်းတော်ရဲ့သမိုင်းဖြစ်ကြောင်းနှင့် သတင်းမြန်ဖို့ထက် သတင်းမှန်ဖို့ ပိုပြီးအရေးကြီးကြောင်းပြောကြားရင်း Fake News ဆိုတဲ့ အသင်းတော်ကို ဝေဖန်တဲ့သတင်းများကို လိုက်ဖြေရှင်းသည့်အဆင့်လောက်ပဲ မဟုတ်ပဲနှင့်တကယ် Gospel Value ကိုဖော်ပြနိုင်ဖို့အရေးကြီးကြောင်းကိုလည်းတင်ပြခဲ့ပါသည်။

ထို့နောက် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီး Julian Kim မှမြွက်ကြားသည်မှာသင်တို့၏ လုပ်ဆောင်မှုများအားဖြင့် ရဟန်းမင်းကြီးနှင့် ဆရာတော်ကြီးများ မရောက်နိုင်တဲ့ နေရာမှာ သူတို့ဟောပြောခဲ့သောဧဝံဂေလီ သတင်းကောင်းများ ရောက်နိုင်တာဖြစ်တဲ့အတွက် သင်တို့အားလုံးကို အထူးကျေးဇူးတင်ပါသည်ဟူ၍ ချီးမွမ်းစကားပြောကြားပြီး "Baptized and Sent" ဆိုတဲ့ဆောင်ပုဒ်အတိုင်းသင်တို့သည် မီဒီယာအားဖြင့် သာသနာပြု ပုဂ္ဂိုလ်များဖြစ်ကြသည်ကို အမြဲသတိရပါ။ အခက်အခဲများ ရှိသော်လည်း ဖွဲ့မလျော့ပဲ ဆက်လက်ကြိုးစားကြပါဟူ၍ အားလုံးကို တိုက်တွန်းအားပေးခဲ့ပါသည်။ ထို့နောက်ဆရာတော်ကြီးထံမှ ကောင်းကြီးမင်္ဂလာခံယူကာ တွေ့ဆုံဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပါသည်။

ထို့နောက် Signis World President Helen Osman မှ နိုင်ငံအသီးသီး၏ လုပ်ငန်းများအပေါ် အားရကျေနပ်ကြောင်း ပြောကြားပြီး Signis Asia level နှင့် အခက်အခဲများ ဖလှယ်ပြီးမှ ပိုမိုပြီးလက်တွဲလုပ်

မှတ်ချက်။ ။ Presentation နှင့် Statements များအင်္ဂလိပ်လိုနှင့် RVA Tedim Chin Service Fb နှင့် Kalay Signis Fb တွင်ဖတ်ရှုနိုင်ပါသည်။

ကျောက်မဟာ (Kalay OSC)

ဆက်သွယ်ခြင်းဆိုသည်မှာ ဝေမျှခြင်းဖြစ်သည်  
ဝေမျှခြင်းက နားထောင်ခြင်းနှင့် လက်ခံခြင်းကို  
တောင်းဆိုသည်  
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

communicating means sharing  
and Shairing demands  
Listening and Acceptance  
pope Francis



# မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သစ်ဆရာတော်ကြီးများ၏ ပညာရေးကော်မရှင်မှ နှစ်ပတ်လည် ပညာရေး အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သစ်ဆရာတော်ကြီးများ၏ ပညာရေးနှစ်ပတ်လည် အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကျောင်းတိုက် အမှတ် (၂၈၉)၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ (၂၈) ရက်မှ (၂၉)ရက်နေ့အထိ (၂)ရက်တာ အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဖိတ်ကြားထားသော သာသနာအသီးသီးမှ ပညာရေးတာဝန်ခံ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သစ် ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားသည့် သာသနာအချို့မှ ကိုယ်စားလှယ်တော်များနှင့် မိတ်ဖက်အဖွဲ့အစည်း တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

ထို (၂)ရက်တာ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ သာသနာ အသီးသီးမှ ကက်သစ်ပညာ ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းမှ ကြိုတွေ့ရင်ဆိုင်နေရသော အခက်ခဲများ၊ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် အခွင့်အလမ်းများကို တင်ပြခြင်းအပြင် အစည်းအဝေး တက်ရောက်သူများမှ အချင်းချင်း မိမိတို့၏ အတွေ့အကြုံများ၊ စိတ်ကူး အကြံဉာဏ်များကို အပြန်အလှန်ဝေငှ ပြောဆိုခြင်းဖြင့် အစည်းအဝေးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပါသည်။

၎င်း အစည်းအဝေးတွင် ပညာရေးနှင့် ပတ်သက်ပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ ကြပါသည်။



CBCM-ECE COMMISSION

## နှုတ်ကပတ်တော်ဆောင်သိက္ခာနှင့်ယဇ်ပလ္လင်အမှုဆောင်သိက္ခာဝယ် ခံယူခြင်းမတ္တားတရား

နှုတ်ကပတ်တော်ဆောင် သိက္ခာနှင့် ယဇ်ပလ္လင်အမှုဆောင်သိက္ခာဝယ် ခံယူခြင်းမတ္တားတရားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ်၊ ရန်ကုန်၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့ ညနေ (၅:၀၀)နာရီက ကျင်းပခဲ့ပါသည်။

မတ္တားတရားတော်အား ဘားအံ ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်မှ ဦးဆောင်ခဲ့ပါသည်။

နှုတ်ကပတ်တော်ဆောင်သိက္ခာခံယူသူ (၂၅) ပါး၊ ယဇ်ပလ္လင်အမှုဆောင်သိက္ခာခံယူသူ(၂၅)ပါးတို့အား ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်မှ သိက္ခာ အသီးသီးအားပေးအပ်ခဲ့ပါသည်။

နှုတ်ကပတ်တော်ဆောင်သိက္ခာကို ခံယူခဲ့သည့် ကိုရင်များသည် ဝတ်ပြုကိုးကွယ်ခြင်းအမှု၌ နှုတ်ကပတ်တော်ကျမ်းစာ



ကိုဖတ်ကြားခြင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်းများကို ဟောကြားခြင်းနှင့် ယုံကြည်ခြင်း၌ သွန်သင်နှိုးဆော်ခြင်း စသည့်တာဝန်များကို ထမ်းဆောင်ကြရပါသည်။

ယဇ်ပလ္လင်အမှုဆောင်သိက္ခာကို ခံယူကြသည့် ကိုရင်များသည် ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ၊ အထူးသဖြင့် မတ္တားယဇ်ပုဏ္ဏားခြင်းအမှုတို့၌ ဦးပဉ္စင်းနှင့် ရဟန်းတို့အားကူညီပေးခြင်း၊ လိုအပ်သလို ကိုယ်တော်မြတ်ပေးဝေခြင်း၊ ဘာသာတူများ ကိုယ်တော်မြတ်ကို ဖူးမျှော်နိုင်ရန် ကိုယ်တော်မြတ် ဝိမာန်တော်မှာ ပင့်ဆောင်ပေးခြင်းနှင့်ပြန်လည်ပို့ဆောင်ပေးခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားများအတွက် တရားထောက်များအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် ဆင်းရဲသားများ၊ မကျန်းမာသော ဘာသာဝင်များအား ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်ပေးခြင်း၊ စသည့်တာဝန်များကိုဆောင်ရွက်ကြရပါသည်ဟု သိရှိရပါသည်။

Photos & News- Pinky

## အခြေခံမီဒီယာသင်တန်းပြုလုပ်



တောင်ကြီးသာသနာ လူထုဆက်သွယ်ရေး (Signis) မှ ပြုလုပ်သော အခြေခံ

မီဒီယာသင်တန်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ

တောင်ကြီးမြို့၊ ဂနိုင်းရေးရပ်ကွက်၊ စိန်အန်ထော်နီကျောင်းတွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ တိုက်နယ်အသီးသီးမှ လူငယ်မောင်မယ်များ ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ လူငယ်များ သတင်းအရေးအသား တတ်လာစေရန်၊ Social Media ကို အကျိုးရှိရှိ အသုံးပြုတတ်စေလာရန်နှင့် သတင်းတစ်ပုဒ်ကို အမှားအမှန်ခွဲခြား သိမြင်လာစေရန် ဖြစ်သည်ဟု TCYC / OSC Director မှ အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။

သင်တန်းပထမနေ့ ၁၃ ရက်နေ့တွင် သံလွင်သွေးချင်း သတင်းဂျာနယ် အယ်ဒီတာဖြစ်သော ဆရာမဒေါ်မြဝန်းရံက အခြေခံသတင်းရေးသားနည်း၊ သတင်းယူနည်း၊ မီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးနှင့်

Facebook ကို မှန်ကန်အကျိုးရှိစွာ အသုံးပြုရန် နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့သည်။

၁၄ ရက်နေ့တွင် Mong Pan Youth အဖွဲ့မှ ကိုမျိုးလှိုင်ဝင်းက မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်း၊ ဖုန်းဖြင့် ဗွီဒီယိုဖန်တီး ပြုလုပ်ခြင်းနှင့် ဓါတ်ပုံတစ်ပုံ၏ အရည်အသွေးကောင်းမွန်လာစေရန် တည်းဖြတ်ပေးခြင်းကို အခြေခံမူဝါဒ လက်တွေ့နှင့်တကွ သင်ကြားပေးခဲ့သည်။

ထို့နောက် ၁၅ ရက်နေ့ နံနက်တွင် တောင်ကြီးသာသနာ ဆရာတော် Basilio Athai က လူငယ်မတ္တားကို ဦးဆောင်ပူဇော်ပေးသွားခဲ့သည်။ မတ္တားအပြီး၌ ဆရာတော်ဘုရားသည် လူငယ်များနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။

OSC TGI

### သမ္မာကျမ်းစာဦးဆောင်သူများသင်တန်း

#### အစောဆုံး

သမ္မာကျမ်းစာ ဦးဆောင်သူများ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ ဘုန်းတော်ကြီး Fr. Saw Bosco မှ ဦးဆောင်ပြီး ဘာသာဝင်များအတွက် ဘားအံသာသနာ သိမ်ဆိပ်တိုက်နယ်၌ ကျင်းပပေးခဲ့သည်။

ဘားအံသာသနာ ကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr. William လှမြင့် ဦး၊ ပုသိမ်သာသနာ ကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr. Augustine အောင်စိုး နိုင်နှင့် Sr Sofia Hnin Hnin တို့မှလည်း

ပါဝင်ကူညီပို့ချပေးခဲ့သည်။ သင်တန်း ပါဝင်တက်ရောက်သူ ၄၀ ဦးခန့်ရှိပြီး ဘားအံ၊ ဖာပွန်၊ ထုံးဘိုကျွေ၊ သထုံ၊ သိမ်ဆိပ်၊ မြဝတီ တိုက်နယ်များမှ လာရောက်ပါဝင်ခဲ့သည်။

သင်တန်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၅ မှ ၂၉ အထိ ကျင်းပခဲ့သည်။ ဤသင်တန်း၌ ပါဝင်သောသူများသည် မိမိတို့ရပ်ရွာများတွင် ကျမ်းစာဝေမျှခြင်းများကို ဦးဆောင်ကျင်းပနိုင်ကြရန်ရည်ရွယ်ကျင်းပခဲ့ပါသည်။

Biblical Pastoral Ministry, Myanmar



#### ကျောင်းစဉ်

ကျိုင်းတုံသာသနာ ဓမ္မ ဆရာ/မ များအတွက် သမ္မာကျမ်းစာဦးဆောင်သူများ သင်တန်းကို စက်တင်ဘာလ ၂၀ မှ ၂၄ အထိ ကျိုင်းတုံ သာသနာ ရာပြည့်ဆောင်တွင်ပြုလုပ်ခဲ့ပါသည်။

သင်တန်းသို့ ဓမ္မ ဆရာ/မ များ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်းရုံးတာဝန်ခံ Fr. စောဘော်စကို၊ ကျိုင်းတုံသာသနာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်း ရုံးတာဝန်ခံ Fr. Alfred ဂျေ၊ Sr. ဆိုဖီယာ နှင်းနှင်း နှင့် Sr Rose မေရီ မှ ပို့ချပေးခဲ့ပါသည်။

သင်တန်း ပါဝင်တက်ရောက်သူများမှလည်း သင်တန်းတက်ရောက်ရသည့်အတွက် သူတို့၏ ရင်တွင်းခံစားချက်များကို

ယခုကဲ့သို့ ပြောပြခဲ့ပါသည်။

ဦးကျိုးဇက်မူရယ်က "ဒီသင်တန်းကို တက်ရောက်ခွင့်ရတာ ဘုရားသခင်ကိုကျေးဇူးတင်တယ်။ သင်တန်းစတင် ညနေမှာကြည့်လိုက်တော့ ကိုယ့်သားသမီး၊ မြေး၊ မြစ်အရွယ်တွေပဲဆိုတော့ စိတ်ထဲမှာတစ်မျိုး ဖြစ်သွားတယ်။ နောက်နေ့မနက် ကမ္မဋ္ဌာန်းရှု၊ ပလ္လင်တင်တဲ့အခါ အရမ်းခံစားရတယ်။ ကျွန်တော့် နှလုံးသားမှာတကယ်ကိုထိတွေ့ပြီး အော် ဘာပဲဖြစ်ဖြစ် ငယ်ရွယ်သူတွေနဲ့ တက်ရလည်း ဘာမှ မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုနိမ့်ချစွာနဲ့ တက်ရောက်ခဲ့ပါတယ်။ ကျွန်တော့်အတွက် အများကြီး အကျိုးရှိပါတယ်။ ခံစားရလွန်းလို့ မျက်ရည်တောင်ကျမိတယ်။ သင်တန်းတွေအများကြီး တက်ရောက်ခဲ့ပေမယ့် ဒီလောက်မခံစားခဲ့ဘူး။ ဒီသင်တန်းကိုတက်ရောက်ခြင်းဖြင့် အသိတရားတွေပိုပြီး ရလာသလို ကိုယ့်ကိုယ်ကို

လည်း ပိုပြီးသိနားလည်လာရတယ်။ ကျွန်တော့်ရဲ့ နေရာဒေသကို ပြန်ရောက်တဲ့အခါ နှုတ်တော်ထွက် စကားကိုမသိသေးသောသူများထံသို့ ပြန်လည် ဝေမျှခြင်းတွေလုပ်ဆောင်ပုံမယ်လို့ပြောချင်ပါတယ်။" ဟုပြောခဲ့ပါသည်။

ဆရာဦးကျော်အဲကလည်း "ကျွန်တော် အခြားသင်တန်းတွေ အများကြီးတက်ခဲ့ပေမယ့် ဒီသင်တန်းလောက် မခံစားခဲ့ဘူး။ အရသာအရှိဆုံး သင်တန်းတစ်ခုပဲ။ ဘာကြောင့်လဲဆိုရင် ဒီသင်တန်းမှာ ကျမ်းစာဖတ်ပြီး သရုပ်ဆောင်တာ ပြီးရင်ခံစားမှုတွေကိုပြန်ပြီး ဝေမျှတာတွေဟာ ဟိုးအရင်ကထဲက ကျွန်တော်ဖြစ်စေချင်ခဲ့တာတွေ၊ မျှော်မှန်းထားတာတွေ ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဒီလိုမျိုးဖြစ်စေချင်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်ခဲ့ပါပြီ။ အခုမှလက်တွေ့ပါဝင်ခွင့်ရလို့ ကျွန်တော်အ

ရမ်းဝမ်းသာပါတယ်။ သင်တန်းပြီးလို့ ကျွန်တော်တို့ဒေသကိုပြန်ရောက်ရင် ကျွန်တော့်အဖော်ဓမ္မဆရာတွေနဲ့ဦးဆောင်ပြီး ဘာသာတူ များကို သင်တန်းအတွေ့အကြုံတွေအားလုံး ပြန်လည်ဝေမျှသွားပါမယ်။" ဟု ပြောပြခဲ့ပါသည်။

သင်တန်းကို ပထမဆုံးအကြိမ် တက်ရောက်ပါဝင်ခဲ့သူဇော်လီဘက်နာလော၊ ကျိုင်းတုံသာသနာကလည်း "ဒီသင်တန်းကို ပထမဆုံးအကြိမ် တက်ရောက်ရခြင်းပါ။ ကျမ်းစာသင်တန်းကို တစ်ခါမှ မတက်ဖူးတော့ စစတက်ခြင်းမှာ ရင်တွေအရမ်းတုန်ပါတယ်။ ကျမ်းစာဝေမျှခြင်းပြုလုပ်တဲ့အခါမှာတော့ ဆရာကြီးတွေရဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေလည်းယူရပါတယ်။ ဒီသင်တန်းမှာ ကိုယ့်ဘဝအတွက် ဘယ်လိုအဓိပ္ပာယ်ရှိအောင်၊ ရှေ့ဆက်ပြီး ဘယ်လိုကောင်းအောင် နေထိုင်ရမလဲဆိုတဲ့ သင်ခန်းစာတွေအများကြီးရရှိခဲ့တယ်။ သင်တန်းမှာ သခင်ခရစ်တော်ရဲ့ "နောက်ဆုံးတရားစီရင်ခြင်း" အကြောင်းကို ကမ္မဋ္ဌာန်းရှုပြီး နောက် ဒုက္ခရောက်နေသူများအတွက် အထူး ဆုတောင်းပေးပြီး ကူညီချင်တဲ့စိတ်တွေ ပိုမိုကြီးမားလာခဲ့ပါတယ်။ ဒီသင်တန်းဟာ ကျွန်မ ဘဝအတွက်အဓိပ္ပာယ်ရှိပြီး ဒီထက်ပိုကောင်းအောင်ကြိုးစားချင်စိတ်တွေလည်း ဖြစ်ခဲ့ပါတယ်။" ဟု သူတို့၏ရင်းတွင်းခံစားချက်အသီးသီးကို ပြောပြခဲ့ကြပါသည်။

၎င်းသင်တန်းသည် အခြေခံကျမ်းစာသင်တန်း တက်ရောက်ပြီးသူများကိုသာ ပို့ချပေးသော သင်တန်း ဖြစ်ကြောင်း ဖာသာရ် ဘောစကို စောလားထူးထံမှ သိရှိရပါသည်။

CBCM-Bible Commission



စိပ်ပုတီး စိပ်ခြင်းဆိုသည်မှာ ခရစ်တော်၏ ဘဝဖြစ်စဉ်ကို ထောက်ရှုဆင်ခြင်ပြီး အဓိမယ်တော်ထံ အပြစ်သည်များအတွက် ကြားဝင်ဖျန်ဖြေဆုတောင်းပေးပါရန် အသနားခံခြင်းဖြစ်ပါတယ်



# မြန်မာပြည်တက်သလစ်အသင်းတော်အတွက် ရဟန်းအသစ်ကိုးပါးထပ်မံရရှိခြင်း

၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့ နံနက် (၈:၀၀) နာရီကစီမံမေရီ တက်သီဒြယ် ဘုရားကျောင်းတော်ကြီး၌ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ခြောက်ပါးနှင့် ယေရူးဇာလဲအသင်းဂိုဏ်းမှ သုံးပါးတို့သည် ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးကာဒီနယ် ချားလ်စ်ဘိုလက် တော်မှ ဦးပဉ္စင်းကြီးကိုးပါးသည် ထာဝရရဟန်း သိက္ခာခံယူခြင်း မေတ္တာတရားတော် မြတ်ကိုကျင်းပခဲ့ပါသည်။



© RVA Myanmar Service

သိက္ခာတင်အခမ်းအနားသို့ ဆရာတော်ကြီးလေးပါး၊ ယေရူးဇာလဲ အသင်းဂိုဏ်း အကြီးအကဲဘုန်းတော်ကြီး၊ ရန်ကုန်သာသနာမှ ဘုန်းတော်ကြီးများ၊ အသင်းဂိုဏ်းအသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ၊ မိဘဆွေမျိုးများနှင့် ဘာသာတူ ဓမ္မ မိတ်ဆွေများသည် ကာသီဒြယ်ကျောင်း ဝင်းအပြည့်အလျှံ ပါဝင် တက်ရောက်ခဲ့ပါသည်။

သိက္ခာတင် အခမ်းအနား၌ ကာဒီနယ်ချားလ်စ်ဘိုလက် သိက္ခာခံယူမည့် ဦးပဉ္စင်းကြီးများ၊ နောက်ဖြစ်လာမည့် ရဟန်းတော်များနှင့် ယခုလက်ရှိ ရဟန်းတော်များအား လုံးအတွက် ရဟန်းတစ်ပါး နေထိုင်ရမည့် ဘဝအသက်တာအကြောင်းကို ဩဝါဒတရားရေးအေးတိုက်ကျွေးရာ၌ "ရဟန်းတော်များဟာမိမိတို့ရဲ့ ဘာသာဝင်သုံးများကို သစ္စာရှိရှိ၊ အကျိုးရှိရှိအစေခံရန်လိုကြောင်း၊ ရဟန်းတစ်ပါးရဲ့ ခွန်အားနဲ့အစွမ်းဟာသခင်

ယေရူးနဲ့ ဆက်နွယ်မှုပေါ်မှာ မူတည်နေကြောင်း၊ နေ့စဉ်သခင်ဘုရားကို လေးလေးနက်နက်နဲ့ဆာဝတ်ခြင်းဟာ ရဟန်းတစ်ပါးရဲ့ ခေါ်တော်မူခြင်းကြောင်း၊ ရဟန်းမင်းကြီးက ရဟန်းဘုန်းတော်ကြီးတွေ ညအချိန်အိပ်ယာမဝင်ခင် ကိုယ့်ရဲ့တစ်နေ့တာ အဆုံးသတ်ဟာ အွန်လိုင်းပေါ်မှာပဲ အဆုံးသတ်နေသလား၊ ဘုရားသခင်နဲ့ အဆုံးသတ်သလားဟု မေးထားကြောင်း၊ သခင်ယေရူးနဲ့ အနီးကပ် နီးနီးကပ်ကပ်ရှိဖို့ ပြောကြားကြောင်း၊ သခင်ဘုရားနဲ့ လန်းလန်းဆန်းဆန်းဆက်နွယ်နေတဲ့ ရဟန်းတစ်ပါးဟာ သခင်ဘုရားမြင်သလို မြင်နိုင်ကြောင်း၊ သခင်ဘုရားချစ်သလို ချစ်နိုင်မည့်အကြောင်း၊ ထိုသို့ဖြစ်နိုင်ရန်အတွက် သခင်ယေရူးနဲ့အတူ ဆုတောင်းခြင်းနဲ့ ရင်းနှီးမှုမှာဖြစ်လာနိုင်

သည့်အကြောင်းကိုမြွက်ကြားခဲ့ပါသည်။ ဆက်လက်ပြီးလည်း ကာဒီနယ်ချားလ်စ်ဘိုလက် ရဟန်းတစ်ပါးဟာသိုးထိန်းအစစ်ဖြစ်ဖို့ရန် လိုအပ်သည့်အရာမှာ စီမံခန့်ခွဲတာထက် အပြင်လောကထဲသို့ ကိုယ်တိုင် သွားပြီးလူတွေနဲ့ မိမိတို့သိုးတွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့လိုကြောင်း၊ အထူးသဖြင့် ပျောက်ဆုံးနေတဲ့၊ ဝေးလံနေတဲ့သိုးတွေဆီ ကိုသွားဖို့ရန်တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးလည်း ရဟန်းတစ်ပါးဟာ ရုံးခန်းထဲ၌ ထိုင်နေပြီး ကွန်ပျူတာပဲ ကိုင်နေသည့် ရဟန်းတစ်ပါးဟာတကယ့် သိုးထိန်းဖြစ်မလားဟုလည်း ပြောကြားခဲ့ပါသည်။ ရဟန်းတစ်ပါးရဲ့ ဩဇာအာဏာသည်ထိုရဟန်း၏ အစေခံအမှုထမ်းမှုပေါ်မှာမူတည်နေကြောင်း၊ အဆင်းရဲဆုံးသူများ၊

ခွန်အားအချိန်ဆုံးသူများ၊ အရေးမကြီးဆုံးသူများ၊ အမေ့ခံပုဂ္ဂိုလ်များ၊ အဆင်းရဲဆုံးပုဂ္ဂိုလ်များအား ဂရုစိုက်ပေးခြင်း၊ ကာကွယ်ပေးခြင်းများသည်သာ ရဟန်းတစ်ပါး၏ ဂုဏ်သိက္ခာ ဖြစ်သည့်အကြောင်းကို မြွက်ကြားခဲ့ပါသည်။ ဆက်လက်ပြီးလည်း ရဟန်းတစ်ပါးဟာမိမိရဲ့ သက်သောင့်သက်သာအချိန်နဲ့ နေရာကိုတွေ့ကိုကျော်လွှားပြီးအဆင်းရဲဆုံးသူများ၊ ဘေးဖယ်ခံရသူများ၊ ပထုတ်ခံရသူများကိုအရေးပေးနိုင်ကြသည့် ရဟန်းတော်များဖြစ်ဖို့ရန်လိုအပ်ကြောင်းများကို သိက္ခာတင်အခမ်းအနား၌ ဩဝါဒတရားပေးရင်း တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ "

အဲ့ဒီနောက် သိက္ခာတင်အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပြီး ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ဦးပဉ္စင်းကြီး Peter Selvamသိန်းစိုး၊ ဦးပဉ္စင်းကြီး Philip Kulenthe Than Tint၊ ဦးပဉ္စင်းကြီးRafealထွန်းထွန်း၊ ဦးပဉ္စင်းကြီး Sylvester သာဆူး၊ ဦးပဉ္စင်းကြီး John ဇော်မင်းထွန်း၊ ဦးပဉ္စင်းကြီး Paulလင်းထွန်းတို့နှင့် ယေရူးဇာလဲ အသင်းဂိုဏ်းဝင်များဖြစ်သော ဦးပဉ္စင်းကြီး Cyril နေမျိုးထက် (SJ)၊ ဦးပဉ္စင်းကြီး Pius သန်းနိုင်လင်း(SJ)၊ ဦးပဉ္စင်းကြီး Joseph ဇော်ထွန်း (SJ) တို့ ကိုးပါးသည် ထာဝရ ရဟန်းတော်များအဖြစ်သို့ ရောက်ရှိခဲ့ကြပြီး သိက္ခာတင်အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Photo & News: Pinky(Mdy-Osc)

# မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ ဒုတိယကြိမ်မြောက် ဝတ်စောင့်ခြင်းနှင့် မွမ်းမံသင်တန်း



Focolare Movement အဖွဲ့အစည်းမှ နှစ်စဉ်ပြုလုပ်ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ ဝတ်စောင့်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းအကြောင်း တရားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ထိ တောင်ကြီး ကက်သလစ်သာသနာ တောင်ကြီးမြို့ အောက်မေ့ဖွယ်မွှာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မှ ရဟန်းတော်များ ၅၉ ပါး တက်ရောက်ပါဝင်ကြပါသည်။ ၁၀ ဂုဏ်နေ့တွင် Fr. Joseph Braga က Who can separate us from the love of Christ? ( Rm: 8:35)၊ God's Love: Transforming Gift to Humanity နှင့်ဆိုင်သော နှုတ်ကပတ်တရားကို ဝေငှပို့ချပေးခဲ့ပါသည်။ တစ်နေ့တာ ပို့ချသောအကြောင်းအရာများကို အုပ်စုလိုက် ဆွေးနွေးခြင်း၊ ပြန်လည်ဝေမျှခြင်းကိုလည်း ပြုလုပ်ခဲ့ကြပြီး ညနေ ၆:၃၀ တွင် တောင်ကြီးဂိုဏ်းချုပ်

သာသနာ ဆရာတော် Basilio Athai မှ မေတ္တာတရားတော်မြတ်ကို ဦးဆောင်ပူဇော်ခဲ့ပါသည်။ ၁၂ ရက်နေ့မှာ Pope Francis and the Church အကြောင်းကို Bishop Bobet Mallari မှ ပို့ချပေးခဲ့ပါသည်။ ထို့နောက် Living Communion in the Parish အကြောင်းတရားကို အုပ်စုလိုက်ဆွေးနွေးအဖြေရှာခြင်းကိုလည်း ပြုလုပ်ခဲ့ကြပြီး ညနေ ၆:၃၀ တွင် Bp. Mallari မှ မေတ္တာ

တရားတော်မြတ်ကို ဦးဆောင် ပူဇော်ခဲ့ပါသည်။ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ရဟန်းတော်များဝတ်စောင့်ခြင်းနှင့် မွမ်းမံခြင်းအစီအစဉ်ကို မေတ္တာတရားတော်မြတ်နှင့် ပိတ်ခဲ့ပြီး နေ့လည်ပိုင်းတွင် သာသနာအသီးသီးမှ ရဟန်းတော်များ မိမိသာသနာမြေသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

TGI-OSC



# ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အာဖရိက သုံးနိုင်ငံ ခရီးစဉ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင် သူ မြတ်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ အာဖရိကတိုက် မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မော်ရစ်ရှပ် သုံး နိုင်ငံသို့ သို့ တမန်တော်ခရီးစဉ် ကြိုဆိုခဲ့သည်။ ဤခရီးစဉ်သည် ပုပ် ရဟန်းမင်းကြီး၏ ၃၁ ကြိမ်မြောက် တမန်တော် ခရီးစဉ်ဖြစ်ပြီး အာဖရိက တိုက်သို့ လေးကြိမ်မြောက် သွားရောက် ခြင်း ဖြစ်သည်။

သူ၏ခရီးစဉ်မတိုင်မီ အကြို သ တင်းစကားကို ထိုနိုင်ငံသုံးပေါ်တူဂီ ဘာ

သာဖြင့်ပို့ဆောင်ထား ခဲ့ ပြီးဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက "သင်တို့ အား လုံးအတွက် ကျွန်ုပ်ဆုတောင်း ပါ သည်။ စစ်မှန်၍တည်တံ့သော ငြိမ်းချမ်း ခြင်းကို ပေးပိုင်သည့် ထာဝရ ဘုရား သခင်သည် မိုဇမ်ဘစ် အပါအဝင် အာ ဖရိက တစ်ခွင်လုံး၌ အေးချမ်း ပြေငြိမ်း ခြင်း စိုးမိုး စေတော်မူပါမည့်အကြောင်း ကျွန်ုပ်နှင့်အတူဆုတောင်းကြပါ" အစရှိ သည့် သတင်းစကားများ ပြောကြား သည်။



ပုပ်ရဟန်းမင်းကြီးသည် ရောမမြို့မှ ၁၀ နာရီကျော်ကြာ ပျံသန်းပြီး မိုဇမ်ဘစ်နိုင်ငံ မပူတိုမြို့သို့ စက်တင်ဘာလ ၄ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီ ကျော်တွင် ဆိုက်ရောက်ခဲ့သည်။



ပုပ်ရဟန်းမင်းကြီးသည် စက်တင်ဘာလ ၅ ရက် နေ့တွင် အစိုးရအဖွဲ့ဝင်များ သံတမန်များ နှင့် လူမှုရေး အသင်းအဖွဲ့များအား တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းနှင့် ငြိမ်းချမ်းခြင်း အလေ့ အထများ တည်ဆောက်ကြရေး မိန့်ခွန်းပေးခဲ့သည်။



ပုပ်ရဟန်းမင်းကြီးသည် စက်တင်ဘာလ ၅ ရက် နေ့တွင် ဘာသာပေါင်းစုံမှ လူငယ်များနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။ လူငယ်များအား ငြိမ်းချမ်းရေးလမ်းစဉ်ကို ဝမ်းမြောက်ပျော်ရွှင်စွာ လျှောက်လှမ်းကြရန် မှာကြားခဲ့သည်။



ပုပ်ရဟန်းမင်းကြီးသည် မိုဇမ်ဘစ်နိုင်ငံ၏ ကက်သလစ် ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဘရာသာရီ၊ စစ္စတာများ၊ ရဟန်းဖြစ်သင်ကျောင်းသားများ နှင့် ဓမ္မဆရာ/ဆရာမ များအား မပူတိုမြို့ရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် ကာသီဒြယ် ဘုရားကျောင်းတော်ကြီးတွင် တွေ့ဆုံခဲ့သည်။  
ပုပ်ရဟန်းမင်းကြီးက မယ်တော်သည် ဇလီဘာကီအား အကူအညီပေးရန် လမ်းမပေါ် လျှောက်ကာသွားရောက်ခဲ့သကဲ့သို့ မိုဇမ်ဘစ် ကက်သလစ်ဘာသာနာတော်သည်လည်း လိုအပ်နေသူများထံ ရဲဝံ့စွာသွားကြရန် တိုက်တွန်းအားပေးခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံသို့ ၂ ရက်တာ လည်ပတ်ခြင်း၏ အထွဋ်အထိပ်မှာ စက်တင်ဘာလ ၆ ရက် နေ့တွင် လူထု ပရိတ်သတ် ၆ သောင်းခန့် နှင့် ကျင်းပသော မစ္စားပူဇော်ခြင်းဖြစ်သည်။ မိုဇမ်ဘစ် နိုင်ငံသည် ၁၉၇၇ မှ ၁၉၉၂ အထိ ပြည်တွင်းစစ်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည်။ သူ၏ဩဝါဒတွင် ပုပ်ရဟန်းမင်းကြီးက ရန်သူကို ချစ်ပါ ဆိုသည့် အမှာစကားကို သမ္မာကျမ်း စာတွင် ပါရှိသည်အတိုင်း မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြန်လည် ရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် ကျိုးစား လုပ်ဆောင်ကြရန်လည်း မှာကြားခဲ့သည်။ ထို့အပြင် သနားကြင်နာခြင်းပါရမီကို လျစ်လျူရှုထားသော ကမ္ဘာလောကကြီးထဲတွင် အချင်းချင်း ချစ်မေတ္တာထားရှိကြခြင်းဖြင့် ခွဲခြားခြင်းနှင့် အကြမ်းဖက်မှုကို တွန်းလှန်ရန် နည်းလမ်းပြခဲ့သည်။ ခရစ်တော်ကဲ့သို့ ငြိမ်းချမ်းခြင်းကို သနားကြင်နာခြင်းဖြင့် ဖော်ဆောင်ရန် မျှော်လင့်ခြင်းကို ဆုပ်ကိုင်ထားကြရန်နှင့် မည်သည့်အခါမျှ မျှော်လင့်ခြင်းကို လုယူသွားခွင့် မပြုရန် မှာကြားခဲ့သည်။



ပုပ်ရဟန်းမင်းကြီးသည် မာဒါဂါစကာ နိုင်ငံသို့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်လာခဲ့သည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးသည် အစိုးရဖွဲ့ဝင် များ၊ သံတမန်များနှင့် လူမှုအဖွဲ့စည်း များအား မိန့်ခွန်းပြောခဲ့ပြီး၊ အထိမ်းအမှတ် သစ်ပင် အား သမ္မုနှင့်အတူ အတူ စိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဘာဝနာ စီးဖြန်းခြင်းအတွက် ဆက်ကပ်ထားသော သီလရှင်ကျောင်းသို့ သွားရောက်ကာ သီလရှင်များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ လူငယ်များနှင့် သီးခြားတွေ့ဆုံစဉ် ခရစ်တော်နှင့် အကျွမ်းတဝင်ရှိရင်း နီးစပ်သောညီအစ်ကို မောင်နှမတို့ အားလည်း ချစ်ခင်ရန်လိုကြောင်းနှင့် အစဉ်အမြဲ တက်ကြွမှုရှိကြရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အတူ ဘုန်းတော်ကြီးများ သူတော်စင်များနှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် တစ်သန်းခန့်ရှိသော လူအုပ်ကြီးနှင့်အတူ မစ္စားပူဇော်ကာ သူ၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ သူ၏ဩဝါဒတွင် ပုပ်ရဟန်းမင်းကြီးက ခရစ်တော် နောက်လိုက်သည့်အခါတွင် စိန်ခေါ်မှုများ အမှန်တကယ် ရှိကြောင်း သတိပေးခဲ့သည်။



ပုပ်ရဟန်းမင်းကြီးသည် သူ၏အာဖရိက နောက်ဆုံးနိုင်ငံဖြစ်သည့် မော်ရစ်ရှပ်သို့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ လူဦးရေ ၁.၃ သန်းသာရှိသော နိုင်ငံတွင် ခရစ်ယာန်များက ၃၀%ရှိပြီး အများစုမှာ ကက်သလစ်ဘာသာဝင်များဖြစ်သည်။



လူထုပရိတ်သတ် တစ်သိန်းကျော်ပါဝင် တက်ရောက်သော မစ္စားတရားတော်မြတ်ကို ၁၉၉၉ခုနှစ်က ရဟန္တာ ဂျွန်ပေါလ် ၂ ဟောကြားခဲ့သော နေရာ ငြိမ်သက်ခြင်း၏ဘုရင်မ တောင်ကုန်းတွင် ပူဇော်ခဲ့သည်။ ထိုနေရာကို ၁၉၄၀ ခုနှစ်က တည်ဆောက်ခဲ့သည်။ မစ္စားတရားတွင် ပုပ်ရဟန်းမင်းကြီးက မင်္ဂလာတရား ရှစ်ပါးသည် ခရစ်ယာန်တို့၏ အမှတ်လက္ခဏာ ဖြစ်ကြောင်း သွန်သင်ခဲ့သည်။ မော်ရစ်ရှပ်ရှိ ကက်သလစ်ဘာသာဝင် များအား ဝမ်းမြောက်ပျော်ရွှင်သော ခရစ်ယာန်များ ဖြစ်ကြရန် နှိုးဆော်ခဲ့သည်။ သို့မှသာအခြားသူများသည်လည်း ဤရွှင်လန်းခြင်းကို လိုချင်ကြပေလိမ့်မည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

### စတုတ္ထအကြိမ် မူကြိုဆရာ/မများသင်တန်းပြုလုပ်ခြင်း

ဟားခါးသာသနာ၊ ကရုဏာ-ဟားခါး(KMSS)၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းမှ ECCD (Early Childhood Care and Development) ဦးဆောင်မှုဖြင့်စတုတ္ထအကြိမ် မူကြိုဆရာ/မများသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ(၁) ရက်နေ့အထိ ဟားခါးသာသနာ ဆရာတော်ကျောင်းတိုက် အစည်းအဝေးခန်းမ၌ ပြုလုပ်လျက်ရှိပါသည်။

သော ပို့ချမှုများကိုဦးစားပေးပြုလုပ်လျက်ရှိခဲ့ပါသည်။ ယခုအပတ်တွင်မူ TOY MAKING လို့ခေါ်တဲ့ ကစားစရာပြုလုပ်နည်းခေါင်းစဉ်နှင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်ပါသည်။ ကလေးတွေက ကစားတဲ့နေရာမှာအသုံးပြုသော ပစ္စည်းကိရိယာများ ပြုလုပ်နည်းဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်” ဟု ECCD Project Officer Anthony Ngun Kung မှ OSC ကိုပြောပြပါသည်။



ယခုအပတ် သင်တန်းအတွက် လောင်း၍ပြောပြပါသည်။ ရန်ကုန်မှ ပညာရှင်များဖြစ်သော Thet Yu Win နှင့် Kim Hau တို့ကိုလည်း သင်တန်းပို့ချသူအဖြစ် ခေါ်ထားလျက်ရှိကြောင်း ထပ်သတင်းပေးသူ- Norbert Ca Ling OSC

ယခုနှစ် သင်တန်းသို့ ဟားခါးရုံး၊ မတူပီရုံး၊ ရေဇာရုံး၊ ဖလမ်းရုံးနှင့်ချောင်းခွဲရုံးတို့မှ မူကြိုဆရာ/မများ၊ မူကြိုကလေးများကိုတာဝန်ယူသူသီလရှင်များစုစုပေါင်း(၄၀)ကျော် တက်ရောက်ကြပါသည်။ “ယခုအကြိမ်ဟာ စတုတ္ထ အကြိမ်မြောက် သင်တန်းပေးပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ မူကြိုကလေးများအတွက်ဆိုရင် မိဘများအတွက် လိုအပ်

ECCD သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်များတွင် မူကြိုကျောင်း(၂၅)ကျောင်းကို ပံ့ပိုးနိုင်ခဲ့ပြီးအဆိုပါကျောင်းများမှ မူကြို ဆရာ/မများနှင့် တာဝန်ယူအုပ်ချုပ်သူ သီလရှင်များ အပါအဝင် စုစုပေါင်း(၄၀)ကျော်တို့အား သင်တန်းပေးနေခြင်းဖြစ်ပါသည်။

### မော်လမြိုင်ဂိုဏ်းအုပ်သာသနာ သာသနာလုံးဆိုင်ရာ PMS Director နှင့် ရုံးအဖွဲ့ ထားဝယ်ရုံးမှ ကလေးသူငယ်များနှင့်တွေ့ဆုံ

မော်လမြိုင် ဂိုဏ်းအုပ်သာသနာ သာသနာလုံးဆိုင်ရာ PMS Director Fr. Chit Kaung နှင့်ရုံးအဖွဲ့သည် စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ထားဝယ်ရုံးမှကလေးသူငယ်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

သူငယ် (၅၅)ဦးနှင့်လည်းကောင်း၊ စက်တင်ဘာလ (၁၇)ရက်နေ့တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာရှိ သံတာအာနား ဘုရားကျောင်းတွင် ကလေးသူငယ် (၈၀)ဦးနှင့်လည်းကောင်း သွားရောက်တွေ့ဆုံကာ ကလေးသူငယ်များနှင့်အတူ မွှားတရားပူဇော်ခြင်း၊ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ အသင်းဖွဲ့စည်းခြင်းနှင့် ၂၀၁၉ အောက်တိုဘာလ (အထူးသာသနာပြုလ) ၏ခေါင်းစဉ် Baptised and Sent အကြောင်းကို ဝေမျှဟောပြောခြင်းများကိုပြုလုပ်ခဲ့သည်။



ဒါရိုက်တာနှင့်အဖွဲ့သည် စက်တင်ဘာလ (၁၃)ရက်နှင့် (၁၄)ရက်တွင် ထားဝယ်မြို့ရှိ ဝမ်းနည်းခြင်းမယ်တော်သခင်မဘုရားကျောင်းတွင် ကလေးသူငယ် (၇၉)ဦးနှင့်လည်းကောင်း၊ စက်တင်ဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာရှိ စိန်ဖရန်စစ်ဇေးမီးယားဘုရားကျောင်းတွင် ကလေး

Fb-Missionary Chilhood

### CBCM - PMS ရုံးမှတာဝန်ရှိသူများ ဖာပွန်မြို့နယ်ရှိ စိန်ထရေဇားဘုရားကျောင်းသို့ သွားရောက်ကာ ကလေးသူငယ်များနှင့်တွေ့ဆုံ



ဘားအံဂိုဏ်းအုပ်သာသနာ၊ သာသနာပြု ကလေးသူငယ်များ အသင်း၏ ဒါရိုက်တာဘုန်းတော်ကြီး Fr. Xavier ၏ ဖိတ်ကြားချက်ဖြင့် CBCM - PMS ရုံးမှတာဝန်ရှိသူများသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖာပွန်မြို့နယ်ရှိ စိန်ထရေဇားဘုရားကျောင်းသို့ သွားရောက်ကာ ကလေးသူငယ်များနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

နှင့် ကလေးသူငယ်များ အတူယူကျင့်ကြံဖို့ ရန်အတွက် ရဟန္တာ JOSE အကြောင်းတို့ကို ဝေမျှခဲ့ပြီး၊ ညနေပိုင်းတွင် ကမ္ဘာ့တိုက်ကြီး ငါးတိုက်မှ သာသနာပြုနေသော သာသနာပြုများနှင့် ကမ္ဘာ့လူသားအားလုံးအတွက် သာသနာပြုနိမိတ်ပေးရေး စိပ်ပုတီးစိပ်ကာဆုတောင်းပေးခဲ့ကြသည်။ တောင်ပေါ်ဒေသကရင်တိုင်းရင်းသားကလေးသူငယ် ၂၀၀ ကျော်တက်ရောက်ခဲ့သည်။

Fb-Missionary Chilhood

PMS ရုံးအဖွဲ့သည် ကလေးသူငယ်များနှင့်တွေ့ဆုံစဉ် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များအကြောင်း

ကလေး သူငယ်တို့အား ငါ့ထံလာကြပါစေ။ သူတို့ကို မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည်ဤကဲ့သို့သော သူတို့၏ နိုင်ငံဖြစ်၏ မာတေးဦး ၁၉:၁၄

### မယ်တော်မွေးနေ့ပွဲတော်ကျင်းပ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ပုသိမ်သာသနာ စိန့်ပီတယ်ကယ် သီခြယ်ဘုရားကျောင်းတော်၌ မယ်တော် မွေးနေ့မှာ မယ်တော်အား မြို့တွင်းစိတန်း လှည့်လည်ခြင်းနှင့် မယ်တော်မိစ္ဆားကို ပြု လုပ်ခဲ့ပါသည်။

မယ်တော် စိတန်းလှည့်လည်ခြင်း ကို စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်စတင်ခဲ့ပါသည်။ မြို့တွင်း သို့ မယ်တော်အား စိတန်းလှည့်လည်ခြင်း တွင် မရမ်းချောင်း သုံးပွင့်ဆိုင်အဖွဲ့မှ ဗိုလ် ဂွေများတီးမှုတ်ခြင်း၊ မယ်တော်ရဲ့သမိုင်းကို ကြေညာပြောခြင်းနှင့် စိပ်ပုတီးစိပ်ခြင်းများ ကို ပြုလုပ်ကြပါသည်။ စိတန်းလှည့်လည် ခြင်းအပြီးတွင် မယ်တော်ဂူ၌ စုရုံးကြပြီး

မယ်တော်လစ်တနီရွတ်ဆိုခြင်း၊ ဆုတောင်း လွှာများအား မီးရှို့ခြင်း၊ မယ်တော်အလံ အားပြန်ချခြင်း အစီအစဉ်ကို ပြုလုပ်ကြပါ သည်။

ဆက်လက်ပြီး မယ်တော်ရဲ့ မွေး နေ့မိစ္ဆားကို မွန်ဆီညော် ဝိးဖရက်မြင့်စိုးမှဦး ဆောင်ကာ ရဟန်းတော်များ ၁၈ ပါးခြံရံ လျက် တင်ပူဇော်ကြပါသည်။ မိစ္ဆားအပြီး တွင် တက်ရောက်လာကြသော ဘာသာတူ များအားလုံးကို မယ်တော်ရဲ့ စတုဒိသာဖြင့် ကျွေးမွေးခဲ့ကြောင်း၊ မယ်တော်မွေးနေ့တွင် တက်ရောက်လာကြသော ဘာသာသူများ စုစုပေါင်း ၁၅၀၀ ကျော်ရှိကြောင်း သတင်းရ ရှိပါသည်။

OSC Pathein



### ပုသိမ်ရဲ့ ဓမ္မဆရာ၊ ဆရာမများ လစဉ် ဝတ်စောင့်ခြင်း

ပုသိမ်ရိုက်အုပ်သာသနာ ပုသိမ်ရဲ့ ဓမ္မဆရာ၊ ဆရာမများ၏ လစဉ်ဝတ်စောင့် ခြင်းကို ပုသိမ်မြို့၊ စိန့်ပီတယ်ကယ်သီခြယ် တွင် စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၉ တွင် တရက်တာ ပြုလုပ်ခဲ့ပါသည်။ ဤဝတ်စောင့် ခြင်းတွင် ဓမ္မဆရာ၊ ဆရာမများ၏ တာဝန်ခံ ဘုန်းတော်ကြီး Fr. Felix စိုးဝင်းမှ ဦးဆောင်

ကာ ပြုလုပ်ခဲ့ပါသည်။ ဝတ်စောင့်ခြင်းတွင် Fr. Felix Soe Winနှင့် Fr . Josephat Soe Lwin. တို့မှ တရားရေအေး တိုက်ကျွေးခဲ့ပါ သည်။ ဤဝတ်စောင့်ခြင်းတွင် ပုသိမ်ရဲ့ မှ ဓမ္မဆရာ၊ ဆရာမများ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

OSC Pathein



### ပုသိမ်ရဲ့ ရဟန်းတော်များ လစဉ်ဝတ်စောင့်ခြင်း



ပုသိမ်ရိုက်အုပ်သာသနာ ပုသိမ်ရဲ့ ရဟန်းတော်များ စက်တင်ဘာလ လစဉ် ဝတ်စောင့်ခြင်းကို စက်တင်ဘာလ ၁၁ ရက် နေ့တွင် ပုသိမ်မြို့၊ စိန့်ပီတယ်ကယ်သီခြယ် တွင် တစ်ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤ ဝတ်စောင့်ခြင်းကို Minor Seminary ကျောင်းမှ စည်းကမ်းထိန်းဘုန်းတော်ကြီး

Fr. Bruno မှ ဦးဆောင်ကာ ဝိညာဉ်အားဆေး တိုက်ကျွေးခဲ့ပါသည်။ ဝတ်စောင့်ခြင်းတွင် " Mission and Spirituality " ခေါင်းစဉ်ဖြင့် Fr. Bruno မှ ဝေဖန်ခဲ့ပါသည်။ ဤဝတ်စောင့် ခြင်းတွင် ရဟန်းတော်များ ၂၆ ပါး ပါဝင် တက်ရောက်ကြပါသည်။

OSC Pathein

### တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးပေးအပ်



ပုသိမ် ကက်သလစ်သာသနာ၊ ပု သိမ်မြို့၊ စိန့်ပင်းဆင်း ဒီပေါလ်အသင်းမှ ၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးကို ၂၀၁၉ခုနှစ်စက်တင်ဘာ လ (၁) ရက်နေ့ နံနက် (၉) နာရီတွင် စိန့်ပင်းဆင်းဒီပေါလ် ရုံးခန်း၌ ဆောင်ရွက်ခဲ့ ကြရာဥက္ကဋ္ဌ ဦးအောင်သူရမှ အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အတွင်းရေးမှူး ဒေါ်ပေါ် လင်းမှ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး ပုသိမ် အဝေးသင် တက္ကသိုလ်မှ မြန်မာစာ ကျောင်းသူမြတ်ချယ်ရီအောင်မှ ကျေးဇူး တင်စကား ပြန်လည် ပြောကြားပါ သည်။ ထို့အတူဟင်္သာတနှင့် မြောင်းမြရဲ့ အတွက် လည်း ထောက်ပံ့ကြေးများ တပီးတည်း ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။

နန်းဂျူလိုင်အေး(ပုသိမ်)



ငြိမ်းချမ်းရေးအတွက် ပုတီးစိပ်ကြပါစို့

# ကက်သလစ်ဓမ္မဆရာ/မများနှင့် သင်းထောက်များ၏ မွမ်းမံသင်တန်း၊ နှစ်ပတ်လည် အစည်းအဝေးနှင့် ဝတ်စောင့်ခြင်း ပြုလုပ်

ရှမ်းမြောက်၊ လားရှိုးတိုင်းအုပ်သာ သနာလုံးဆိုင်ရာ၊ ကက်သလစ်ဓမ္မဆရာ/မများနှင့် သင်းထောက်များ၏ ၂၀၁၉ ခုနှစ်၊ မွမ်းမံသင်တန်း၊ ဝတ်စောင့်ခြင်းနှင့် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၃ မှ ၃၀) အထိ စိန်လှိုင်ဓမ္မ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ လားရှိုးကြီးတွင် ပြုလုပ်ခဲ့ပါသည်။

ရှမ်းမြောက်တစ်ဝှမ်းတွင် နိုင်ငံရေး အခြေအနေ မငြိမ်မသက် ဖြစ်နေသော်လည်း ကိုယ်တော်တို့ အမှုတော်မြတ်အတွက် တောတောင်ဒေသ အနယ်နယ်အရပ်ရပ်မှ အခက်အခဲများစွာကို ကျော်ဖြတ်ကာ

တိုက်နယ်အသီးသီးမှ ဓမ္မဆရာ/မများနှင့် သင်းထောက်များ စုစုပေါင်း ၁၅၅ ဦးတို့ အတူတကွ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးနှင့် သင်တန်းကို ရှမ်းမြောက်၊ လားရှိုးတိုင်းအုပ် ကက်သလစ်သာသနာ တစ်ခုလုံးအတွက် အကျိုးရှိသော ရလဒ်များ ကို ဆွေးနွေးအတည်ပြုနိုင်ရန်၊ ဓမ္မဆရာ/မ များနှင့်သင်းထောက်များ ကျန်းမာစွာ ဘုရား နှင့်ပေါင်းစပ်နိုင်ပြီး ဝိညာဉ်ခွန်အားအသစ်၊ စိတ်ဓာတ်ခွန်အား အသစ်များနှင့် အမှု တော်မြတ်ကို အကောင်းဆုံး ဆက်လက် ထမ်းဆောင်နိုင်ရန် အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။



Credit-Mai Joe Lay

## အခြေခံ သမ္မာကျမ်းစာ သင်တန်း (BBS)

လားရှိုးတိုင်းအုပ် ကက်သလစ်သာသနာ၊ ဗဟိုသမ္မာကျမ်းစာကော်မရှင်မှ ကြီးမှူး၍ လားရှိုးသာသနာ၏(၃၉) ကြိမ်မြောက်၊ ကောင်းခါးတိုက်နယ်၏ (၂) ကြိမ်မြောက် သော အခြေခံသမ္မာကျမ်းစာ သင်တန်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၇-၃၁ ရက်အတွင်း၊ ကောင်းခါးမြို့သစ်၊ သူငယ်တော် ယေရူးဘုရားကျောင်းဝင်း၊ စိန်စိစိလျားခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

သင်တန်းကို လားရှိုးသာသနာလုံးဆိုင်ရာ သမ္မာကျမ်းစာကော်မရှင်မှ ဒါရိုက်တာ အဖေဘုန်းတော်ကြီး Rev. Fr Dominic အောင်ယန်းထွဋ်၊ Sr. Margreth Jaw Kai၊ Sr. Hkawng Naw၊အန်တီ ဘဲနဒက်ဆိုင်ဘူ

တို့မှပို့ချပေးခဲ့ပါသည်။ နယ်မြေမငြိမ်းမချမ်း ကျည်ဆံလက်နက်ကြားက စွန့်ခွန်စားစား လာရောက်၍ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ပါသည်။

သင်တန်း၌ အသုံးပြုအတွက် ကချင်သာသာ သမ္မာကျမ်းစာအုပ် ၂၈ အုပ်တို့ကို ကောင်းခါး ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ဆရာမကြီးဒေါ်မရန် ဂျာအိန်မှပံ့ပိုးလှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။

ဤသင်တန်း၌ သင်တန်းသူ/သားလူငယ်၊ မိခင်၊ ဖခင် စုစုပေါင်း(၄၅) ယောက် တို့တက်ရောက် သင်ယူနိုင်ခဲ့ကြပါသည်။

Mai Joe Lay



## မယ်တော် မာရီယာ သခင်မ၏ မွေးနေ့ပွဲနှင့် ကျန်းမာခြင်း ဗေလန်ကနီ မယ်တော်ပွဲ

မယ်တော်မာရီယာသခင်မ၏မွေးနေ့ပွဲနှင့် ကျန်းမာခြင်း ဗေလန်ကနီမယ်တော်ပွဲကို လားရှိုးတိုက်နယ် ယေရူးရှေ့လုံးတော်ကာဒီဒြယ်ကျောင်းတော်ကြီးတွင် စည်ကား သိုက်မြိုက် စွာ ကျင်းပခဲ့ကြပါသည်။ အမိမယ်တော်သခင်မကိုချစ်သော သားသမီးများ ၂၀၀၀ ကျော်ခန့်လာရောက်ပါဝင်ကြပါသည်။

နိဗိနား (၁၁) ရက်ပြုလုပ်ပြီး ၂၀၁၉ ခု စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄:၀၀ နာရီတွင် မယ်တော်သခင်မအား ဂုဏ်ပြုခြင်းနှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်း



ခြင်း မစ္စားတရားတော်မြတ်အပြီးတွင် စီတန်းလှည်းလည်ခြင်းနှင့် ကျန်းမာခြင်း အစားအစာများ ဝေမျှစားသုံးခြင်း အစီအစဉ်များဖြင့် မယ်တော်မွေးနေ့ပွဲတော်ကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။

မယ်တော်ချစ်သော သားသမီးများလိုအပ်နေသော ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာခြင်းကျေးဇူးတော်နှင့် အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး စစ်မှန်တုံ့ပြန်ချမ်း ရေးရရှိဖို့ရန် အထူးရည်ရွယ်ချက်ထားပြီးဆုတောင်းခဲ့ ကြပါသည်။

LSO OSC



# ကက်သလစ် စာပေ ရေးသားခြင်း နှင့် ဝေါဟာရများ သုံးနှုန်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲ



ကက်သလစ် စာပေရေးသားခြင်း နှင့် ဝေါဟာရများ သုံးနှုန်းခြင်း နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးခြင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို မျိုးကြသူ နှင့် ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် လူထု ဆက်သွယ်ရေး ကော်မရှင်တို့မှ ကြီးမှူး ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ဘာစီးလျို အားသိုက် နှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု တင်ဝင်းတို့မှ နာယက အဖြစ်ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားများ အဖြစ် ဦး ဖေဘီ ယန် မြင့်မောင်မှ ဆောင်ရွက်ခဲ့ပြီး ဝါသာရ် နှစ်မန်း ရပ်ချီ၏ ဆုတောင်းခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ဝါသာရ် မာရီယာနိုစီးနိုင်းမှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခု အလုပ်ရုံဆွေးနွေးပွဲသည် ခေတ်အဆက်ဆက်က ကျိုးစားခဲ့ကြသော သာသနာပြုများ ရဟန်းရှင်လူအပေါင်းတို့၏ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခြင်းဟုသာ ခံယူပါကြောင်း၊ ကြွရောက်လာသော ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများ၊ စစ္စတာများနှင့် ဦးမြင့်မောင်တို့ မိသားစုအား ကျေးဇူးတင် ကြိုဆိုပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာစာ မြန်မာစကားကို အသုံးပြုကာ ဧဝံဂေလိတရားတော် ကြေငြာ ဟောပြောရာတွင် တရားတော်၏ အနက် အဓိပ္ပါယ်ကို မြန်မာလူမျိုးများ နားလည်နိုင်အောင် နည်းလမ်းရှာဖွေကြံစဉ် ဖြစ်ကြောင်း၊ ထို့ကြောင့် သာသနာတော်၏

သွန်သင်ချက်များကို ဆိုလိုရင်းမပျောက်စေဘဲ မြန်မာလူမျိုးတို့ သိနားလည်နိုင်မည့် စကားလုံးများဖြင့် ရေးသားခြင်းဖြင့် ယုံကြည်ခြင်းကို မျှဝေနိုင်ကြရန် ဤ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးဂိုဏ်းချုပ် ဆရာတော်ကြီး မာကုတင်ဝင်းမှ ခရစ်ယာန် စာပေများ ရေးသား ပြောဆိုကြရာတွင် လက်ကိုင်ထားသင့်သည့် အချက်များနှင့် သတိထား ရှောင်ရှားသင့်သော အချက်များကို "ခရစ်တော်ဘုရားရှင်း၏ တရားတော်နှင့် သက်တော်စဉ်ကို မြန်မာ့ရေခံ မြေခံ စကား (သို့မဟုတ်) မြန်မာစာ မြန်မာစကားဖြင့် ဌာနကရိုဏ်းကျကျ ဘာသာရေး စာပေဆန်ဆန် ပြန်ဆိုခြင်း" ခေါင်းစဉ်ဖြင့် ဝေမျှခဲ့ပါသည်။



ဧဝံဂေလိတရားတော် ဟောပြောရာတွင် မူလအနက် မပျောက်စေဘဲ ဒေသခံတို့၏ လူမှုဘဝ၊ ယဉ်ကျေးမှုတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဟောပြောရန် လိုအပ်ကြောင်း ဒုတိယ ဗာတီကန်ကောင်စီနှင့် ပုပ်ရဟန်းမင်းကြီး ပေါလ် (၆) တို့၏ သွန်သင်ချက်များကိုကိုးကားတင်ပြခဲ့သည်။

မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွင် သန့်ရှင်းမြင့် မြတ်ခြင်းကို ဘုရား သခင်အတွက် တန်ဖိုးထားသောကြောင့် ခရစ်ယာန်စာပေတို့တွင် ထိုအချက်ကို သတိထားစောင့်ထိန်းသင့်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

လက်ရှိ အခြေအနေတွင် ခရစ်

ယာန်စာပေများကို စာဖတ်သူ မြန်မာလူမျိုးများနားမလည်နိုင်ကြကြောင်းလည်း တင်ပြခဲ့သည်။ ခရစ်ယာန် ဘာသာရေး စာပေများထဲတွင် ဘာသာရေး စကားလုံး၊ ကြည့်ညိုရာ ကိုးကွယ်ရာ စကားလုံးများအစား နိုင်ငံရေး စာလုံးများ၊ စီးပွားရေးစာလုံးများ၊ စီမံခန့်ခွဲရေးပညာရပ်ဆိုင်ရာ စာလုံးများ၊ ခေါင်းဆောင်မှုဆိုင်ရာစာလုံးများ စစ်ဗျူဟာစာလုံးများ၊ လောကီဆန်သောစကားလုံးများ လွှမ်းမိုးနေပါသည်။

မြန်မာစကား မြန်မာစာ အရေး အသား အတွက် နေရာဌာန လူပုဂ္ဂိုလ်အလိုက် ပြောတတ် ရေးတတ်ဖို့ လိုအပ်သည်။ ထို့ကြောင့်

- ၁) လူနှင့် လူ အချင်းချင်း
- က) ကိုယ့်ထက်ငယ်သူ (သို့) ခင်မင် ရင်း



မင်းနောင်မှ ဦးဆောင်ကာ အရေးတကြီး သတ်မှတ်ရန်လိုအပ်နေသည့် စကားလုံးအချို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

နေ့ခင်းပိုင်းတွင် ခရစ်ယာန်စာပေ ဘာသာပြန်ရာတွင် တွေ့ရနိုင်သည့် စကားလုံးများအား ဘာသာရပ်အလိုက် စုစည်းရန် နည်းလမ်းရှာဖွေခဲ့ကြသည်။ လက်ရှိ အနေအထားတွင် ဘာသာရပ်အလိုက် စုစည်းခြင်း မပြုသေးဘဲ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လေ့လာစစ်စစ်ရန် ထုတ်ထားသော မူကြမ်းစာအုပ်ပါ စကားလုံးများအပေါ် ဆွေးနွေးရန် ဆုံးဖြတ်လုပ်ဆောင် ခဲ့ကြသည်။

တက်ရောက်လာသူများ အနေနှင့် ဆက်လက် ပါဝင်ရန် ဆန္ဒရှိပါက "ကက်သလစ်မြန်မာဝေါဟာရများ တပြေညီဖြစ်ရေး" ပထမ မူကြမ်းစာအုပ်ကို ဆက်လက် လေ့လာကြပြီး အောက်တိုဘာ ၁၅ ရက်နေ့တွင် မျိုးကြသူ ရုံးသို့ အရောက်ပြန်ပို့ကြရန်၊ ပြင်ဆင်ထားသော စာလုံးများကို ပြန်လည် စုစည်းပြီး နိုဝင်ဘာ ၁၂ မှ ၁၄ ရက်များတွင် နောက်ဆုံးပြုပြင်မှု ပြုလုပ်ကာ ၂၀၂၀ ဇန်နဝါရီလတွင်ကျင်းပမည့် ဆရာတော်ကြီးများ၏ ပထမနှစ်ပတ်လည် အစည်းအဝေး၌ တင်ပြကာ အတည်ပြုချက် တောင်းခံ မည်ဖြစ်သည်။

၂၀၁၇ ခု ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အစည်း အဝေးတွင် ကက်သလစ် စာရေးသူများအသင်း (Catholic Writers' Association - CWA) ကို ဖွဲ့စည်းပြီး မြန်မာကက်သလစ် ဝေါဟာရများ တပြေညီဖြစ်ရေးအတွက် လုပ်ဆောင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ ထိုအသင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလျို အားသိုက်မှ နာယက အဖြစ် တာဝန်ယူပြီး ဥက္ကဋ္ဌ အဖြစ် ဝါသာရ် မာရီယာနို စီးနိုင်း နှင့် ဦးဖရန်စစ်အောင်မင်းနောင် က အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။

မျိုးကြသူ စာပေထုတ်လုပ်ဖြန့်ချိရေး အဖြစ် မှတ်ပုံတင်ကာ ရှေ့ထုတ်ဝေမည့်စာအုပ် ကက်သလစ်စာအုပ် စာပေများကို ထုတ်ဝေနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

နီးသူချင်း ခေါ်ပုံ၊ ပြောပုံ၊ ရေးသား ပုံ

- ခ) ကိုယ့်ထက် အသက်ကြီးသူ၊ ဝါကြီးသူ၊ လေးစားမှုပြုလိုသူများကို ခေါ်ပုံ၊ ပြောပုံ
- ၂) လူနှင့် ဘုရင်၊ မင်း
- ၃) လူနှင့် ရသေ့၊ ရဟန်း၊ ဘုရား

ထို့ကို သတိထား သင်ယူရေးသားကြရန် တိုက်တွန်းခဲ့သည်။  
မြန်မာစာမြန်မာစကား ရေခံမြေခံ ဘာသာ စကား နှင့် ဖလှယ်မပေးဘဲ ပေါ့ပေါ့လေးဘာသာပြန် နေကြသောကြောင့် ခရစ်ယာန်စာပေများ သန့်စင်ခြင်း၊ မြင့်မြတ်ခြင်း၊ ကိုးကွယ်ထိုက်ခြင်း စသည် ဘာသာအင်္ဂါရပ်၊ တရားအင်္ဂါရပ်များ ပျောက်ကွယ်နေပါသည်။ ထို့ကြောင့် မြန်မာများ ခရစ်ယာန် ဘာသာကို မကြည့်ညိုနိုင်ကြပါ ဟု ဆရာတော်ကြီးက ပြောကြားခဲ့သည်။  
စကားလုံးများ ဘာသာပြန်သည် ထက် ဖလှယ်နိုင်သောစကားလုံးများကို ဖလှယ်ပြီး သုံးသင့်ကြောင်းနှင့် ဖလှယ်နိုင်ခြင်း မရှိပါက မွေးစားစကားလုံးများ အဖြစ်ထား ရှိသင့်ကြောင်းကိုလည်း ဥပမာပြ စကား လုံးများစွာဖြင့် ရှင်းလင်းစွာ ဝေမျှခဲ့ပါသည်။


ဆက်လက်ပြီး ကိုဖရန်စစ် အောင်



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

# ချမ်းသာကုန်း မှ အမေ့ သမိုင်း

အမေ့သားလေး သီကိုရှင်း



**၁**

ခရစ်သက္ကရာဇ် (၁၉၉၁) မှာ ...  
 သာသနာပြုကြီး၊ ဩစတြီးယားနိုင်ငံသား၊  
 ဖာသာရ် ဝီဟင်းဂါးမှ၊ စိတ်အားရည်သန်၊  
 ဇွဲထန်သန်ပြီး၊ အမှန်တည်ရစ်၊  
 ကက်သလစ်သာသနာ၊ ပြန့်ပွားလာရေး၊  
 မျှော်ရည် တွေးကာ၊ ကျေးရွာတည်ထောင်၊  
 တောနက်ခေါင်ဝယ်၊ ကျောက်ဆည်အနီး၊  
 မြေဝယ်ပြီးလျှင်၊ ပျိုးပင်ကြံချ၊  
 ရွာကိုစတည်၊ ဂုဏ်ရည်ဝင့်ပြုံး၊  
 ချမ်းသာကုန်းဟာ၊ သာသနာရွာလေး  
 ဖြစ်ခဲ့သည်။

အိမ်ခြေတိုးပွား၊ လူတွေ များလာ၊  
 ထင်ရှားပလိပ်၊ စိပ်ပုတီးမယ်တော်၊  
 နာမည်ကျော်ခဲ့၊ ပွဲတော်စည်ကား၊  
 ထူးခြားတန်ခိုး၊ အမျိုးမျိုးစုံ၊  
 တိုးပွားသဒ္ဓါ၊ ကြည်ညိုလာကြ၊  
 ကိုးရအမေ၊ ကျေးဇူးဝေခဲ့ဖူးပါသည်။

**၂**


ဒုတိယကမ္ဘာစစ်၊ တစ်ခေတ်ဖြစ်ပျက်၊  
 ဗုံးလက်နက်သံ၊ မိုးယံလှူငြီး၊  
 စစ်မီးအဟုန်၊ သိမ့်သိမ့်တုန်၍  
 တုန်ယင်ပြေးလွှား၊ ရှောင်မသွားခင်၊  
 ဘုရားမယ်တော်၊ ဆင်းတုတော်ကြီး၊  
 သံအတိပြီးသော၊ လွန်ကြီးလေးလှ၊  
 သပ္ပယ်လှလည်း၊ မ၊ မနိုင်၍၊  
 နေရာရွေ့ကာ၊ မြေမှာမြုပ်ထားခဲ့ကြ၏။  
 စစ်ကြီးပြီးဆုံး၊ ချမ်းသာကုန်းလည်း၊  
 ရွာလုံးပျက်စီး၊ တောကြီးမျက်မ၊  
 ထူထဲထဲမှာ၊ အတိပြာပုံ၊  
 အုတ်ကျိုးပုံကျန်၊ ဗုံးဒဏ်သင့်ထား၊  
 ဘုရားကျောင်း ပင်၊ နွမ်းဟောင်းပျက်စီး၊  
 ရွာကြီးပျက်သုဉ်း၊ ချမ်းသာကုန်းမှာ၊  
 မပြိုးနိုင်အား၊ မျက်ရည်များစွေ၊  
 ပင်လယ်ဝေကြ ရတော့သည်။

**၃**

စစ်ပြီးခဲ့တာ၊ ကြာခဲ့ပါပြီ၊  
 မြေမှာမြုပ်ထား၊ ကိုးစားအမှု၊  
 သံဆင်းတုမှာ၊ နှစ်တွေကြာခဲ့၊  
 ဖွေရာသွား ကြည့်၊ စဉ်းစားမိလည်း၊  
 အတိဒုက္ခ၊ ရောက်နေကြ၍၊  
 လူကမရောက်၊ စိတ်မှာအောက်မေ့  
 ရက်ဆက်နေစဉ်၊ လွမ်းဆွတ်ရင်မော၊  
 ချစ်သောအမေ့ဆီ၊ အလီလီတောင်းဆိုပြုခဲ့သည်။  
 ရင်မှာကြည်ညို၊ သဒ္ဓါယိုစီး၊  
 သားသမီး အား၊ သနားစိတ်ပေါ်၊  
 မိမယ်တော်သည်၊ တူးဖော်ဖို့ရန်၊  
 ညဉ့်အိပ်ဖန်ဝယ်၊ ဒေါ်ဖန်ကိုရွေး၊  
 အိပ်မက်ပေးကာ၊ နေရာကိုထိုး၊  
 လက်ညှိုးညွှန်ပြ၊ မိန့်ဆိုဟသော်၊  
 လူတွေခေါ်စု၊ သံဆင်းတုကို၊  
 အားပြုတူးဖော်၊ ငါးကြိမ်ကျော်တိုင် မတွေ့ခဲ့။

**၄**

အဆိုအိပ်မက်၊ ဖော်ပြချက်အတိုင်း၊  
 မြောင်းဖက်တစ်လျှောက်၊ ရှေ့နားရောက်လျှင်၊  
 သဖန်းပင်တွေ၊ အကြင်ဒေါ်ဖန် ထပ်ဆိုပြန်သည်။  
 အမှန်တူးပါ၊ ဤနေရာဟု၊  
 ညွှန်းဆိုပြ၍၊ စုရုံးလာကြ၊  
 မြေကြီးစကို၊ တူးဆွ လိုက်သော်၊  
 မျက်နှာတော်တွေ၊ ပေါင်းဖော်တစ်စု၊  
 ရင်ထုလိုက်မော၊ အံ့ဩသပ္ပယ်၊  
 ကြည်ညိုဖွယ်တည့်၊ တင့်တယ်ခန့်ညား၊  
 ဖုန်များမပေ၊ မြေကြီးတွေနဲ့၊  
 လိုက်ဂုဇွဲလျှက်၊ မတ်တတ်ရပ်ပင်၊  
 မြှုပ်ခဲ့စဉ်က၊ လဲလျောင်းချပြီး၊  
 လူကြီးတစ်ရပ်၊ အနက်ကျယ်မှာ၊  
 မြှုပ်ခဲ့တာဟု၊ ရင်သပ်ရှုမော ပြောကြသည်။



**၅**

ဪ...အမေ အမေ၊  
 လူသားတွေကို၊ အချစ်ပိုလွန်း၊  
 မေတ္တာရွန်း၍၊ ထပ်သွန်းကျေးဇူး၊  
 အလွန်ထူး ခဲ့၊ ဖူးမြော်ကြည်ညို၊  
 ကူညီလိုသူ၊ လူဟူသမျှ၊  
 ကျေးဇူးငှဝေ၊ အမေကွယ်ကာ၊  
 ဝမ်းသာမဆုံး၊ ချမ်းသာကုန်းမှာ၊  
 တစ်ခါပြန်၍၊ အမေ့အိမ်သို့၊  
 တစ်ကြိမ်ပြောင်းလဲ၊ လိုက်လှဲပျူငှာ၊  
 နွေးထွေးစွာဖြင့်၊ သဒ္ဓါရည်စူး၊  
 ဘုရားဖူးများ၊ သမီးသားကို၊  
 ကြိုဆိုကမ်းလင့်၊ ရင်ဖွင့်ခေါ်ဖိတ် နေမြဲတည်း။

ဗုဒ္ဓလေးဝိုင်း ဇေဆကြီး၊ ချမ်းသာကုန်းကျေးရွာ ဖယ်တော်စခင်းဖွဲ့တော်အား ၂၀၀၉ ခု အောက်တိုဘာ ၁၂၊ ၂၀၁၉ ရက်များတွင် ကျင်းပမည်

# ရှင်ဂျွန်မေရီဗီအားနေရဟန်းဖြစ်တက္ကသိုလ်၏ဒုတိယသမိုင်းစာမျက်နှာကိုရေးသားခြင်း



ရှင်ဂျွန်မေရီဗီအားနေ ရဟန်းဖြစ် တက္ကသိုလ်ကြီး ဖွင့်လှစ်ခဲ့သည်မှာ ယခု ၁၀ နှစ်ပြည့်ကျော် နှစ်ဆယ်ကျော် နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ဓမ္မသင်္ဂြိုဟ် (သီဩလိုဂျီ) ဘာသာရပ်ကို သင်ကြား သော ရဟန်းလောင်းကိုရင်များမှာလည်း တတိယ နှစ်အထိရှိပြီဖြစ်သည်။ ဓမ္မသင်္ဂြိုဟ် ဘာသာ ရပ်ကို ရဟန်းဖြစ်လိုသော ရဟန်း လောင်းကိုရင်တစ်ပါးသည် ပုံမှန်အားဖြင့် လေးနှစ် သင်ကြားရပါသည်။ ထိုလေးနှစ် တာ ကာလအတွင်း ဒုတိယနှစ်မှစ၍ ရဟန်း တစ်ပါးအဖြစ် သိက္ခာခံယူပြီး နောက်ထမ်း ဆောင်ရာသည့် အမှုတော်များကို ကြိုတင် ထမ်းဆောင် (အသက်မွေး ဝမ်းကျောင်း ပညာ ရပ်ဝန်းစကားအရဆိုရပါလျှင် အလုပ် သင်ခြင်း) စေသည့် အနေဖြင့် ရဟန်း လောင်း ကိုရင်များအား သိက္ခာငယ်များကို နှစ်အလိုက် ထိုက်တန်သည်။ မထိုက်တန် သည်ကို သက်ဆိုင်ရာ အနီးကပ် လေ့လာ စောင့်ကြည့်၍ ပြုပြင်ပေးသော ရဟန်းများ၏ သုံးသပ်ချက် အပေါ်မူတည်၍ အပ်နှင်း ပေးလေ့ရှိသည်။

ရှင်ဂျွန်မေရီဗီအားနေအနေဖြင့် ယခင်နှစ် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်၌ ဒုတိယနှစ် ရဟန်းလောင်းကိုရင် (၁၅) ပါး ကို ဓမ္မအမှုတော်ဆောင် သိက္ခာငယ်ကို လည်းကောင်း၊ ယခုနှစ် (၂၀၁၉-၂၀၂၀) ပညာ သင်နှစ်၌မူ ဒုတိယနှစ်ကိုရင် (၁၀) ပါးအား ဓမ္မအမှုတော်ဆောင် သိက္ခာငယ်ကို လည်းကောင်း၊ တတိယနှစ်ကိုရင် (၁၅) ပါး (ယခင်နှစ် ဓမ္မအမှုတော်ဆောင် သိက္ခာငယ် ကို ခံယူခဲ့သော ရဟန်းလောင်းကိုရင်များ) အား ယဇ်ပလ္လင်အမှုတော်ဆောင် သိက္ခာ ငယ်ကို လည်းကောင်း၊ ယခုနှစ်၌ ဘုရား သခင်၏ ကောင်းကြီး သွန်းလောင်းမှုဖြင့် တောင်ကြီး ဝိုက်ချုပ်ဆရာတော် ဘာစီးလျှီ အားသိုက်၏ လက်တော်မှခံယူ ရရှိခဲ့ကြပါ သည်။

ယခုသိက္ခာငယ်များကိုမခံယူမည် ရဟန်းလောင်းကိုရင်များအားလုံးသည် မိမိ တို့ပြုပြင်လေ့ကျင့်ယူရမည့် ကဏ္ဍများဖြစ် သော လူမှုဆက်ဆံရေး၊ ဝိညာဉ်ရေး၊ ပညာ ရေး၊ တမန်တော်လုပ်ငန်းများ၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များကိုပြန်လည်သုံးသပ်ရသော နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို ပြုလုပ်ရ သည်။ ဤသို့ ဆင်ခြင်သုံးသပ်ပြီးနောက် အားသာချက်များ၊ တိုးတက်မှုများ၌ ယခု ထက်ပို၍ကောင်းအောင် အဘယ်သို့ ကြိုး

စားမည်၊ အားနည်းချက်၊ ဆုတ်ယုတ်မှုများ ကိုလည်းအဘယ်သို့ ကြိုးစားပြုပြင်ယူမည် ကို အစီအစဉ်များချမှတ်၍ ကြိုးစားရသည်။ ဤသို့ ဆင်ခြင်ရာ၌ ရဟန်းလောင်းကိုရင် တို့၏ နုနယ်သော အတွေ့အကြုံ၊ ပညာ၊ အသက်အရွယ်များဖြင့် မလုံလောက်သော ကြောင့် အထောက်အကူဖြစ်စေရန်အတွက် သတ္တရာဇင့်သော၊ လေးစားအားကျရသော၊ သင်ကြားလမ်းညွှန်ပေးနိုင်သော၊ ကျင့်ကြံ အားထုတ်မှုရှိသော စံထားရသည့်ဘုန်း တော်ကြီးများ၊ ဆရာတော်ကြီးများကိုလည်း



ကောင်း၊ အခြေအနေပေးလျှင် မိမိတို့၏ အဟောအပြော ဖြင့် ဗလဝါးတန်ကိုမြှင့်တင် ပေး၊ တွန်းအားပေးနိုင်သော ဘုန်းတော်ကြီး များ၊ ဆရာတော်များကို ပင့်ဖိတ်၍လည်း တရားဒေသနာများ ဟောကြားဝေငှစေလေ့ ရှိသည်။

ရှင်ဂျွန်မေရီဗီအားနေ ရဟန်းဖြစ် တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သော ပထမနှစ် ၌ ဒိုမနီကန် ဘုန်းတော်ကြီး ဖာသာရီ ဖိလစ်ဆိုရယ်မှ လည်းကောင်း၊ ဒုတိယနှစ်၌ မူ တောင်ကြီး ဝိုက်ချုပ် ဆရာတော် (ငြိမ်း) မာတီးယာ ဦးရွှေမှလည်းကောင်း၊ ယခုနှစ် တွင် တောင်ကြီး ဝိုက်ချုပ်ဆရာတော် ဘာစီးလျှီ အားသိုက်မှ လည်းကောင်း၊ ဝိ ညာဉ်ရေးအလင်း၊ အသိ၊ ခွန်အားများဖြင့် ကူညီပေးခဲ့ကြသည်။

ရဟန်းလောင်း ကိုရင်တို့သည် ယခုလစက် တင်ဘာ (၁၆) ရက်နေ့ ညမှ (၂၀) ရက်နေ့ ညအထိ တိတ်ဆိတ်ခြင်းကို အတတ်နိုင်ဆုံး စောင့်ဆည်း၍ တစ်နေ့ တွင် လေးကြိမ်ဟော ကြားသော ဩဝါဒ များမှ လည်းကောင်း၊ ဝိညာဉ်ရေးစာပေများ ဖတ်ရှုခြင်းမှ လည်းကောင်း၊ ဆုတောင်း ခြင်းဖြင့်လည်းကောင်း၊ မိမိတို့၏ အခြေ အ နေကို မိမိတို့တိုင်ပင် ဆွေးနွေးအကြံများ ရ ယူလိုသော ဘုန်းတော်ကြီးများထံမှ ရသော အကြံဉာဏ်များအား ဖြင့်လည်းကောင်း မိမိတို့၏ အသက်တာကို ပြန်လည် ဆင်ခြင် ခဲ့ကြသည်။ ထိုသို့ ဆင်ခြင်ပြီးနောက် မိမိ တို့၏ အပြစ်အမှားများကို အာပတ်ဖြေခြင်း စက္ကရာမင်းတူများကိုခံ ယူ၍သန့်စင်ကာ အသက်တာအသစ်၊ ခြေ လှမ်းသစ်များဖြင့် ပြန်လည်စတင်ရန်အား သစ်လောင်းခဲ့ကြ သည်။

ယခုနှစ်သည် ရှင် ဂျွန် မေရီ ဝီ အားနေ ရဟန်းဖြစ်တက္ကသိုလ် အတွက် ယနေ့ကဲ့သို့ သိက္ခာငယ်ကို တင်ပေးနိုင်ခဲ့ သောဒုတိယနှစ် ဖြစ်သောကြောင့်လည်း ကျောင်းတော်ကြီး၏ တတိယနှစ်တွင် အ ရေးကြီးသော ဒုတိယ သမိုင်းစာမျက်နှာကို ဖွင့်လှစ်နိုင်ခဲ့၍ ဘုရားသခင်အား လည်း ကောင်း၊ ဝိုက်ချုပ်သာသနာ အတွင်းရှိ ဆရာတော်ကြီးများ အားလည်းကောင်း၊ အ ဖက်ဖက်မှ ပံ့ပိုးပေးနေကြသောဘုန်းတော် ကြီးများအား လည်းကောင်း၊ စေတနာဖြူ အလှူရှင်များအားလည်းကောင်း၊ မိမိတို့၏ သားရတနာများကို သာသနာတော်ကြီး အ တွက် ရက်ရောစွာ ကပ်လှူပေးကြသော ရဟန်းလောင်း ကိုရင်များ၏ မိဘများကို လည်းကောင်း အမိကျောင်းတော်ကြီး အ နေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ ဆုတောင်းခြင်းဖြင့် ကူညီပေး ပါရန်လည်း အလှူခံအပ်ပါသည်။

ကလေးပိုက်

# “ကျမ်းစာမှာ မရှိတဲ့အရာကို ဘာကြောင့် လျှောက် လုပ် တာလဲ” ဖါသာရ် မောရစ် ညွန့်ဝေ ဟောကြားသော ဩဝါဒ

“ကျမ်းစာမှာ မရှိတဲ့အရာကို ဘာကြောင့် လျှောက် လုပ် တာလဲ”

လွန်ခဲ့တဲ့ (၃) နှစ်လောက်က MIT (Myanmar Institute of Theology) နှစ်ခြင်း ဓမ္မကျမ်းစာကျောင်းကနေ ပြီးတော့က Christian Meditation လို့ခေါ်တဲ့ ခရစ်ယာန် များရဲ့ကမ္မဋ္ဌာန်းရှုခြင်းနဲ့ ပတ်သက်ပြီးတော့ ပို့ချချက်လေး တစ်ခုလာပြီးတော့ ဝေမျှပေးပါလို့ ကျွန်တော့်ကိုဖိတ်ခေါ်တဲ့ အတွက် အင်းစိန်မှာရှိတဲ့သူတို့ရဲ့ကျောင်းမှာ ကက်သလစ် တွေရဲ့ကမ္မဋ္ဌာန်းရှုခြင်းကို သွားပြီးတော့ပြောတယ်။ အဲဒီမှာ သမ္မာကျမ်းစာကိုဖတ်ရှုပြီးတော့မှ ကမ္မဋ္ဌာန်းထောက်ရှုတဲ့အ ကြောင်း (Lectio Divina)။ ဖတ်ရှုတယ်၊ ထောက်ရှုတယ်၊ ဆုတောင်းတယ်၊ ပေါင်းစပ်တယ်။

(Reading) Lectio, (Meditation) Meditatio, (Prayer) Oratio, Contemplatio, ကျမ်းစာကိုဖတ်တယ်၊ ထောက်ရှုပြီးတော့ ဆုတောင်းတယ်၊ ဆုတောင်းပြီးတော့ စကားလုံးတွေမသုံးဘဲနဲ့ ဘုရားနဲ့ပေါင်းစပ်တဲ့ ကမ္မဋ္ဌာန်းရှု နည်းမျိုးလည်းဘဲ ဟိုးရှေ့က ရသေ့တွေ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသမ္မာကျမ်းစာဖတ်တတ်တဲ့ သာမန်ဘာ သာဝင်တွေကျတော့က စာမတတ်တဲ့သူတွေအရင်ကများတဲ့ အခါကြာတော့ သူတို့တွေအတွက်ဆိုပြီးတော့က စိပ်ပုတီးဆို တဲ့အရာတစ်ခုကိုထိထွင်ပြီးတော့ ခရစ်တော်ရဲ့ သက်တော် စဉ်တွေကို ထောက်ရှုပြီးတော့ ဆုတောင်းတဲ့ကမ္မဋ္ဌာန်းရှု နည်းမျိုးလည်းရှိပါတယ်လို့ သူတို့ကိုရှင်းပြပြီး အဲဒီမှာစိပ်ပု တီးနမူနာလေးလည်း ထုတ်ပြီးပြခဲ့ပါတယ်။

အဲဒီအကြောင်းပြီးတဲ့အခါမှာဆရာတစ်ယောက်က သူ့ကိုယ်သူ့မိတ်ဆက်ပြီးတော့ ကျွန်တော့်ကို စိပ်ပုတီးလေး ပေးလို့ရမလား ဆိုလာတော့၊ သူ့ကိုမေးတယ်။

(ခင်ဗျားကက်သလစ်လား) ၊

မဟုတ်ဘူး၊ ကျွန်တော်က နှစ်ခြင်းဆရာတစ်ယောက်ပါ။  
(ဘာဖြစ်လို့စိပ်ပုတီးကိုတောင်းတာလဲ)

ကျွန်တော့်မှာအကြောင်းတစ်ခုရှိတယ်။ နဂိုတုံးကကျွန်တော် ဒီ မယ်တော်မာရီကို လုံးဝရှုမစိုက်ဘဲနဲ့ အရှိအသေမပြုဘဲနဲ့ နေခဲ့တယ်။ ဒါပေမယ့်ကျွန်တော်ခရီးတစ်ခုကို သွားတဲ့အခါ မှာ အဲဒီမှာထမင်းဆိုင်တစ်ဆိုင်ကို ဝင်ပြီးတော့စားတယ်။

အဲဒီဆိုင်က ကက်သလစ်ဆိုင်ဖြစ်နေတယ်။ အဲဒီ ဆိုင်ရဲ့နံရံမှာမာရီရဲ့ရုပ်ပုံကိုချိတ်ထားတယ်

အဲဒီတော့ ကျွန်တော်ကလည်းမသိချင်ဟန်ဆောင် ပြီးတော့က ဆိုင်ပိုင်ရှင်ကိုမေးလိုက်တယ်။ ဒီပုံကဘယ်သူရဲ့ ပုံလဲ။ ဆိုင်ပိုင်ရှင်က ခရစ်တော်ရဲ့မိခင်မယ်တော်ရဲ့ပုံပါလို့ ပြန်ဖြေတယ်။ ဒါဆိုအောက်က ကလေးလေးတွေရဲ့ပုံက ဘယ်သူပုံလဲ။ သူ့ရဲ့ကလေးတွေလားလို့မေးတော့၊ သူက မဟုတ်ပါဘူး။ အဲဒါကောင်းကင်တမန်တွေပါ။ မယ်တော်ကို ကောင်းကင်ဘုံကို ပင့်ဆောင်သွားကြတဲ့ပုံကို ရေးဆွဲထား တာပါလို့ပြောတဲ့အခါ-

ကျွန်တော်က ခင်ဗျားကကျမ်းစာထဲမှာမပါတာကို လျှောက် ပြီးယုံကြည်နေတာကိုး။ မယ်တော်ကောင်းကင်ရောက်တယ် လို့ ကျမ်းစာထဲမှာရေးထားလို့လား။ အဲသလိုမေးတဲ့အခါမှာ- အဲဒီအမျိုးသမီးက ကျမ်းစာထဲမှာတိုက်ရိုက်မရေးထားပေ မယ့် သွယ်ဝိုက်နားလည်နိုင်တဲ့စာသားတွေရှိပါတယ်

ရှင်လုကာကျမ်း ပထမအခန်းမှာဘဲ ကောင်းကင်တမန်ကသူ ကိုကျေးဇူးတော်နှင့် ပြည့်စုံစေသောသူ၊ ကျေးဇူးခံရသောသူလို့ ပြောထားတယ်။ အဲလိုကျေးဇူးတော်နဲ့ ပြည့်စုံတဲ့သူကောင်း ကင်နိုင်ငံကိုမရောက်ရင်ဘယ်သူရောက် အုံးမှာလဲ။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိ၏လို့၊ ကောင်းကင်တမန်က



ပြောထားခြင်းခံရသောသူကို ထာဝရဘုရားကသူနဲ့အတူရှိ နေစေချင်မှာဘဲ။

မိန်းမတကာတို့ထက် မြတ်စွာမင်္ဂလာရှိသောသူလို့ ကောင်းကင်တမန်ကပြောခြင်းကိုခံရသူက ကောင်းကင်ဘုံ ကိုမရောက်ဘူးဆိုရင် ကျွန်မတို့ သာမန်မိန်းမသားတွေ၊ သာမန်လူတွေ ဘယ်လိုရောက်တော့မှာလဲလို့ ပြန်ပြီးတော့ ဖြေတယ်။

အဲဒီအခါကျွန်တော်လည်းပြန်ပြီးတော့ စဉ်းစားမိ တယ်။ သူပြောတာလဲတော်တော်ယုတ္တိရှိတယ်။

အဲဒါနဲ့ဆိုင်ရှင်အမျိုးသမီးက ကျွန်တော့်ကို ထပ်ပြီး မေးသေးတယ်။ ဆရာကြီးကိုတစ်ခုမေးပါရစေတဲ့။ ဆရာကြီး မှာ မသေဆေးရုံမယ်ဆိုရင် အဲဒီ မသေဆေးဟာလည်းလူ တစ်ယောက်စာအတွက်ဘဲဆိုရင် ဆရာရဲ့ မိန်းမကိုပေးမှာ လား။ ဆရာရဲ့မိခင်ကို ပေးမှာလားလို့ မေးတဲ့အခါ- ကျွန် တော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ ဘာလို့လဲဆို တော့ကျွန်တော့်ရဲ့အမေက ကျွန်တော်ငယ်ငယ်ကတည်းက ဆုံးသွား တယ်ဆိုတော့၊ ကျွန်တော့်အမေကို ကျွန်တော်ဝ အောင်မကြည့်ခဲ့ဘူး။ သူနဲ့အတူ နှစ်ပေါင်းများများမနေခဲ့ ရတဲ့အတွက် သူ့ကိုဆက် ပြီးတော့ရှင်စေချင်တယ်။ အဲဒါကျ တော့ ကျွန်တော်သူ့ကိုပြောလိုက်တယ်။ ကျွန်တော်သာမ သေဆေးရရင် ကျွန်တော့်အမေကို ကျွေးမှာပေါ့။ အမေဆို တာနောက်တစ်ယောက်မရနိုင်ဘူးလေလို့ ပြန်ပြောလိုက်တဲ့ အခါ ဆိုင်ရှင်အဒေါ်ကြီးကဘာပြောလဲသိလား။ ဆရာလို လောကသားတစ်ဦးက မိခင်ကို ဒီလောက်ရှင်စေချင်တယ် ဆိုရင်၊ ထာဝရအသက်ကို ပေးနိုင်တဲ့အရှင်ခရစ်တော်သခင် က သူ့ရဲ့မိခင်ကိုထာဝရအသက်ကို မပေးဘဲနေမလား။

မိဘတို့အားရှိသေခြင်းကိုပြုလော့လို့ ပညတ်တော် ကို ထားခဲ့တဲ့ဘုရားက သူ့ရဲ့မိဘ၊ သူ့ရဲ့မိခင်ကိုကျေးဇူးမ ဆပ်ဘဲနေပုံမလား။ အဲဒီလိုပြောတော့-

ဟာခင်ဗျားရဲ့ အတွေးအခေါ်က ယုတ္တိရှိတယ်။ ဘယ်လိုကြောင့်ဒီလိုတွေမိတာလဲလို့ သူ့ကိုမေးလိုက်တဲ့အ ခါမှာ ကျွန်မကမိခင်တစ်ယောက်ဖြစ်လို့ပါ။ ကျွန်မကမုဆိုးမ ပါ။ ကျွန်မရဲ့သားကအခုနိုင်ငံခြားမှာရှိတယ်။ သူဒီဆိုင်လေး ကိုဖွင့်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့ ငွေတွေပို့ပေးလို့ဖွင့် နိုင်တာ။ ကျွန်မရဲ့သားက အဲဒီနိုင်ငံမှာနိုင်ငံသားဖြစ်သွားရင် ကျွန်မကိုအဲဒီအခါမယ်လို့ကျွန်မကို ကတိပေးထားတယ်။

ကျွန်မရဲ့သားက သူ့ရှိတဲ့နေရာကို ကျွန်မကိုရောက်စေချင် တယ်ဆိုရင် သခင်ခရစ်တော်က သူ့ရှိတဲ့နေရာမှာ သူ့ရဲ့မိခင် ကိုမရောက်စေချင်ဘဲနေပုံမလားလို့ ရှင်းပြတဲ့အခါမှာ ကျွန် တော်တော်တော်ကြီးကို သဘောကျသွားတယ်။ သာမန်လူ တစ်ယောက်ရဲ့အတွေးအခေါ်က ကျွန်တော့်ရဲ့ အတွေးအ ခေါ်ကိုပြန်ပြီးတော့ပြောင်းလဲစေတယ်။

ဒါပေမယ့် ကျွန်တော်ကနည်းနည်းလေး အခွန် တက်ပြီးတော့က ခင်ဗျားပြောတာကို ကျွန်တော်လက်ခံ တယ်။ ဒါပေမယ့် ခင်ဗျားက ဒီမယ်တော်မာရီကို အမွမ်းတင် တာနည်းနည်းများ များသလားလို့ ကက်သလစ်တွေက -- ကျွန်တော်အဲလိုပြောတဲ့အခါ--

ဟာ မများဘူးဆရာရေ -- နည်းတောင်မှနည်း သေးတယ်။ မယ်တော်ကိုယ်တိုင်ကျမ်းစာထဲမှာ (ဆရာတို့ ယုဒသန်ကျမ်းထဲမှာလည်း ကြည့်လို့ရတယ်) ဇလီဘောက်က ကျွန်ုပ်သခင်၏ မယ်တော်လို့ သူပြောခဲ့သလို၊ မယ်တော်က လည်းဘဲ သူ့ရဲ့ချီးမွမ်းတဲ့ ဆုတောင်းမေတ္တာမှာ -- နောင်ကာ လတွင် ခပ်သိမ်းသော လူအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်လို့ မယ်တော်ကိုယ် တိုင်ပြောထားတာလေ။ ရှင်လုကာ ပထမဆုံးအခန်းမှာဘဲရှိ ပါတယ်။

ကျွန်မတို့က ကျမ်းစာထဲက လူအစဉ်အဆက် ကျမ်းစာထဲကအတိုင်း မယ်တော်ကိုချီးမွမ်း ထောပနာပြုတဲ့ သူတွေအထဲမှာပါနေပြီ။ ကျမ်းစာကို လက်ခံတယ်ဆိုရင် ဒီအပိုဒ်ကိုလည်း လက်ခံရမှာပေါ့။ နှုတ်ကပတ်တော်ထဲက မယ်တော်ကိုလက်ခံမှ မယ်တော်ထဲက နှုတ်ကပတ်တော်ကို လက်ခံရရှိမှာလေလို့ ပြန်ပြောလိုက်တဲ့အခါမှာ ကျွန်တော်အ ရမ်းဘဲအံ့ဩသွားတယ်။

heart ထိသွားတယ်။

ဒါကြောင့်သူ့ကိုပြောလိုက်တယ်။ ခင်ဗျားမုဆိုးမ ဓမ္မပညာ ရှင်ဘဲ။ ဒီဆိုင်မှာ ကျွန်တော်အစာနှစ်မျိုးစားခဲ့ရတယ်။ ပထမ အစာက ကာယအတွက်အစာနဲ့၊ ဒုတိယအစာက ကျွန်တော့် ရဲ့ဝိညာဉ်အာဟာရအတွက် အစာဘဲ။

ကျွန်တော့်အတွေးကို ခင်ဗျားပြောင်းလဲစေခဲ့ပြီ။ ကျွန်တော် ဒီဆိုင်မှာလာစားရတာ တအားဝမ်းသာတယ်။ ဘယ်လောက်များကုန်ကျပါသလဲလို့ မေးတဲ့အခါ၊ ကျွန်မရဲ့ ဆိုင်က ဘုန်းတော်ကြီးတွေ၊ ဆရာတွေကို အခကြေးငွေမယူ ပါဘူး။ အမြဲတမ်းကျွေးပါတယ်လို့ပြန်ပြောပါတယ်။

အဲဒီအချိန်ကစပြီး မယ်တော်မာရီကို သဒ္ဓါကြည်ညို ပြီးတော့၊ ခုနတုံးက ဖာသာရ်ကြီးအဲဒီစိပ်ပုတီး အကြောင်းကို လည်း စိတ်ဝင်စားလို့ ကျွန်တော်အဲဒါတွေကို လေ့လာပြီး စိပ်ချင်ပါတယ်လို့ တောင်းလိုက်တဲ့အတွက် နမူနာပြဖို့ယူလာ တဲ့စိပ်ပုတီးကိုပေးလိုက်ပါတယ်။

အဲဒီတော့ ဒီအဖြစ်အပျက်မှာ သူများတွေက ကက် သလစ်ရဲ့ ဓလေ့ထုံးစံကိုသိနားလည်တဲ့အခါမှာ တန်ဖိုးထား ပြီးတော့ ကျင့်ကြံတဲ့အခါမှာ - ကက်သလစ်ဖြစ်တဲ့ကျွန် တော်တို့တတွေက စိပ်ပုတီးစိပ်ဖို့ကို အားနည်းနေကြတယ်။ တကယ်တော့မယ်တော်သခင်မဟာလူသားတွေနဲ့အနီးကပ် ဆုံးရှိပြီးတော့က တစ်ခုခု ဒုက္ခရောက်တော့မယ်ဆိုရင်သူက အမြဲတမ်းကူညီနေတယ်။ သူကကောင်းကင်မှာရှိသလို မြေ ကြီးပေါ်မှာလည်းရှိနေတယ်။ ကောင်းကင်ဘုံကိုပင့်ဆောင်ခံ ရတဲ့မယ်တော်၊ အဲဒီမယ်တော်သည် သဟာဗ္ဗရာသေတ္တာ တော်၊ တနည်းအားဖြင့်ပဋိညာဉ်သေတ္တာဖြစ်တယ်။

ဗျာဒိတ်ကျမ်း (၁၁:၁၉) မှာ

တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်မိမိတော်

ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။

ဒီအပိုဒ်ဟာ ဗျာဒိတ်ကျမ်းအခန်း(၁၁)ရဲ့အဆုံးဖြစ် ပြီးတော့၊ အခန်း(၁၂) ရဲ့အစမှာ -- ကောင်းကင်၌ ကြီးစွာ သောနိမိတ်လက္ခဏာ ပေါ်လာသည်။ အဲဒီနိမိတ်လက္ခဏာ ဟာ အမျိုးသမီးတစ်ဦးရဲ့ နိမိတ်လက္ခဏာဖြစ်ပြီးတော့က အဲဒီအမျိုးသမီးဟာ ခုနတုံးကအခန်းကြီး (၁၁) အဆုံးမှာရှိတဲ့ သဟာဗွေရာသေတ္တာ ပဋိညာဉ် သေတ္တာနဲ့လည်းဆက်နွယ် နေတယ်။ ဘာကြောင့်လဲဆိုတော့က - သဟာဗွေရာသေတ္တာ တော်

ပဋိညာဉ်သေတ္တာထဲမှာ - အစွရာအဲလ် လူမျိုးတို့ တန်ဖိုးထားတဲ့အရာသုံးမျိုး ရှိတယ်။

- (၁) ပညတ်တော်ဆယ်ပြားကျောက်ပြား
- (၂) မန္တာမုန့်ထည့်ထားတဲ့ရွှေအိုးပါတယ်
- (၃) အာရန်ရဲ့လှံတံပါတယ်။

ဒီသုံးမျိုးဟာ အစွရာအဲလ်လူမျိုးတွေရဲ့ရတနာတွေ ဘဲဖြစ်ပါတယ်။

အဲဒီပဋိညာဉ်သေတ္တာတော်ကို အသန့်ရှင်းဆုံး တကာ အသန့်ရှင်းဆုံး Holy Of Holy တဲတော်ရဲ့ အသန့် ရှင်းဆုံးနေရာမှာထားတယ်။ ကန့်လန့်ကာနဲ့ ပိတ်ထားတယ်။ ဗိမာန်တော်ရဲ့အသန့်ရှင်းဆုံးနေရာမှာ ထားတယ်။မယ်တော် ကိုသဟာဗွေရာသေတ္တာတော်လို့ လစ်တနီမှာတင်စားပြီးခေါ် တာက မေ့ဟောင်းတုံးက ပဋိညာဉ်သေတ္တာတော်လိုဘဲ မေ့သစ်ရဲ့ပဋိညာဉ်သေတ္တာဖြစ်လို့။ ဒါကြောင့် ကောင်းကင် မှာ သေတ္တာတော်ပေါ်လာတယ်ဆိုတဲ့ အဓိပ္ပာယ်သည် ခရစ် တော်ရဲ့အချိန်ကာလရောက်ပြီ။ အဲဒီအချိန်ကာလမှာ မယ် တော်က အဲဒီပဋိညာဉ်သေတ္တာဘဲဆိုပြီးတော့ အဲဒီနစ်ခုကို ဆက်နွယ်တဲ့အနေနဲ့ကျမ်းရေးပုဂ္ဂိုလ်က ဆက်ပြီးတော့ရေး ထားတာ။ အခန်းကြီး အခန်းငယ်က နောက်မှပြန်ပြီးတော့ခွဲ တာ။ အဲတော့ မယ်တော်ရဲ့လစ်တနီမှာ (၁၅၅၈) ခုနှစ်က တည်းက ဆုတောင်းနေကြပြီ။ ပဋိညာဉ်သေတ္တာတော်ထဲမှာ အစွရာအဲလ်လူမျိုးတွေတန်ဖိုးထားတဲ့ပညတ်တော်ဆယ်ပါး၊ မန္တာမုန့်နဲ့ တောင်ဝှေးတွေဟာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို ကိုယ်စားပြုတာ။

မန္တာမုန့်ဟာဘုရားရှိကြောင်းသက်သေ။ အစွရာ အဲလ်လူမျိုးတွေ နှစ်ပေါင်း (၄၀) မန္တာမုန့်ကို စားပြီးတော့ အသက်ရှင်ကြတယ်။ ခါနန်ပြည်ကိုဝင်တဲ့အချိန်ကျမှ အဲဒီ မုန့်ကျတာပြတ်သွားတယ်။ ဒီမန္တာမုန့်နဲ့ သိန်းနဲ့ချီတဲ့ အစွရာ အဲလ်လူမျိုးတွေကို ကျွေးမွေးခဲ့တာ။ တရက်တရက်သိန်းချီ

လူကိုကျွေးတာလွယ်တာမဟုတ်ဘူး။ ဒါပေမယ့်ဘုရားကမုန့် ကိုနေ့တိုင်းချပေးတာ။ ဘုရားရှိကြောင်း သက်သေပြနေ တယ်။

နောက်တစ်ခါ ကျောက်ပြားက တရားရှိကြောင်း သက်သေဖြစ်နေတာ။ ဒီတရားက ပညတ်တော်ဆယ်ပါးက ပညတ်ကျမ်း၊ တရားကျမ်းရဲ့အချုပ်ဘဲ။

နောက်တစ်ခါအာရန်က ယဇ်ပုရောဟိတ်၊ သူ့ရဲ့ တောင်ဝှေးရှိခြင်းအားဖြင့် သံဃာဆိုတဲ့ ရဟန်းဘုန်းကြီး လည်းဘဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

မယ်တော်ကိုဘာဖြစ်လို့ သဟာဗွေရာသေတ္တာနဲ့နှိုင်း ယှဉ်သလဲဆိုရင်မယ်တော်ရဲ့ အထဲထဲမှာဘုရားမရှိဘူးလား၊ ဘုရားရဲ့သားတော်ကို သူ့ရဲ့ဝမ်းကြာသိုက်မှာ ပဋိသန္ဓေယူ ရတာ။ နှုတ်ကပတ်တော်သည်လူ့အဖြစ်ကို ယူတယ်။ ဘယ် သူ့ဆီမှာလဲ၊ မယ်တော်ဆီမှာ။ မယ်တော်မှာဘုရားရှိတယ်။ မယ်တော်မှာတရားရှိတယ်။ ဘာကြောင့်လဲဆိုတော့ အစ အဦး၌နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား သခင်နှင့်အတူရှိတော်မူ၍ ဘုရားသခင်လည်းဖြစ်တော်မူ၏။ နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိဖန်ဆင်းတော်မူ ၏။ နှုတ်ကပတ်တော်နှင့်ကင်း၍ဖြစ်သော အရာတစ်စုံတစ်ခု မှုမရှိ။

နှုတ်ကပတ်တော်သည်လူ့အဖြစ်ကိုယူတော်မူ၍ငါ တို့အလယ်၌လာရောက်စံပယ်လေ၏။

The word was made flesh and dwelt among us.

ကျွန်ုပ်တို့အထဲမှာရှိနေတဲ့နှုတ်ကပတ်တော်သည် တရား။ အဲဒီတရားကအသားလာဖြစ်တယ်။ အသားဖြစ်ရုံ မကအစားတောင်မှ ခံတဲ့အထိ သူ့ကိုယ်သူနိမ့်ချတဲ့တရား တော်ဖြစ်တယ်။ အဲတော့ ဘုရားရယ်၊ တရားရယ်၊ သူ့ကိုယ် တိုင်က မေလခိဇေဒက် ကဲ့သို့သော ထာဝရရဟန်းဖြစ်တယ်။

အဲတော့သခင်ခရစ်တော်ရဲ့ ဘုရားအဖြစ်၊ တရား အဖြစ်နဲ့ရဟန်းအဖြစ်တွေဟာ မယ်တော်ရဲ့ ဝမ်းကြာသိုက် ထဲမှာလာပြီးတော့ ကိန်းအောင်းလို့ မယ်တော်ကို သဟာဗွေ ရာသေတ္တာ(ပဋိညာဉ်သေတ္တာ) လို့ပြောထားတာဖြစ်တယ်။

အဲဒီမေ့ဟောင်းက ပဋိညာဉ်သေတ္တာက ဖျောက် ကွယ်သွားတယ်။ ဘီစီ (၅၅၀) ခုမှာ နေဗုဒ်ဒခေဇာ ဘာဘီ လွန် ကနေလာပြီးတော့ ဂျေရုဆလင်ကိုသိမ်းပိုက်ပြီး ဗိမာန် တော်ကို ဖျက်ဆီးပြီးရှိတဲ့ အရာတွေကိုယူသွားတဲ့အခါမှာ အစွရာအဲလ် လူမျိုးတွေ သူတို့ရဲ့ပဋိညာဉ်သေတ္တာ ပါသွား မှာစိုးလို့သွားဖွဲ့ထားတယ်။

အဲဒီအကြောင်းအရာတွေကို မက္ကဒါဒုတိယစောင် အခန်းကြီး (၂:၄-၈) မှာ ကြည့်ရင် ပရောဖက်ယေရမိက ဂျေရုဆလင်မြို့ နေပိုထောင့်မှာရှိတဲ့လိုက်ဂူတစ်ခုမှာ ပဋိ ညာဉ်သေတ္တာ သွားဖွဲ့ထားတယ်။ သူ့ရဲ့တပည့်တွေကို ဂူကို ပိတ်ထားလို့ပြောတယ်။ ဂူတွေအများကြီးဖြစ်တဲ့အတွက် ဘယ်ဂူမှာဖွဲ့ထားသလဲဆို တာသေချာအောင် ပြန်ဖွင့်ကြည့် လို့ခိုင်းလိုက်တဲ့အခါ ပြန်ရှာလို့မတွေ့ တော့ဘူး။

ရှာလို့မတွေ့တဲ့အခါ ပရောဖက်ယေရမိက မက် ဆီးယားသခင်ပေါ်ထွန်းတဲ့ကာလမှာကျမှ ပြန်ပြီးတွေ့ရမယ် လို့ပြောကြားခဲ့တယ်။

ကောင်းကင်ဘုံမှာပဋိညာဉ်သေတ္တာတော်ကိုတွေ့ တယ်ဆိုတဲ့ရူပါရုံသည် မက်ဆီးယားသခင်ရဲ့အချိန်ကာလ ရောက်ပြီ။ ကောင်းကင်ဘုံ၌ ထင်ရှားတဲ့ပဋိညာဉ်သေတ္တာနဲ့ ကောင်းကင်ဘုံမှာပေါ်လာတဲ့ အမျိုးသမီးတို့ဟာ မယ်တော် သခင်မ ကောင်းကင်ဘုံကို ရောက်ကြောင်းသွယ်ဝိုက်ပြီး တော့ပြောခြင်းဘဲဖြစ်တယ်။

အဲဒီမယ်တော်သခင်မမွေးဖွားခြင်းပွဲကို ကျင်းပခြင်း ဟာလည်းဘဲ အဲဒီပဋိညာဉ်သေတ္တာရဲ့ စတင်တည်ဆောက် ခြင်းကိုဖော်ပြတာဖြစ်တယ်။

တနည်းအားဖြင့် ဘုရားသခင်ဟာသူ့ရဲ့ သားတော် အတွက် ကြိုတင်ပြင်ဆင်တာဖြစ်တယ်။ သန့်ရှင်းမြင့်မြတ်တဲ့ သူ့အတွက် သန့်ရှင်းမြင့်မြတ်တဲ့အရာကို ဘုရားကပြင်ဆင် ထားတာဖြစ်တယ်။ ပြင်ဆင်ပြီးတော့မှ သူ့ရဲ့သားတော်ကို ပဋိသန္ဓေယူခိုင်းပြီးတော့ နောက်ဆုံးမှာ သူပြင်ဆင်ထားတဲ့ ပဋိညာဉ်သေတ္တာကို ကောင်းကင်ဘုံကို သယ်ဆောင်သွား တာဖြစ်တယ်။

ဒါကြောင့်ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်တို့ မကြာမီပင့်ယူမည့်ကိုယ်တော်မြတ်စက္ကရမင်းတူသည်ဘုရား ဖြစ်သလို၊ နှုတ်ကပတ်တော်တရားလည်းဖြစ်တယ်။ သံဃာ ရဟန်းလည်းဖြစ်တယ်။ အဲဒီကိုယ်တော်မြတ်ကိုပင့်ယူခြင်း အားဖြင့် ကျွန်ုပ်တို့ဟာ မယ်တော်လိုဘဲ ပဋိညာဉ်သေတ္တာ တွေ ဖြစ်သွားကြပြီ။ အဲဒီပဋိညာဉ်သေတ္တာထဲမှာ ခုနပြောတဲ့ ရတနာသုံးပါးကို သယ်ဆောင်သွားကြတာဖြစ်တယ်။

ဒါကြောင့်အဲဒီရတနာကို ထိုက်ထိုက်တန်တန်မြတ် မြတ်နိုးနိုးနဲ့ သယ်ဆောင်ရလေအောင် လိုအပ်သောခွန်အား ကျေးဇူးတွေကိုဆက်လက်တောင်းခံကြပါစို့။

အယောက်တိုင်းစီအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ

Fb-Sai Sheng

### ပြည်သာသနာ မှတ်တိုင်တိုက်နယ် လာဆာလက်မယ်တော်ပွဲ ကျင်းပခြင်း

ပြည်သာသနာ မှတ်တိုင်တိုက်နယ် လာဆာလက် မယ်တော်ပွဲ ကို စက် တင်ဘာလ ၂၀ရက် နေ့ နံနက် ၇ နာရီ တွင် ကျင်းပခဲ့ပါသည်။

ပြန်လည်မွမ်းမံထားသော လာဆာလက်မယ်တော် ဆင်းတုတော်အား ကောင်းကြီးပေးပြီးနောက် စီတန်းလှည့်လည်ခြင်းဖြင့် လာဆာလက် မယ်တော် ပွဲတော်အား အစပြုခဲ့ကြပါသည်။



ဆက်လက်၍ မယ်တော်အား ဂုဏ်ပြုသော မစ္စားတရားတော်မြတ်ကို ဖါသာရ် မာရီယာနီ လှူကိုမှ ဦးဆောင် ကျင်းပပူဇော်ခဲ့ပြီး ဖါသာရ် ဟူးဘတ် မင်းနိုင်မှ ဩဝါဒဖြင့် တရား ရေအေး တိုက် ကြွေးပေးခဲ့ပါသည်။

Pyay - OSC

### ရဟန္တာ ပါခြေ ပီးအို ပွဲတော်ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုရားဖူး ဌာနအသစ် ရဟန္တာပါခြေပီးအို ပွဲတော်ကြီး အား မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာ သနာ၊ စိန်အာလွိုင်ရှက်စံ အခြေခံရဟန်းဖြစ် သင်ကျောင်းဝင်း၊ ပြင်ဦးလွင်မြို့၌ စက်တင် ဘာလ(၂၂)ရက်နေ့ ညနေကပွဲတော်အဝင် မတ္တားတရားနှင့် (၂၃) ရက်နေ့ နံနက်ကပွဲ တော် မတ္တားတရားတော်မြတ်အား ပူဇော် ကျင်းပခဲ့ပါသည်။

မတ္တားတရားသို့ အငြိမ်းစားယူသွား ပြီးဖြစ်သော ဆရာတော်ကြီး နီကောလားစ် မန်ထန်း၊ ရပ်နီးရပ်ဝေးရှိ အသင်းဂိုဏ်းအသီး

သီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ပါခြေပီးအိုအား သခွါကြည်ညိုသည့် ဘာ သာဝင်များ ပါဝင်ခဲ့ကြပါသည်။

မတ္တားတရားတော်မြတ်ကိုမန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာ တော်ကြီး မာကုတင်ဝင်းမှ ဦးဆောင်ကာ ပူဇော်ကျင်းပခဲ့ပါသည်။

မတ္တားတရား အပြီး၌ Fr . နီကော ဦးဆောင်သော တီးဝိုင်းအဖွဲ့၏ ဖျော်ဖြေရေး အစီအစဉ်လည်းပါဝင်ခဲ့ပါသည်။

Camera - Paul



### ရူပါရုံမြင်သော စိန်ဂျိုးဇက် ယာယီသစ္စာခံ သီလရှင်များ ၏ မွမ်းမံသင်တန်း နှင့် နှစ်ပတ်လည် ဝတ်စောင့်ပွဲ

ရူပါရုံမြင်သော စိန်ဂျိုးဇက် ယာယီ သီလရှင် လေးများ၏ မွမ်းမံသင်တန်းနှင့် နှစ်ပတ်လည် ဝတ်စောင့်ပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁) ရက်မှ (၄)အထိ မန္တလေးမြို့၊ စိန်ဂျိုးဇက် သီလရှင်ကျောင်းတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။

၎င်းသင်တန်းတွင် ဆုတောင်းခြင်း အသက်တာနှင့် level of self (Sr. Flora Kong) ၊ စိန်ပေါလ်၏ စာပေ အရေးအသား (Sr. Anny Suite)၊ အသင်း ဂိုဏ်း တည်ထောင်သူ စိန်မေလီ၏ ဝိညာဉ် ရေး အသက်တာနှင့် ကျေးဇူးတော် (Sr. Rosary Ohn Yin)၊ Gender Awareness (Sr.Rita Cyril) နှင့် Child Protection (Safe

Guarding Team, CRCM) စသည့် ခေါင်း စဉ်တို့ဖြင့် လေ့လာသုံးသပ် ထောက်ရှုခွင့် များရရှိခဲ့ကြပါသည်။

နှစ်ပတ်လည် ဝတ်စောင့်ပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၈)ရက်မှ (၂၅) ရက်နေ့အထိ Sr. Geraldine Kearney (SGS) ကောင်းသော ဆမာရီတန် အသင်း ဂိုဏ်း (Australia) မှ "living Flames ; Women of Wisdom; Fire; and Love" ခေါင်းစဉ်ဖြင့် ဦးဆောင်ဝေငှပေးခဲ့ပြီး ဝတ် စောင့်ချိန်အတွင်း မတ္တားတရားတော်မြတ်ကို Rev. Fr. Dominic Thiha နှင့် Rev. Fr. Val- entine တို့မှ တရားရေအေး တိုက်ကျွေး ပေးခဲ့ပါသည်။



သင်တန်းကာလအတွင်း ယာယီ သစ္စာခံ သီလရှင် (၁၁) ပါး ပါဝင်ပြီး ဝတ် စောင့်ပွဲတွင်မူ သီလရှင် (၃၂) ပါးပါဝင်ခဲ့ကြ ပါသည်။ ပန်းရိုင်းငယ် (SJA)

### AVSI FOUNDATION ထောက်ပံ့ဆုရ ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း

တောင်ကြီးကက်သလစ်သာသနာ၊ ဟဲဟိုးမြို့ရှိ Don.Luigi Giussani Hos- tel တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော AVSI Foundation မှ ထောက်ပံ့ဆုရ ကျောင်းသူ/ကျောင်းသားများအား တတိယအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ကြီးကက်သလစ်သာသနာ၊ ဖယ်ခုံသာသနာနှင့် လွိုင်ကော် သာသ နာမှ AVSI Foundation ထောက်ပံ့ရ ကျောင်းသား/ကျောင်းသူများသည် ၂၀၁၈- ၂၀၁၉ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀ ယောက် အောင်မြင်ခဲ့ပါသည်။

ဤအခမ်းအနားတွင် အောင်မြင်သူ ကျောင်းသား/ကျောင်းသူများအား တောင်ကြီးကက်သလစ် ဆရာတော် Basilio Athai မှ လာရောက်အားပေးစကား ပြောကြားပေးခဲ့သည်။ ဖယ်ခုံကက်သလစ်သာသနာမှ Fr. Felice ဘထူး သည် လူငယ်ရဲ့ အနာဂတ် အရေးကြီးသော အကြောင်းအရာကိုလည်း ဝေမျှ အားပေး ခဲ့ပါသည်။

ဆက်လက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို ဂုဏ်ပြုဆုကို လည်း ချီးမြှင့်ပေးအပ်ပြီး တဆက်တည်းမှာပင် အကပေးသော၊ တစ်ကိုယ်တော် ချီးမွမ်းသံစဉ်နှင့် အောင်မြင်သူများကို သီဆို ကပြဖျော်ဖြေပေးပြီး အခမ်းအနားကို အောင်မြင်စွာပြီးဆုံးကျင်းပ နိုင်ခဲ့ပါသည်။

TGI OSC



# သာသနာ ပြန့်ပွားရေးပုတီးစိပ်ကြံချိန်၌ ထောက်ရှု ဆင်ခြင်ရန် နက်နဲရာ အချက်များ နှင့် ထည့်သွင်း ဆုတောင်းနိုင်သည့် ရည်ရွယ်ချက်များ

ညီအစ်ကိုမောင်နှမများအပေါင်းတို့ ... သာသနာ ပြန့်ပွားရေးပုတီးစိပ်ကြံချိန်၌ အောက်ပါ နက်နဲရာ အချက်များကို ထောက်ရှု ဆင်ခြင်ရင်း ရည်ရွယ်ချက်များ ကိုလည်း ထည့် သွင်း ဆုတောင်းနိုင်ကြပါတယ်။

(၁) ပထမနက်နဲရာအချက်၌ ပညာရှိမင်းသုံးပါးတို့သည် ယေဇူး သူငယ်တော်အား ကြွရောက်ဦးညွှတ် ရှိခိုးခြင်းအကြောင်းကို ဆင်ခြင်ကြစို့။



ဤစိပ်ပုတီး တစ်ပုဒ်အားဖြင့် အာရှတိုက်သားအပေါင်းတို့နှင့် ယင်းတိုက်ကြီးအတွင်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာအား ဝေမျှသက်သေခံ ပေးနေကြသူများအတွက် ပူဇော်ဆက်ကပ်ပေးကြစို့။ အာရှတိုက်အတွင်း မှီတင်းနေထိုင်နေကြသော ကျန်ပိုတို့အားလုံးသည် လူသားအချင်းချင်းအား ဘုရားရှင်၏ သားသမီးများအဖြစ် ရှုမြင်ချစ်ခင်ကြ၍ ကရုဏာတရားနှင့် ငြိမ်းချမ်းရေးစိုးမိုးသော နယ်မြေတစ်ခု ဖြစ်လာစေရန် အတူတိုင်းဝန်း လုပ်ဆောင်နိုင်ကြပါမည့်အကြောင်း ဆုတောင်းပေးကြပါစို့။

(၂) ဒုတိယနက်နဲရာအချက်၌ ဆာမာရိတန် အမျိုးသမီး နှင့် ယေဇူးဘုရားတို့တွေ့ဆုံပြီး ဝိညာဉ်တော် မြတ်၌ လည်းကောင်း၊ သမ္မာတရားတော်၌လည်းကောင်း ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ကြရမည့် အချိန် ရောက်ရှိလာမည့်အကြောင်း ဟောကြားတော်မူ ခြင်း ကို ဆင်ခြင်ကြစို့။



ဤစိပ်ပုတီးတစ်ပုဒ်အားဖြင့် ပစိဖိတ်ကျွန်းနိုင်ငံနှင့် ဘုရားရှင်၏ ချစ်မေတ္တာအား ဝေမျှသက်သေခံပေးနေကြသူများအတွက် ပူဇော်ပေးကြစို့။ လူအားလုံးသည် သမုဒ္ဒရာတွင်း ကျင်လည်နေကြသော သတ္တဝါများ၏အသက်၊ သဘာဝမြစ်ချောင်းစိမ့်စမ်းများ၏အလှနှင့် တန်ဖိုးများ၊ ရေလုပ်သားများ၏အသက်နှင့် ဂုဏ်သိက္ခာ၊ ၎င်းတို့၏လူ့အခွင့်အရေးများကို လေးစားစောင့်ရှောက်ပေးပါမည့်အကြောင်း ဆုတောင်းပေးကြပါစို့။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး



(၃) တတိယနက်နဲရာအချက်၌ ယေဇူးဘုရားရှင် သည် ရောမတပ်မှူးတစ်ယောက်၏ အစေခံအားရောဂါကုသပျောက်ကင်းစေခြင်းအကြောင်းကို ဆင်ခြင်ကြစို့။



ဤစိပ်ပုတီး တစ်ပုဒ်အားဖြင့် ဥရောပတိုက်နှင့် ယင်း တိုက်ကြီးအတွင်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာအား သက်သေခံပေးနေကြသူများအတွက် ပူဇော်ပေးကြပါစို့။ ဥရောပတိုက်တလွားရှိ ရွှေ့ပြောင်းနေထိုင်ကြသူ များနှင့် အိမ်ယာမဲ့သူများတို့သည် ခိုလှုံရာဂေဟာ၊ အပယ်ခံအထီးကျန်နေကြသူများသည် မိတ်ဆွေ သူငယ်ချင်းများ၊ ဖျားနာနေသူများသည် ကုသဖေးမမှုများ ခံစားရရှိနိုင်ကြပါမည့်အကြောင်း ဆုတောင်းပေးကြပါစို့။

(၄) စတုတ္ထနက်နဲရာအချက်၌ ယေဇူးဘုရားရှင် သည် တပည့်တော်ကြီးများအား လောကီနိုင်ငံ ရှိသမျှ အရပ်ရပ်သို့ စေလွှတ်တော်မူခြင်းအကြောင်းကို ဆင်ခြင်ကြစို့။



ဤစိပ်ပုတီးတစ်ပုဒ်အားဖြင့် အမေရိကတိုက်နှင့် ယင်းတိုက်ကြီးတွင် ဘုရားရှင်၏ချစ်ခြင်းမေတ္တာအား ဝေမျှသက်သေခံနေကြသူများအတွက် ပူဇော်ပေးကြပါစို့။ လူအပေါင်းတို့သည် ဝိညာဉ်တော်မြတ်၏ အလင်းပေးလမ်းညွှန်မှုကို တံခါးဖွင့်ခံယူကြ၍ တပါးသူများအား ကူညီရိုင်းပင်းခြင်း၊ လူသားတိုင်းသည် ဘုရားရှင်၏ သားသမီးများဖြစ်ကြသောကြောင့် လူအချင်းချင်းတို့သည် ညီအစ်ကိုမောင်နှမများအဖြစ် လက်ခံဆက်ဆံကြခြင်းဖြင့် မိမိတို့၏ပုံသက်သေကောင်းများကို ကမ္ဘာလောကကြီးအား တွေ့မြင်နိုင်စေပါမည့်အကြောင်း ဆုတောင်းပေးကြပါစို့။

(၅) ပဉ္စမနက်နဲရာအချက်၌ သံပေါလူး၏ ကိုယ် ကျင့်တရားပြောင်းလဲခြင်းအကြောင်းကို ဆင်ခြင်ကြစို့။



ဤစိပ်ပုတီးတစ်ပုဒ်အားဖြင့် အာဖရိကတိုက်နှင့် ယင်းဒေသအတွင်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာအားဝေမျှသက်သေခံပေးနေကြသူများအတွက် ပူဇော်ပေးကြပါစို့။ ယင်းတိုက်ကြီးတွင် နေထိုင်ကြသူများသည် လုံခြုံသော အိမ်ဂေဟာ ပိုင်ဆိုင်ခြင်း၊ ဖူလုံသောကောက်ပဲသီးနှံရရှိခြင်း၊ မိမိ၏မိသားစုနှင့် လူ့အသိုက်အဝန်း၏ လိုအပ်မှုများကို စောင့်ရှောက်ပံ့ပိုး နိုင်ခြင်းများခံစားရရှိကြကာ စိမ်းလန်းလှပသော မိမိတို့တိုက်ကြီးအား တန်ဖိုးထားထိန်းသိမ်းနိုင်ကြပါမည့်အကြောင်း ဆုတောင်းပေးကြပါစို့။



ပုဂံရဟန်းမင်းကြီး ဖရန်စစ် ထိုင်း နိုင်ငံ နှင့်  
ဂျပန် နိုင်ငံ သို့ ကြွရောက်တော်မူမည်



မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ  
စုတိယကြိမ်မြောက် ဝတ်စောင့်ခြင်းနှင့်  
မွမ်းမံသင်တန်း

စာ - ၁၁



မြန်မာပြည်ကက်သလစ်အသင်းတော်အတွက်  
ရဟန်းအသစ်ကိုးပါးထပ်မံရရှိခြင်း

စာ - ၁၁



နှုတ်ကပတ်တော် အမှုတော်ဆောင် နှင့်  
ယဇ်ပလ္လင်တော် အမှုတော်ဆောင် အပ်နှင်းခြင်း

စာ - ၁၁



ကက်သလစ် စာပေ ရေးသားခြင်း နှင့်  
ဝေါဟာရများ ဆုံးရှုံးခြင်း အလုပ်ရုံ ဆွေးနွေးပွဲ

စာ - ၁၇



သမ္မာကျမ်းစာဦးဆောင်သူများသင်တန်း

စာ - ၁၂




**La Vita**  
**STUDIO**

<https://www.facebook.com/CBCMStudio/> Phone: 09268421611